

ပရက္ဂ။ ဦးအုံဖေ တပေသရ^၁
ဦးသျေနှောင်



၁၉၉၉ခုနှစ် ပရီလ္လားအိုးဖော်ပေါ်
သုတေသန စာပေပထမဆုရ

“မန်တည်းစွဲ ကာမွဲဝါ
ပန်းအက္ခဏာ”

ဦးညွှန်မောင်

စိစဉ်တည်းပြတ်သူ - ဦးညွှန်ဟံ
ညွှန်ဟံ (ကြော်ဝော)
တတ္တုံး (ဝောဝန်ခံ)



စာပေပိမာန်ထုတ် ပြည်သူ. လက်ခွဲစာစဉ်

၂၀၀၀ ပြည့်နှစ်၊ ပထမအကြံမဲ၊ အုပ်ရေ ၁၀၀၀

အနီး (၆၅) ကျပ်

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
ဒုတိယအထွေထွေမန်နေဂျာ ထုတ်လုပ် (ဒေါ်မြေ) က
မှတ်ပုံတင်အမှတ် ၄၁၆ / (ယာယိ) ဖြင့် ရိုက်နှိပ်၍ မှတ်ပုံတင်အမှတ်
၂၅၈ (ယာယိ) ဖြင့် ထုတ်ဝေသည်။

ခို.တာဝနအရေးသုံးပါး

- ပြည်ထောင်စု မပြီကွဲရေး ခုံအရေး
- တိုင်းရှင်းသားစည်းလုံးညီညွတ်မူ မပြီကွဲအရေး ခုံအရေး
- အချုပ်အခြားအာဏာတည်တဲ့ခိုင်မြဲရေး ခုံအရေး

ပြည်သူ့သဘောထား

- * ပြည်ပအားကိုးပုံဆိန်ရုံး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။
- * နိုင်ငံတော်တည်ပြိုမြေအေးချမ်းရေးနှင့် နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
- * နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
- * ပြည်တွင်း ပြည်ပ အဖျက်သမားများအား ဘုရန်သူ အဖြစ် သတ်မှတ်ချေမှုန်းကြ။

နိုင်ငံရေးဦးတည်ချက် (၄) ရပ်

- * နိုင်ငံတော်တည်ဒြိမ်ရေး၊ ရပ်စွာအေးချမ်းသာယာရေးနှင့်
တရားဥပဒေစိုးပိုးရေး
- * အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
- * နိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး
- * ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ
ဆောင်ဖို့ ဖွဲ့ဖြိုးတုံးတက်သော နိုင်ငံတော်သစ် တစ်ရပ်
တည်ဆောက်ရေး

စီးပွားရေးဦးတည်ချက် (၄) ရပ်

- * စုံက်ပျိုးရေးကို အခြေခံရှု အခြားစီးပွားရေး ကဏ္ဍများကို
လည်း ဘက်စုံဖွဲ့ဖြိုးတုံးတက်အောင် တည်ဆောက်ရေး
- * ဈေးကွက်စီးပွားရေးစနစ် ပါပြင်စွာ ဖြစ်ပေါ်လာရေး
- * ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့်အရင်းအနှံးများဖိတ် ခေါ်ရှု
စီးပွားရေး ဖွဲ့ဖြိုးတုံးတက်အောင် တည်ဆောက်ရေး
- * နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မူ စွမ်းအား
သည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက် ဝယ်
တွင် ရှိရေး

လူမှုရေးဦးတည်ချက် (၄) ရပ်

- * တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်အကျင့်စာရိုက်မြင်းမားရေး
- * အမျိုးဂုဏ်၊ ဇာတ်ဂုဏ် မြင်းမားရေးနှင့် ယဉ်ကျေးမှု အမွှေ
အနှစ်များ၊ အမျိုးသားရေး လက္ခဏာ များ မပျောက်ပျက်
အောင် ထိန်းသိမ်း စောင့်ရှုဗ်ရေး
- * ပျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြှက်ရေး
- * တစ်မျိုးသားလုံးကျန်းမာကြုံခိုင်ရေးနှင့် ပညာရည်မြင်းမားရေး

ဘုရားသာသနာ၊ လေးရာမကာ၊
ငါးဆယ်မျှခြား၊ ဝန္တဂါမကို၊
မင်းကြီးလက်ထက်၊ အာဏာစက်တွင်၊
ထွန်းတောက်ဘုန်းရောင်၊ ရွှေတောင်အက်ခြား၊
စက်နှယ်ရှသား၊ သောကာမည်ထူး၊
အမူးပြုဆောင်၊ ဘောင်သီဟို့ဌုံပေါ်၊
ထောင်ကျော်ငါးရာ၊ ရဟန္တာဝသီ၊
သွို့ဒါဉာဏ်ရာ၊ သံယံနှုံးတို့၊
ဘုရားမိန့်ရွှေတ်၊ ပိုင့်ကတ်ကို၊
မွတ်မွတ်ဖြူဖွေး၊ ပေထက်ရေးရှုံး၊
ဆေးလေးကြပ်ကြပ်၊ အထပ်တစ်ရာ၊
တည်းဖြတ်ပါလည်း၊ အကွဲရာပုံံဆွေး၊
မှားယွင်းသေး၏၊ ညစ်ကြေးစပ်ယူ့၊
ပုထုဇူးသာ၊ ငါတို့မှာကား၊
မမှားဘယ်သို့၊ ရိုလေမြှုံးလိမ့်၊
ယွင်းချို့အကွဲရာ၊ ပျက်ယိုရာခြား၊
ပညာကြီးရှင်၊ ပြမ်းကောင်းဆင်သို့၊
ပြင်စေသတည်း။

ဥတေနပျို့ (မုံရွှေးဆရာတော်)

မွေးသည်မိခင်၊ မွေးသည်ဖခင် ကျေးဇူးရှင်နှစ်ပါး
အုံထားရှု သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆရာ
သင် ကျေးဇူးရှင်အပေါင်းတို့အား ဤကျမ်းစာဖြင့်
ပိုးညွတ် ပူဇော်လိုက်ပါ၏။

မာတိကာ

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

နိဒါန်း

၁။

အကြောင်းအရာ ကမ္မဝါ

၁

- ဝေါဟာရရှင်းလင်းချက်
- သံယာဟူသည်
- သံယာအပြား
- ကမ္မဟူသည်
- ကမ္မ(ကံ)အပြား
- ကံလေးမျိုးနှင့် ငွေးတို့၏ အရာဖြာနများ
- ကမ္မ(ကံ)လေးမျိုးအဓိပ္ပာယ်
- ကံလေးမျိုးတို့၏ ပျက်ပြားခြင်း
- သံယာငါးမျိုးသည် ပြနိုင်သောကံများ
- ကမ္မဝါစာဟူသည်
- ကမ္မဝါစာအမျိုးအစား
- ကမ္မဝါစာ ရွှေတ်ဖတ်ရာ၌ အရေးအကြီးဆုံး
အချက်
- ကမ္မဝါစာကို ရဟန်းတော်များသာ
ရွှေတ်ကောင်းသလော
- ကမ္မဝါစာကို သီမ်းထဲမှာသာ
ရွှေတ်ကောင်းသလော

အမှတ်စဉ်	အကြောင်းအရာ	တမျက်နှာ
	<ul style="list-style-type: none"> - ကမ္မဝါစာကို ပီးစွာသုဖြင့်သာ - ရွတ်ကောင်းသလော - ကမ္မဝါစာကို တိထွင်ကောင်းပါသလော် - ဥတ်သည် ကမ္မဝါစာ မည်ပါသလော - ကမ္မဝါစာ၏ ကျေးဇူးနှင့် အနိုင်သင် 	
၂။	ဂုဏ်ဆုံးပိုင်း ကမ္မဝါ	၃၆
	<ul style="list-style-type: none"> - ဝတ်လဲကမ္မဝါ ပြလုပ်ပုံ 	
၃။	အရေးအသားပိုင်း ကမ္မဝါ	၄၄
	<ul style="list-style-type: none"> - မန်ကျည်းစေ ကမ္မဝါ သမိုင်းအစ - မန်ကျည်းစေ ကမ္မဝါဘက္ကရာရေးသားပုံ 	
၄။	အပြောက်အမွမ်းပိုင်း ကမ္မဝါ	၆၅
	<ul style="list-style-type: none"> - အနားပိုင်း အပြောက်အမွမ်း - အတွင်းပိုင်း အပြောက်အမွမ်း - အဖုံးပိုင်း အပြောက်အမွမ်း - ကမ္မဝါ စလုံးနှင့် အပြောက်အမွမ်းများ - ဆေးသားရေးခြေယံပုံ 	
၅။	အထွေထွေပိုင်း ကမ္မဝါ	၈၁
	<ul style="list-style-type: none"> - ကမ္မဝါစာ မိုက်ထုတ်ခြင်း - ပညာရှင်များအား အခကြေးငွေ ချံးမြှင့်မှု - ခေတ်အလိုက် ကမ္မဝါတစ်ဆူ၏ တန်ဖိုး - ကမ္မဝါ လုပ်ငန်းသုံး ပညာရပ် ဝါဟာရများ - မန္တာလေးမြှုံးမှ ကမ္မဝါထောင်ဆရာများ 	
	နိဂုံး	၈၉
	<ul style="list-style-type: none"> - ပိုင်မ်းကိုးကားကျမ်းစာရင်း - သီးခြားစာတ်ပုံများ 	
		၉၄
		၉၄
		၉၈

နိဒါန်း

ရန်ကုန်မြို့ ရွှေတိဂုံစေတီ ကုန်းတော်ပေါ်၌ လည်းကောင်း၊
ရန်ကုန်မြို့ ကံဘဲ မိုးကောင်းစေတီတော် ပရိုက်အတွင်း၌
လည်းကောင်း တရားဓမ္မ ဆွဲးနွေးကြသော ဓမ္မသာက္ထာဝိုင်း
များ ရှုံးကြပါသည်။ ထိုဓမ္မသာ က္ထာဝိုင်းများသို့ ကျွန်ုင်တော်
ရုပ်နှင့်ခါတက်ရောက် လေ့လာဖူးပါသည်။ ဤ တရားဝိုင်းများ၌
တစ်ခါတစ်ရုပ်နှင့် ရဟန်းတော်များသုံးသော ဓမ္မဝါစာအကြောင်းကို
စပ်စပ်စုစု ဆွဲးနွေးကြသည်ကိုလည်း တွေ့ဖူးပါသည်။ သို့ရာတွင်
စာပေကျမ်းကန် အထောက်အထားဖြင့် ဆွဲးနွေးနိုင်သူကား
လွန်စွာနည်းပါးပါသည်။ အများစုများ အတွေ့နောမတိ မိမိအလို
အားဖြင့် လည်းကောင်း၊ အနုကာနှင့် မှန်းဆောက်အားဖြင့် လည်း
ကောင်း ဆွဲးနွေးကြသည် များကိုသာ တွေ့ရပါသည်။

အချို့သော ပုဂ္ဂိုလ်များ၏ ဆွဲးနွေးချက်များမှာ မူ
“စိတ်တစ်ခု ရပ်ကိုးဆယ်” ဟုဆိုသော သရိုဟိုပုတ်အုံးကဲ့သမား
တို့၏ အဘိဓမ္မာ စကားကဲ့သို့ ရယ်စရာကောင်းလောက်အောင်
လွှဲချော်နေကြသည်များကိုလည်း တွေ့ရပါသည်။

ကျွန်ုင်တော် တာဝန်ထမ်းဆောင်နေသော တက္ကသိုလ်
ပရိုက် အတွင်း၌ လက်ဖက်ရည်ဆိုင်များ၌ မြန်မာစာပေ
အကြောင်း ဆွဲးနွေးကြသော စာပေဝိုင်းများရှုံးကြပါသည်။
ယင်းသို့ ဆွဲးနွေးရာတွင် တစ်ခါတစ်ရုပ်နှင့် ဓမ္မဝါ၌ရေးသော
မန်ကျည်းစေအကွဲရာအကြောင်းလည်း ပါရှိပါသည်။ ထိုပုဂ္ဂိုလ်
များတွင်လည်း စာပေအထောက်အထား အာရုံသာစကဗျားဖြင့်

၁၅၈

ရန်ကုန်မြို့ ရွှေတံ့ရွှေတံ့ ကုန်းတော်ပေါ်၌ လည်းကောင်း၊
ရန်ကုန်မြို့ ကံဘဲ့ မိုးကောင်း စေတံ့တော် ပရဂုဏ်အတွင်း၌
လည်းကောင်း တရားဓမ္မ ဆွဲးနွဲးကြသော ဓမ္မသာကထူးရှိုင်း
များ ရှုံးကြပါသည်။ ထိုဓမ္မသာ ကထူးရှိုင်းများသို့ ကျွန်ုတ်
ရုပ်ဖို့ခါတက်ရောက် လေ့လာဖူးပါသည်။ ဤ တရားဝိုင်းများ၌
တစ်ခါတစ်ရုပ်ဖို့ခါတက်ရောက် များသုံးသော ကမ္မဝါစာအကြောင်းကို
စပ်စပ်စုစု ဆွဲးနွဲးကြသည်ကိုလည်း တွေ့ဖူးပါသည်။ သို့ရာတွင်
စပေကျမ်းကန် အထောက်အထားဖြင့် ဆွဲးနွဲးနှင့်သူကား
လွန်စွာနည်းပါး ပါသည်။ အများစုမှာ အတ္ထနာမတံ့ မိမိအလို့
အားဖြင့် လည်းကောင်း၊ အနုမာန် မှန်းဆချက်အားဖြင့် လည်း
ကောင်း ဆွဲးနွဲးကြသည် များကိုသာ တွေ့ရပါသည်။

အချို့သော ပုဂ္ဂိုလ်များ၏ ဆွဲးနွဲးချက်များမှာ မူ
“စိတ်တစ်ခု ရုပ်ကိုးဆယ်” ဟုဆိုသော သရိုဟ်ပုတ်အိုးကွဲသမား
တို့၏ အဘိုဓမ္မ စကားကဲ့သို့ ရယ်စရာကောင်းလောက်အောင်
လွှဲချော်နေကြသည်များကိုလည်း တွေ့ရပါသည်။

ကျွန်ုတ် တာဝန်ထမ်းဆောင်နေသော တက္ကသိုလ်
ပရဂုဏ် အတွင်း၌ လက်ဖက်ရည်ဆိုင်များ၌ မြန်မာစာပေ
အကြောင်း ဆွဲးနွဲးကြသော စပေဂုံးများရှုံးကြပါသည်။
ယင်းသို့ ဆွဲးနွဲးရာတွင် တစ်ခါတစ်ရုပ်ဖို့ခါတက်ရောက်
မန်ကျည်းစေအကွဲရာ အကြောင်းလည်း ပါရှိပါသည်။ ထိုပုဂ္ဂိုလ်
များတွင်လည်း စပေအထောက်အထား အာရုံသာစကမားဖြင့်

နိဒါန်း

လက်မူအနုပညာတစ်ရပ်ကို ဖော်ထုတ်သည့်အနေအားဖြင့်လည်း
ကောင်းမန်ကျည်းစောက္ခမွှတ်အကြောင်းကျမ်းစာတစ်စောင်ကိုရေးသား
ပြုစရန် ကျွန်ုတ်ဆုံးဖြတ်လိုက်မိပါသည်။

ယင်းသို့ဆုံးဖြတ်လိုက်သော်လည်း တကယ်ရေးသားမည်ရှိ
သောအခါ ကျွန်ုတ်စိတ်တွင် စိုးရွှေ့မူးများ ဖြစ်ပေါ်ခဲ့ပါသည်။
အကြောင်းမှာ ကမ္မဝါစာဟူသည် ရဟန်းတို့၏ ဝိနည်းအသနာတော်
နှင့် ဆိုင်ပါသည်။ ဝိနည်းတရားဟူသည် ဘုရားနှုတ်နက် ပိဋကတ်ထွက်
ဖြစ်ရကား အလွန်တရားနက်နဲ့ပါသည်။ ကျယ်ဝန်းပါသည်။ သိမ်မွှေ့ပါ
သည်။

ဤသို့ နက်နဲ့ကျယ်ဝန်းသိမ်မွှေ့လှသော ဘုရားနှုတ်နက်
ပိဋကတ်ထွက်ကမ္မဝါစာအကြောင်းကို သာမန်လူတို့နားလည် အောင်
ရေးသားရန်နှင့် အများအယွင်းကင်းအောင် ရေးသားရန်များ မလွယ်လှ
သောကိစ္စဖြစ်ပါသည်။ ယင်းသို့ မလွယ်လှသော ကိစ္စကစ်ရပ်ကို အော်
စွန့်လုပ်ရမည်ဖြစ်သဖြင့် ကျွန်ုတ်စိုးရွှေ့မီ ခြင်း ဖြစ်ပါသည်။ သို့ရာ
တွင် “ကြောက်လျှင်လွှဲရမင်းဖြစ်” ဟူသော ဝိရုရသဖော်စကားပုံကို
နှလုံးမူကာလူတိုင်းနားလည်ရန်နှင့် အများကင်းအောင် ကျွန်ုတ်
စွဲမ်းနိုင်သမျှ ကြိုးစားထားပါသည်။

ဤကျမ်းစာကို ရေးသားရာ၌ အကြောင်းအရာပိုင်းကမ္မဝါ (Content)၊ ရပ်ဝတ္ထုပိုင်းကမ္မဝါ (Form)၊ အရေးအသားပိုင်းကမ္မဝါ (Type of hand writing)၊ အပြောက်အမွမ်းပိုင်းကမ္မဝါ (Decoration) နှင့် အထွေ
ထွေပိုင်းကမ္မဝါ (General) ဟူ၍ အပိုင်းကြီးငါးပိုင်း ခွဲ့ခြားတင်ပြ
ထားပါသည်။

ကျမ်းစာအမည်ကို “မန်ကျည်းစောက္ခမွှတ်ပန်းအက္ခဏာ” ဟု
အမည်ခံထားသည့်အတိုင်း ဤကျမ်းကအလေးပေး ဖော်ပြလိုရော်းရာ

နိဒါန်:

မန်ကျည်းစောက္ခမွှတ်စာလုံးများအကြောင်း ဖြစ်ပါသည်။
မန်ကျည်းစောက္ခလုံးများသည် ပန်းကလေးများလုံး လူပပါ၊
ပန်းကလေးများနှင့် တူပုံကို ဖော်ပြလိုဂ်ရှင်း ဖြစ်ပါသည်။
ထိုကြောင်း ဤကျမ်း၏ အလေးပေးထားသော အပိုင်းမှာ
“အရေးအသာ:ပိုင်းကမ္မဝါ”ဟူသော တတိယအပိုင်း ဖြစ်သည်။

သို့ရာတွင် မန်ကျည်းစောက္ခမွှတ်ဟူသော အမည်သည်
အရေးအသာ:ပိုင်းကမ္မဝါနှစ်မျိုးတွင် တစ်မျိုး၏အမည်သာ
ဖြစ်ပါသည်။ ထိုကြောင်းအရေးအသာ:နှစ်မျိုးလုံး နှဲ့စပ်၍
အခြေခံကျသော “ကမ္မဝါစ” အကြောင်းကို ရှေးဦးစွာရေးသာ:
တင်ပြမှ သင့်တော်မည်ဟု ယူဆသဖြင့် “အကြောင်းအရာပိုင်း
ကမ္မဝါ”ဟူသောအပိုင်းကို ပထမပိုင်းအဖြစ် တင်ပြထားပါသည်။
ထိုသို့တင်ပြရာတွင် ဝိနည်းပိုင့်ကတ်လာ ကမ္မဝါအကြောင်း
သံစရာတွေက များလွန်းလှသဖြင့် ရည်ရွားသွားရခြင်း ဖြစ်ပါ
သည်။ လူပုဂ္ဂိုလ်များနှင့်လျှော်ရုံး အကျဉ်းဆုံးတင်ပြထားခြင်း
ဖြစ်ပါသည်။

ကြွင်းကျန်သော အပိုင်းလေးပိုင်းမှာ မြန်မာရိုးရာလက်မူ
အနုပညာရပ်များနှင့် ဆိုင်ပါသည်။ ဖတ်ကြည့်လျှင် သိရပါ
လိမ့်မည်။

ဤကျမ်းစာကို ရေးသားခြင်းမှာ စိတ်ဝင်စားသော သုတေ
သံလူပုဂ္ဂိုလ်များ သုတေသန်းစေရန်သာ ရည်ရွယ်ရေးသား ခြင်း
ဖြစ်ပါသည်။ သို့တစေ “အကြောင်းအရာပိုင်း ကမ္မဝါ” အပိုင်း
တစ်သည် ဝိနည်းပါဌ္ဇာ်တော်ကြီးများကို မတက်ဖူး မသင်ယူဖူး
သေးသော ရှင်းယ်ရဟန်းယ်များအတွက်လည်း ဝိနည်းဗဟို
သုတေသန်းများစေနိုင်သဖြင့် ကျေးဇူးများလိမ့်မည်ဟု ယုံကြည်
ပါသည်။

နိဒါန်း

နောက်ဆုံးအနေဖြင့် ရင်တွင်းခံစားချက်ကို ဖော်ပြရသူ၏
ဤ“မန်ကျည်းစောမ္မဝါ ပန်းအကွာရာ”ဟူသောကျမ်းငယ်ဖြင့်
သုတေသီတို့အတွက် သုတေသနကို ပေးလိုက်ရခြင်း၊ မြန်မာတို့
၏ ဂုဏ်ယူမြတ်နိုးဖွဲ့ယ် ရှိုးရာလက်မူအနဲ့ပညာတစ်ရပ်ကို
ဖော်ထုတ်မှတ်တမ်းတင်နိုင်ခြင်းနှင့် မည်သူတစ်ညီးတစ်ယောက်
မျှ သုတေသနမလုပ်ဘူးသေးသော မန်ကျည်းစောအကွာရာနှင့်
မန်ကျည်းစောမ္မဝါအကြောင်းကို စိတ်ဝင်စားဖွဲ့ယ်ရာ လေ့လာ
ရေးသားနိုင်ခြင်းတို့ကြောင်း စာရေးသူအနေဖြင့် လွန်စွာအားရ
ကျေနပ်ခြင်း ဖြစ်ရပါကြောင်း တင်ပြလိုက်ရပါသည်။

၁။ အကြောင်းအရာ ကမ္မဝါ

ဝေဟာရ ရှင်းလင်းချက်

ကမ္မဝါဟူသော မြန်မာဝေဟာရသည် “ကမ္မဝါစာ”ဟူသော ပါ့ဌံဘာသာမှ ရွှေလျောလာသော ပါ့ဌံသက်ဝေဟာရဖြစ်သည်။ ခေါ်ဝေါရ လွယ်ကူစေခြင်းအကျိုးကြာ “ကမ္မဝါစာ”မှ ‘စာ’ ကံဖြတ်ရှု အတိကောက်အားဖြင့် ကမ္မဝါဟု မြန်မာမူပြထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဝိန်ည်းပည့်မကျမ်းဖြစ်သော ‘ပရိဝါရ’ ကို ပရိဝါဟု လည်းကောင်း၊ ဝိန်ည်းတေရသကလူအဖွင့် ဖြစ်သော သာရဇ္ဈာဒီပဏီနှင့်ကာကို တေရသကက်နှင့်ကာဟု လည်းကောင်း ခေါ်ဝေါသကဲ့သို့ပင်တည်း။

ကမ္မဝါစာဟူသော မူရင်းပါ့ဌံပုဒ်သည်လည်း ကမ္မနှင့် ဝါစာ ဟူသော ပုဒ်နှစ်ပုဒ်ကို ပေါင်းစပ်ထားသော သမာသံနာမ်ပုဒ် ဖြစ်သည်။ ဝစ်နှစ်ပြိုရသော် ကမ္မသု ဝတ္ထုဗ္ဗာဝါစာ ကမ္မဝါစာ ဟု ပဏ္ဍာလောပ သတ္တုမံတူပျော်သံသမာသံပြိုရပါမည်။ အနုက်ကား ကမ္မသု (သံယကမ္မသု) သံယာ့ကံ သံယာ့အမူ ကံစွဲတို့၏

၁။ အထက် ကမ္မဝါစာပုဒ်၏ ဝစ်နှစ်ပြို ကမ္မကို သံယကမ္မဟု ဖွင့်ဆိုခဲ့ခြင်းမှာ “လူဒါနီ တေသံ ကမ္မနံ ကာရကသု သံယသု ပရိစွဲခံ ဒသေသနနှင့် စတုဝဂ္ဂကရကော် ကမ္မတံ အာဒိမာဟ” ဟူသော ပရိဝါရ အန္တကထား၊ ကမ္မဝါစာပုဒ်နာ၊ ၈ - ၂၆၀ နှင့်အညီ ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာရွယ်စံကျမ်းမြှုပူ ကမ္မကိုဝိန်ည်းကံဟု ဆရာဉာဏ်က ဖွင့်ဆိုထားပါသည်။ မမှားသော်လည်း စာနှင့်မညီပါ။

ဝတ္ထဗုံ၊ ရွတ်ဆိုအပ်သော၊ ဝါစာ၊ စကားတည်း။ လူတိ
ထိကြောင့် ကမ္မတိစာ၊ ကမ္မတိစာမည်၏။ ကမ္မတိစာ၊ သံယာက
သံယာအမူကိစ္စတုံး၍ ရွတ်ဆိုရသော စကားဟု အဓိပ္ပာယ်ရပါသည်။

သံယာဟူသည်

အထက် ကမ္မတိစာပုဒ်၏ ၀၈နတ္ထုံးကမ္မအရကို သံယာမှ
ဟု ဖွင့်ဆိုခဲ့သဖြင့် ကမ္မတိစာနှင့် ပတ်သက်၍ သံယာသော
သီစရာစကားတစ်လုံး တိုးလာခဲ့ပြန်ပါသည်။ ထိကြောင့် ယခု
တိုးလာသော သံယာဟူသောစကားလုံးအကြောင်းကို ရှေးဦးစွာ
ရှင်းပြလိုပါသည်။

သံယာသော ပါဌိပုဒ်ကို မြန်မာတိုက သံယာ၊ သံယာ
တော်ဟု အာကာရွှေဖြင့် လူတိုးလိုင်အသံ ပြောဆိုနေကြပါ
သည်။ ဥပမာ ရှင်အာနန္ဒကို ရှင်အာနန္ဒဟုလည်းကောင်း၊ ရှင်
ရာဟုလကို ရှင်ရာဟုလာဟုလည်းကောင်း ခေါ်ဝေါ်နေကြ
သကဲ့သို့ပင် ဖြစ်ပါသည်။ ဤသည်မှာ သံယာဟူသော အကာရွှေ
ပုဂ္ဂိုင် ပါဌိပုဒ်ကို မြန်မာတိုက အာကာရွှေ လူတိုးလိုင်အသံဖြင့်
သံယာဟု မြန်မာမူပြုခြင်းသာ ဖြစ်ပါသည်။ ထိကြောင့် သံယာ
ဟု ပြောဆိုရေးသားလျှင် ပါဌိဘသာအနေဖြင့် မမှန်သော်
လည်း မြန်မာမူနယ်ပယ်၍ မှန်သည်ဟုပင် မှတ်ယူရပါမည်။

တစ်ဖန် မြန်မာမူနယ်ပယ်၍ ရဟန်းတစ်ပါးနှစ်ပါး စသည်
ကို သံယာ၊ သံယာတော်ဟု ခေါ်နိုင်သော်လည်း ဝိနည်းအရာ
ဤကမ္မတိစာအရာ၏မူရဟန်းတစ်ပါးနှစ်ပါး စသည်ကို သံယာဟု
မခေါ်ပါ။ လေးပါးနှင့် အထက် ရဟန်းများကိုသာ သံယာဟု
ခေါ်ပါသည်။

သံယာအပြား

အထက်ပါ သံယာသည်လည်း တစ်ပါးမက ငါးပါး
အပြားရှိပါသည်။

ယင်းငါးပါးတို့မှာ -

၁။ စတုဝက်သံယာ (လေးပါးအစုသံယာ)

၂။ ပဋိဝက်သံယာ (ငါးပါးအစုသံယာ)

၃။ ဒသဝက်သံယာ (၁၀ ပါးအစုသံယာ)

၄။ ဝီသတိဝက်သံယာ (၂၀ ပါးအစုသံယာ)

၅။ အတိရေကဝီသတိဝက်သံယာ (အပါး ၂၀ ကျော်အစု
သံယာ) တို့ဖြစ်ပါသည်။

ကျမ်းကိုးပါဌ်

“ပဋိသံယာ စတုဝက်ရှိ ဘံက္ခာသံယော၊ ပဋိဝက်ရှိ ဘံက္ခာ
သံယော၊ ဒသဝက်ရှိ ဘံက္ခာသံယော၊ ဝီသတိဝက်ရှိ ဘံက္ခာသံယော၊
အတိရေက ဝီသတိဝက်ရှိ ဘံက္ခာသံယော။”

(မဟာဝဂ္ဂပါဌ်၊ စမွှေယျက္ခာန္တက၊ စတုဝဂ္ဂ ကရဏာ
ကထာ။ စ - ၄၃၉)

ကမ္မဟူသည်

ကမ္မဝါစနှင့်ပတ်သက်၍ သံယာအကြောင်းကို သိပြီးသော
အခါကမ္မအကြောင်းကို သိဖို့လုံလာပြန်ပါသည်။

ကမ္မဟူသည် ကံပင်ဖြစ်ပါသည်။ ယင်းကံသည် အဘိဓမ္မာ
ဦးလာသော ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ကာယကံ၊ ဝစ်ကံ၊ မနော
ကံ၊ ဇနကကံ၊ ဥပထ္မာဗ္ဗကံ၊ ဥပပို့ဗ္ဗကံ၊ ဥပစ္ဆာဗ္ဗကံ
စသော ကံမျိုးပင်လောဟု စောကြောလျဉ်းပါးစရာရှုပါသည်။
ယင်းသို့ စောဒကတက်ခဲ့သော ဤကမ္မဝါစနှင့် အကျိုးဝင်
သောကံသည် အထက်ဖော်ပြပါ အဘိဓမ္မကံမျိုးမဟုတ်ပါ။

ရဟန်းသံယာသည် ပြုအပ်သောသံယက် (ဝိနည်းက်) သာ
ဖြစ်သည်ဟု ဖြေဆိုရပါမည်။

ကမ္မ (က်)အပြား

ယင်းသံယက် (ဝိနည်းက်)သည်လည်း အကျဉ်းအားဖြင့်
လေးပါးရှုပါသည်။

ယင်းတို့များ -

၁။ အပလောကနာက် (သံယာအားပန်ကြားသောက်)

၂။ ဉာဏ်က် (သံယာအားအသိပေးသောက်)

၃။ ဉာဏ်ခုတုယာက် (ဉာဏ်လျှင်နှစ်ကြိမ်မြောက်ရှုံးသော
ကြားလျှောက်သောက်)

၄။ ဉာဏ်စတုဇ္ဈာက် (ဉာဏ်လျှင် လေးကြိမ်မြောက်ရှုံးသော
ကြားလျှောက်သောက်) တို့ဖြစ်ကြပါသည်။

ကျပ်းကိုးပါဌီး

“စတ္တာရုံ ကမ္မာန် အပလောကနာကမ္မာ၊ ဉာဏ်ကမ္မာ၊ ဉာဏ်
ခုတုယာကမ္မာ၊ ဉာဏ်စတုဇ္ဈာက်မ္မာ”

(ပရီဝါရ ပါဌီး၊ ပဋိဝါရ၊ ကမ္မာဝါရ ၈ - ၃၈၀)

အကျယ်အားဖြင့် ရေတွက်လျှင်မူ သံယက်သည် လေးပါး
မက များစွာရှုံးပါသေးသည်။

ကံလေးမျိုးနှင့် ငှုံးတို့၏ အရာဌာနများ

ထိုကံလေးမျိုးတို့တွင် အပလောကနာကံသည် ငါးဌာနသုံး
ရောက်၏။ ဉာဏ်ကံသည် ကိုးဌာနသုံးရောက်၏။ ဉာဏ်ခုတုယာကံ
သည် ခုနှစ်ဌာနသုံးရောက်၏။ ဉာဏ်စတုဇ္ဈာက်သည်လည်း ခုနှစ်
ဌာနသုံးရောက်၏။

အပလောကနကံရောက်သောငါးဌာန

- ၁။ ဉာဏ်ရဏ (ထုတ်သောသူကို သွင်းခြင်းကံ)
- ၂။ နံသာရဏ (ထုတ်ခြင်းကံ)
- ၃။ ဘဏ္ဍာဂုဏ် (ဆံရံတ်ခြင်းကံ)
- ၄။ ဗြဟ္မာဒဏ် (ဗြဟ္မာဒဏ်ပေးခြင်းကံ)
- ၅။ ကမ္မလက္ခဏ (ကံသာလျှင် လက္ခဏာ ဖြစ်သော အဝန်းကံ စသောကံ)

ညဲ့ကံရောက်သောကိုဌာန

- ၁။ ဉာဏ်ရဏ (သွင်းခြင်းကံ)
- ၂။ နံသာရဏ (ထုတ်ခြင်းကံ)
- ၃။ ဥပေါသထ (ဥပုသ်ကံ)
- ၄။ ပဝါရဏ (ပဝါရဏာကံ)
- ၅။ သမ္မတိ (သမုတ်ခြင်းကံ)
- ၆။ ဒါန (သက်န်းစသည်ကို ပေးခြင်းကံ)
- ၇။ ပဋိဂ္ဂဟ (အာပတ်ကိုခံခြင်းကံ)
- ၈။ ပစ္စက္ဇာန (ပဝါရဏာကို ငင်ခြင်းကံ)
- ၉။ ကမ္မလက္ခဏ (ကံသည်သာ လက္ခဏာ ဖြစ်သောကံ)

ညဲ့ဒုတိယကံရောက်သောနှစ်ဌာန

- ၁။ ဉာဏ်ရဏ (သွင်းခြင်းကံ)
- ၂။ နံသာရဏ (ထုတ်ခြင်းကံ)
- ၃။ သမ္မတိ (သမုတ်ခြင်းကံ)
- ၄။ ဒါန (သက်န်းစသည်ကို ပေးခြင်းကံ)
- ၅။ ဥခ္ခရဏ (ကထိန်နတ်ခြင်းကံ)
- ၆။ ဒေသန (ကုန်ရကျောင်းရာကို ကြားခြင်းကံ)
- ၇။ ကမ္မလက္ခဏ (ကံသည်သာ လက္ခဏာ ဖြစ်သောကံ)

ညတ္ထိစတုတ္ထကံရောက်သောခုနစ်ဌာန

- ၁။ ပြသာရက် (သွင်းခြင်းကံ)
- ၂။ နှံသာရက် (ထုတ်ခြင်းကံ)
- ၃။ သမ္မတံ (သမုတ်ခြင်းကံ)
- ၄။ ဒါန် (သက်န်းစသည်ကံပေးခြင်းကံ)
- ၅။ နိဂုံဟ (နိုပ်ခြင်းကံ)
- ၆။ သမနာဘသန (ဆုံးမခြင်းကံ)
- ၇။ ကမ္မလုက္ခဏ (ကံသည်သာ လက္ခဏာဖြစ်သောကံ)

ကျမ်းကိုးပါဌီ

“အပလောကနကမ္မံ ပွဲဌာနာန်းဂ္ဇာတ်။ ညတ္ထိကမ္မံ နှုံး
ဌာနာန်း ဂ္ဇာတ်။ ညတ္ထိခုတ်ယကမ္မံ သတ္တြဌာနာန်း ဂ္ဇာတ်။ ညတ္ထိ
စတုတ္ထကံ သတ္တြဌာနာန်း ဂ္ဇာတ်။

(ပ) ပြသာရကံ၊ နှံသာရကံ၊ ဘဏ္ဍာကမ္မံ ပြဟ္မာဒဏ္ဍာကံ၊ ကမ္မလက္ခဏညေဝ ပွဲဌီ။ အပလောကန ကမ္မံ ကူမာန်း ပွဲဌာနာန်း
ဂ္ဇာတ်။

(ပ) ပြသာရကံ၊ နှံသာရကံ၊ ဥပေါသထံ ပဝါရကံ၊ သမ္မတံ
ဒါန်း ပငိုဂုံဟံ၊ ပစ္စာကျေမာန်း ကမ္မလက္ခဏညေဝ နှုံးမ္မံ။ ညတ္ထိကမ္မံ
ကူမာန်း နှုံးဌာနာန်း ဂ္ဇာတ်။

(ပ) ပြသာရကံ၊ နှံသာရကံ၊ သမ္မတံ၊ ဒါန်း ညဒ္ဓရကံ
အသန်း ကမ္မလက္ခဏညေဝ သတ္တြာမ္မံ။ ညတ္ထိခုတ်ယကမ္မံ ကူမာန်း
သတ္တြဌာနာန်း ဂ္ဇာတ်။

(ပ) ပြသာရကံ၊ နှံသာရကံ၊ သမ္မတံ၊ ဒါန်း နိဂုံဟံ၊ သမနာ
ဘသန်း ကမ္မလက္ခဏညေဝ သတ္တြာမ္မံ။ ညတ္ထိစတုတ္ထကံ ကူမာန်း
သတ္တြဌာနာန်း ဂ္ဇာတ်။”

(ပရီဝါရပါဌီ ကမ္မဝိုင်၊ စာ - ၃၈၃ - ၃၈၄)

အပလောကနကံသော ဤကံလေးပါးတို့ ရောက်ရာဌာန များ၏ အဓိပ္ပာယ်ကို ဤပရဝါပါဋ္ဌာတော်နှင့် ပရိဝါရပါဋ္ဌာတော် မြန်မာပြန်စကားမျှဖြင့် သာမန်လူတို့ နားလည်ရန် မလွယ်ပါ။ သာမန်လူတို့ နားလည်ရန်ဟု အငွကထာ ဖွင့်ဆုံးချက်များဖြင့် ရှင်းပြပါကလည်း ပို၍ နားရှုပ်ကုန်မည်သာ ဖြစ်ပါသည်။ အမှန်စင်စစ် ယင်းဌာနများနှင့် ဆုံးငြင်သော မူရင်းပါဏ္ဍာတော် အတ္ထာ ပွဲတိုးကြောင်းများကို ဖတ်ရှုနိုင်မှသာလျှင် သာမန်လူတို့ အနေဖြင့် အနည်းအကျဉ်းသဘောပေါက်နိုင်ပါလိမ့်မည်။ ထိုကြောင့် ယင်းကံလေးပါးတို့ ရောက်ရာဌာနများ၏ အဓိပ္ပာယ် အကျယ်ကို ရှင်းပြလိုက်တော့ပါ။ ဤနေရာ၏ သရုပ်သိရှုများဖြင့်သာ ကျေနပ်ကြစေလိုပါသည်။

အထက်ကံလေးပါးတို့၏ ဌာနသရုပ်ကို ရေတွက်ရာ၏ အပလောကနကံ၌ ငါးဌာန၊ ဥတ္တိကံ၌ ကိုဌာန၊ ဥတ္တိ ဒုတံယကံ၌ ခုနစ်ဌာန၊ ဥတ္တိစတုတ္ထကံ၌ ခုနစ်ဌာန ဖြစ်သဖြင့် အားလုံး(၂၈) ဌာန ရှိပါသည်။

အထက်ပါ ကံလေးပါးတို့၏ ဌာန ၂၈ ပါးတွင် ပြသာရကာ၊ နိသာရကာ၊ သမ္မတံ့၊ ဒါနစ်သောဌာနများသည် ကံလေးပါး၌ သုံးလေးကြံမြှုပ်ပါဝင်နေသဖြင့် အတူတူဟု မယူဆသင့်ပါ။ အမည်တူသော်လည်း သူ၏ ကံအလိုက် အခြင်းအရာအားဖြင့် ကွဲပြားကြပါသည်။ ဥပမာ သမုတ်ခြင်းကံ တစ်ခုတည်းကပင် သမုတ်ခြင်း ၁၃ ပါး၊ ၁၅ ပါး စသည်ဖြင့် ကွဲပြားနေသော ကြောင့် ဖြစ်ပါသည်။

ပါဋ္ဌာတော်က ယင်း ၂၈ ပါးကို ကံလေးပါး၏ ဌာနများဟု ဆုံးသဖြင့် ကံမဟုတ်ဟူ၍လည်း မမုတ်ယူသင့်ပါ။ ယင်းတို့သည် လည်း ကံများပင် ဖြစ်ကြပါသည်။ ယင်းဌာနများကံပင်

ဖြစ်ကြောင်းကို ကမ္မလက္ခဏ ဟူသော ပည့်မ၊ နဝမ၊ သတ္တာမက္ခာနဲ့
များဖြင့်ပင် သိနိုင်ပါသည်။

ငှုံးပြင် “တတ္တာဘိက္ခဝေ ယွာယံစတုဝရီ ဘိက္ခာသံပေါ်
ဌာနပေတ္တာ တံတိကမ္မာနဲ့ ဥပသဗ္ဗား၊ ပဝါရဏာ၊ အူဗာနဲ့ ဓမ္မန
သမရောဂါး သုဇ္ဇကမ္မသု ကမ္မပုံတ္တာ” ဟူသော ဝိနည်း မဟာဝါ
ပါ့်တော် စမ္မပျော်က္ခန္တကာ၊ စတုဝရီကရဏာဘံကထာ စ - ၄၃၉
ဦးလည်း ရဟန်းခံခြင်း၊ ပဝါရဏာပြုခြင်း၊ အူဗာန်းသွင်းခြင်းကို
ကံဟု ဖော်ပြထားသဖြင့်လည်းကောင်း၊

ထိမှုတစ်ပါး “တတ္တာသီးမာသမ္မာတံ့၊ သီးမာသမူဟနဲ့နဲ့၊
ကထိန်ခါနဲ့၊ ကထိနှုန့်ကြော၊ ကုန်ဝတ္ထာဒေသနာ၊ ဝိဟာရဝတ္ထာ
ဒေသနာတံ့၊ ကုန်ဆက္ခာနဲ့ ဆက္ခာနဲ့ ဂရုဏ်နဲ့ အပလောကေတ္တာ
ကာတံ့ နဝါးနဲ့နဲ့” ဥထိုဒုတံ့ယကမ္မဝါစံ သာဝဝတ္ထာဝကာတ္ထာနဲ့
အဝ သေသာတေရသ သမ္မာတံ့ယော သေနာသနရှိဟက မလာက
စိဝရဒါနာခံ သမ္မာတံ့ယောတံ့ နတာနဲ့ လဟုကကမ္မာနဲ့ အပ
လောကေတ္တာပံ့ကာတံ့ ဝါးနဲ့နဲ့၊ ဥထိုဒုကမ္မာတ္ထာတံ့ ကမ္မဝဝသန
ပန် နကာတ္ထာမေဝါး” ဟူသော ပရီဝါရအာန္တာကထာ၊ ဂာမ္မဝဂ္ဂ^{၁၂}
ဝဏ္ဏနာ (၈၂၅၃ - ၂၆၇) ဒုံး သိမ်သမုပ္ပါယ်၊ သိမ်နှတ်၊ ကထိန်း
သက်န်းပေး၊ ကထိန်နှတ်၊ ကုန်ဝတ္ထာကြေား၊ ဝိဟာရ ဝတ္ထာကြေား
ခြင်းတို့ကို ဂရုဏ် (၁၇၈) ပါး၊ သာ သမုပ္ပါယ်ခြင်းတို့တို့ လဟုကံဟု
သုံးထားသဖြင့် လည်းကောင်း၊

ငှုံးပြင် ရူးတွင်ပါ့်တော်၊ ကမ္မက္ခန္တကာ၊ (စ - ၃ - ၇၄) ဒုံး
တ္ထာနဲ့ယကမ္မာ၊ နဲ့သာယာက္ခာ၊ ပုံးတ္ထာနဲ့ယကမ္မာ၊ ပုံးသာရဏ်းယ
ကမ္မာ၊ အာပတ္ထာယာအာသာရန် ဥက္ခာပနဲ့ယကမ္မာ၊ အာပတ္ထာယာ

အပိုင်းကမ္မမွေးကျကွေ့ပန်းယာကမ္မ၊ ပါပိုကာယီဒို့ယာ အပူးနှိုးသေတော်
ဦကွ္းပန်းယာကမ္မ ဟူသော ကံခုနှစ်ပါးကို ပြထားသောကြောင်း
လည်းကောင်း၊

ပရိဝါအဋ္ဌကထာ၊ ကမ္မဝါးဝဏ္ဏနာ (စာ ၂၅၀ - ၂၆၀) ၌
“တုန္လိန္တိယကမ္မာဒီနဲ့ သတ္တုဆုံး ကမ္မာနဲ့ဝသန နှိုးသာရတော်”
စသည်ဖြင့် ယင်းတို့ကိုကံဟူဖွင့်ဆိုထားသောကြောင်းလည်းကောင်း၊
ထိုမှုတစ်ပါး ဆင့်သံဂါယနာမူ ပရဝါပါ့်တော် မြန်မာပြန်၌
လည်း ယင်းဇာန် (၂၈) ပါးကို ကံဟု ပြန်ဆိုထားသောကြောင်း
လည်းကောင်း၊

ဤအကြောင်းများကို ထောက်ဆုံး ဤ ကံလေးပါး၏
အနာ (၂၈) ပါးတို့ကိုလည်း ကမ္မ (ကံ) ဟု ကော်မူချုပ်တိုးဆပ်
လှေတော့သည်။ ထိုကြောင်း အထက်၌ “အကျေပ်အားဖြင့် ရေ
ကွဲက်လျင် သံပုက်သည် လေးပါးမကများစွာ ရှုံးသေးသည်” ဟု
ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ပိုနည်း၌ လာသော ကံဟူသမျှတို့သည်
ဤ၏ကံ (၂၈) ပါးသို့ အကျိုးဝင်ကုန်သည်သာ ဖြစ်တော့၏။

ကမ္မ (ကံ) လေးပါးအဓိပ္ပာယ်

အထက် ကံအပြားခေါင်းစဉ်၌ ကံလေးပါး၏ သရုပ်ကို
အကျော်အားဖြင့် ပြခဲ့ပါသည်။ ယင်းကံလေးပါးတို့၏ အဓိပ္ပာယ်
ကိုအောက်ပါအတိုင်း မှတ်အပ်ပါသည်။

သိမ်းတည်သော သံပုက်သုတ်သင်၍ ဆန္ဒလိုက်သော
ရဟန်းတို့၏ ဆန္ဒကိုဆောင်၍ ညီညွှတ်သော သမဂ္ဂသံပုက်၏
အလိုအားဖြင့်သုံးကြိမ်ပန်ကြား၍ ပြုအပ်သောကံသည် အပ်
လောကနာကံ မည်၏။

ဆုံးအပ်ပြီးသောနည်းဖြင့် သိမ်းချွဲ တည်သော သံယာကို
သုတ်သင်၍ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို ယူ၍ လီးညွတ်
သောသံယာ၏ အလိုအားဖြင့် ဥတ်တစ်ကြိမ်ဖြင့် အသိပေးအပ်
သောကံသည် ဥတ္တိကံ မည်၏။

ဆုံးအပ်ပြီးသောနည်းဖြင့် သိမ်းချွဲ တည်သောသံယာကို
သုတ်သင်၍ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို ယူ၍ လီးညွတ်
သောသံယာ၏ အလိုအားဖြင့် ဥတ်တစ်ကြိမ်၊ အနုသာဝန်
ဟူသော ကြားလျှောက်ခြင်း တစ်ကြိမ် ဤသို့ ဥတ်လျှင် နှစ်ခု
ပြောက်ဖြစ်သော အနုသာဝနဖြင့် ပြုအပ်သောကံသည် ဥတ္တိ
ဒုတိယကံ မည်၏။

ဆုံးအပ်ပြီးသောနည်းဖြင့် သိမ်းချွဲ တည်သောသံယာကို
သုတ်သင်၍ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို ယူ၍ လီးညွတ်
သောသံယာ၏ အလိုအားဖြင့် ဥတ်တစ်ကြိမ် အနုသာဝန်
သုံးကြိမ် ဤသို့ ဥတ်လျှင် လေးခုပြောက်ဖြစ်သော အနုသာဝန
သုံးကြိမ်တို့ဖြင့် ပြုအပ်သော ကံသည် ဥတ္တိစတုတ္ထကံ မည်၏။

ထိုကံလေးပါးတို့တွင် အပလောကနာကံကို ပန်ကြား၍ သာ
လျှင် ပြုအပ်၏။ ဥတ္တိကံစသည်တို့၏ အစွမ်းအားဖြင့် မပြု အပ်။
ဥတ္တိကံကိုလည်း ဥတ်တစ်ကြိမ်ထား၍ သာလျှင် ပြုအပ်၏။
အပလောကနာကံစသည်တို့၏ အစွမ်းအားဖြင့် မပြုအပ်။ ဥတ္တိ
ဒုတိယကံသည်မူကား ပန်ကြား၍ ပြုအပ်သည်လည်း ရှိ၏။ မပြု
အပ်သည်လည်း ရှိ၏။

ထိုကံတို့တွင် သိမ်းသမုတ်ခြင်း၊ သိမ်နှုတ်ခြင်း၊ ကထိန်
သက်န်းပေးခြင်း၊ ကထိန်နှုတ်ခြင်း၊ ကျောင်းသယ်ရာကြားခြင်း၊

ကျောင်းကြီးရာကြားခြင်း ဟူသော ဤပြောက်ပါးသောကံတို့
သည် ဂရကံ ဖြစ်ကုန်၏။ ပန်ကြားရှုပြခြင်း၏ မအပ်ကုန်။ ဥထို့
ဒုတိယကမ္မဝါစာကို ကြားရှုသာလျှင် ပြုအပ်ကုန်၏။

ကြောင်းကျွန်ုပ်သော ၁၃ ပါးသော သမုတ်ခြင်းနှင့် ကျောင်းအံပ်ရာ
နေရာယူရန် သမုတ်ခြင်း၊ သေသေရဟန်း၏ သက်နှုန်းကို
ပေးခြင်း စသော သမုတ်ခြင်းတို့သည် လဟုကံ ဖြစ်ကုန်၏။
ပန်ကြားရှုလည်း ပြုကောင်းကုန်၏။ ဥထို့ကံ ဥထို့စတုတ္ထကံတို့၏
အစွမ်းအားဖြင့်ကား မပြုအပ်သည်သာလျှင်တည်း။

ဥထို့စတုတ္ထကံကံ ဥတ်ကိုလည်းကောင်း၊ ကမ္မဝါစာ
သုံးကြိမ်ကိုလည်းကောင်း ကြားစေရှုသာလျှင် ပြုအပ်၏၊ အပ
လောကနာကံ စသည်တို့၏ အစွမ်းအားဖြင့် မပြုအပ်။

ကျမ်းကိုးပါ့လို့

“အပလောကနာကမ္မား နာမ သီမဋ္ဌကသံယံသောစေတွာ
ဆန္ဒရဟာနံဆန္ဒံး အာဟရံတွာ သမဂဂ္ဂသု သံယသု အနုမတံယာ
တံက္ခတ္တံး သာဝေတွာ ကတ္တံးကမ္မား။

ဥထို့ကမ္မားနာမ ဝိတ္ထနယေနေဝါ သမဂဂ္ဂသုအနုမတံယာ
ဇကာယ် ဥထို့ယာ ကတ္တံးကမ္မား။

ဥထို့ဒုတံယာကမ္မားနာမ ဝိတ္ထနယေနေဝါ သမဂဂ္ဂသု သံယသု
အနုမတံယာ ဇကာယ် ဥထို့ယာ ဇကာယ် အနုသာဝနာယာတံ
ဇံ ဥထို့ဒုတံယာယ အနုသာဝနာယ ကတ္တံးကမ္မား။

ဥထို့စတုတ္ထ ကမ္မားနာမ ဝိတ္ထနယေနေဝါ သမဂဂ္ဂသု သံယသု
အနုမတံယာ ဇကာယ် ဥထို့ယာ တံဟံစံ အနုသာဝနာဟံတံဇံ
ဥထို့စကုတ္ထာဟံ တံဟံအနုသာဝနာဟံ ကတ္တံးကမ္မား။

တဲ့ အပလောကနကမ္မံ အပလောကေတွာဝ ကာတဗုံး၊
ညိုကမ္မံဒိုဝသေန နကာတဗုံး။ ညိုကမ္မံမြို့ကံညို့ ဌ်
တွာဝ ကာတဗုံး။ အပလောကန ကမ္မံဒိုဝသေန နကာတဗုံး။ ညို့
ခုတံယကမ္မံပန် အပလောကေတွာ ကာတဗုံးမြို့အထူး၊ အကာ
တဗုံးမြို့အထူး။

တဲ့ သီမာ သမ္မတိ၊ သီမာသမူဟန်နှင့် ကထိနှုတိ၊ ကထိ
နှုတိရေး၊ ကုလိုဏ်တွေအသနာ၊ ဝိဟာရဝတ္ထုအသနာတံကူမာနိဆ
ကမ္မံနှင့် ဂရကာနှင့် အပလောကေတွာ ကာတုံး နဝါန္တိ။ ညို့
ခုတံယကမ္မံဝါစ သာဝေတွာဝ ကာတဗုံးနှင့်။ အောင်သာ သမ္မာ
တံယာ သေနာသနရှိဟက မတကံ့ဝရှုတိနာဒို့ သမ္မံတံယာ
စတိ ဇတာနံလဟုကမ္မံနှင့် အပလောကေတွာပါ ကာတုံးဝန္တိ။
ညို့ကမ္မံ ညို့စတုတဲ့ ကမ္မံဝသေန ပန် နကာတဗုံးမော်။

ညို့စတုတဲ့ ကမ္မံ ညို့စ တံယာသာ ကမ္မံဝစားပော
သာဝေတွာဝ ကာတဗုံး။ အပလောကန ကမ္မံဒိုဝသေန နကာ
တဗုံး။”

(ပရီဝါရအန္တကထာ၊ ကမ္မံဝဂ္ဂဝဏ္ဏနာ၊ စာ ၂၄၃ - ၂၄၄)

ကံလေးပါးတို့၏ ပျက်ပြားခြင်း

အပလောကနကံစသာ ယင်းကံလေးပါးတို့သည် ဝါး
အားဖြင့်လည်းကောင်း၊ ဥတ်အားဖြင့်လည်းကောင်း၊ ဘန်သား
ဝန်အားဖြင့်လည်းကောင်း၊ သိမ်အားဖြင့်လည်းကောင်း၊ ဝို့
သတ်အားဖြင့်လည်းကောင်း ဤပါးသာ အခြင်းအရာ လိုပြင်း
ပျက်ကုန်၏။

ထိုတွင် (၁၇) ပါးသာ အခြင်းအရာတို့ဖြင့် ဝါးလိုပြင်း
ပျက်ကုန်၏။ ပါးပါးသာ အခြင်းအရာတို့ဖြင့် ဥပုံးခြင်း
ပျက်ကုန်၏။ ပါးပါးသာ အခြင်းအရာတို့ဖြင့် အနုသကဝန်

ကြောင်းပျက်ကုန်၏။ (၁၁) ပါးသော အခြင်းအရာတို့ဖြင့်
သိမ်ကြောင်းပျက်ကုန်၏။ (၁၂) ပါးသော အခြင်းအရာတို့ဖြင့်
ပရီသတ်ကြောင်းပျက်ကုန်၏။

ကျမ်းကိုးပါ့၍

“ကူမှာန်စတ္တာရုံ ကမ္မာန် ကတိဟာကာရေဟိုဝိပဇ္ဇန်”
ကူမှာန်စတ္တာရုံကမ္မာန်ပဋိဟာကာရေဟိုဝိပဇ္ဇန်။ ဝတ္ထုတောဝါ
ညွှန်တောဝါအနုသာဝနတောဝါသီမတောဝါပရီသတောဝါ။

ကထုဝတ္ထုတောကမ္မာန်ဝိပဇ္ဇန်။ ၁။ ကူမေဟိုဒ္ဓာသဟာ
ကာရေဟိုပရီသတောကမ္မာန်ဝိပဇ္ဇန်။”

(ပရီဝါရပါ့၍၊ ကမ္မာဝဂါ၊ စာ ၃၈၀ - ၃၈၁)

အားလုံးပေါင်းလိုက်လျှင် ကံပျက်ကြောင်း အခြင်းအရာ
၅၀ ရှိကုန်၏။ ယင်းကံပျက်ကြောင်း အခြင်းအရာ ၅၀ တို့၏
အဓိပ္ပာယ်ကိုကား သာမန်လူတို့ နားလည်ရန် မလွယ်သော
ကြောင်းလည်းကောင်း၊ ကျမ်းလေးအုံစိုးသော ကြောင်းလည်း
ကောင်း အကျယ်ရှင်းမပြသာတော့ပါ။

အလိုရှိသော ပုဂ္ဂိုလ်များ ပရီဝါရပါ့၍၊ ကမ္မာဝဂါ၊ စာ ၃၈၀ -
၃၈၃၊ ယင်း၏ အဖွင့်ပရီဝါရ အွှေကထာနှင့် ယင်းတို့၏ နိသာပါ၊
မြန်မာပြန် ကျမ်းစာများမှုပူရန် တိုက်တွန်းအပ်ပါသည်။

သံယာဝါးမျိုးသည် ပြနိုင်သောကံများ

အထက်ဖြူ ပြခဲ့သော သံယာအစုဝါးမျိုးတို့တွင် လေးပါး
အစုရှိသော စတုဝက်သံယာသည် ရဟန်းခံသော ဥပသမ္မာဒက်၊
ပဝါရဏာကံနှင့် အွှေဗြာန်းကံသုံးမျိုးတို့မှ တစ်ပါး အလုံးစုံသောကံ
တိုကို ပြုကောင်း၏။ ဝါးပါးအစုရှိသော ပဋိဝက်သံယာသည်
မရှိမဖော်လေနပ်တို့၌ ရဟန်းခံသော ဥပသမ္မာဒက်နှင့် အွှေဗြာန်းကံ

တို့မှ တစ်ပါး အလုံးစုံသော ကံတို့ကို ပြကောင်း၏။ ဆယ်ပါးအစု ရှုံးသော အသိသုတေသန အားလုံးကံတစ်ပါးမှ တစ်ပါး အလုံးစုံသော ကံတို့ကို ပြကောင်း၏။ ၂၀ ပါးအစု ရှုံးသော ဝိသတိဝိ သုတေသန၏။ ၂၀ ပါးထက်ပိုသော အစုရှုံးသော အတိရောကဝိသတိဝိ သုတေသန၏။ မပြုအပ် မပြုကောင်းသော ကံဟူ၍ မရှိ။ ကံအားလုံးတို့ကို ပြကောင်းသည်သာတည်း။

ကျမ်းကိုးပါဌီ

“တြတြဘံက္ခာဝေ ယွာယံ စတုဝက္ခာ ဘံက္ခာသံယော ငြေပေ တွာတံကံကမ္မနံ ဥပသမ္မခံ ပဝါရကံ အားလုံး ဓမ္မာနံ သမဂ္ဂံ သုဇ္ဈကမ္မာသံ ကမ္မာပ္ပါတ္တာ။ တြတြဘံက္ခာဝေယံယံ ပဋ္ဌဝက္ခာ ဘံက္ခာသံယော ငြေပေတွာ ဒွေကမ္မနံ မဏီမေသံ ဇန ပအေသံ ဥပသမ္မခံ အားလုံး ဓမ္မာနံ သမဂ္ဂံ သုဇ္ဈကမ္မာသံ ကမ္မာပ္ပါတ္တာ။ တြတြဘံက္ခာဝေ ယွာယံ အသဝက္ခာ ဘံက္ခာသံယော ငြေပေတွာ ဇက ကမ္မာသံ အားလုံး ဓမ္မာနံ သမဂ္ဂံ သုဇ္ဈကမ္မာသံ ကမ္မာပ္ပါတ္တာ။ တြတြဘံက္ခာဝေ ယွာယံ ဝိသတိဝိ ဝက္ခာ ဘံက္ခာသံယော ဓမ္မာနံ သမဂ္ဂံ သုဇ္ဈကမ္မာသံ ကမ္မာပ္ပါတ္တာ။ တြတြဘံက္ခာဝေ ယွာယံ အတိရောက ဝိသတိ ဝက္ခာ ဘံက္ခာသံယော ဓမ္မာနံ သမဂ္ဂံ သုဇ္ဈကမ္မာသံ ကမ္မာပ္ပါတ္တာ။”

(မဟာဝဂ္ဂပါဌီ၊ စမ္မာယျက္ခာနဲ့က၊ စတုဝဂ္ဂကရဏာ ဒိုက ထာ၊ ၈ - ၄၃၉ - ၄၄၀)

၁။ မဏီမေသံဇန ပအေသံသုတေသနမှာ မဏီမေသံသုတေသန တိုင်းနိုင်ငံတို့၏ ဟုံံလုံသည်။ မဏီမေသံသုတေသန အိန္ဒိယနိုင်ငံ၏ သုတေသနပါးပါးဖြင့် ရဟန်းပြ မပေးနိုင်။ သုတေသန ၁၀ ပါးရှုံးမှသာ ပရံသ သမ္မတံဖြစ်၍ ရဟန်းပြ ပေးနိုင်သည်။

ကမ္မဝါစာဟူသည်

အထက်ပေါ်ဟာရရှင်းလင်းချက်အခန်း၌ ကမ္မကို သံယာ၊ ကံဟု ဖွင့်ဆိုခဲ့သည် အားလျှော့စွာ သံယာအကြောင်းကို လည်း ကောင်း၊ ကမ္မအကြောင်းကိုလည်းကောင်း၊ သံယာနှင့် ကမ္မတို့၏ ကတ္တာ၊ ကမ္မအဖြစ်ဖြင့် ဆက်နွယ်ပတ်သက်နေမှုကိုလည်းကောင်း ပြဆိုခဲ့ပါပြီ။ ထိုကြောင့် ယခု အခါကမ္မဝါစာအကြောင်းကိုပြဆိုရန် အခွင့် ရောက်လာခဲ့ပါ သည်။ အထက်၌ ဖွင့်ဆိုခဲ့သည့်အတိုင်း ကမ္မဝါစာဟူသည် သံယာကဲ သံယာ၊ အမှုကိုစွဲတို့၌ ရွတ်ဆုံး အပ်သောစကားများပင် ဖြစ်သည်။

ကမ္မဝါစာအမျိုးအစား

အထက်၌ သံယာကဲကို အကျဉ်းအားဖြင့် လေးမျိုး အကျယ် အားဖြင့် (၂၈) မျိုးဟု ပြခဲ့ပါသည်။ ထိုသို့ပြခဲ့သဖြင့် ထိုကဲတို့၌ ရွတ်ဆုံးရသော ကမ္မဝါစာကိုလည်း (၂၈) မျိုးပင် ရှုံးလိမ့်မည်ဟု မမှတ်ယူသင့်ပါ။ အဘယ်ကြောင့်ဆုံးသော် ကဲ တစ်မျိုးတည်း၌ ပင် ရွတ်ဆုံးရသော ကမ္မဝါစာကတစ်မျိုးမက များစွာရှုံးနေသော ကြောင့်ဖြစ်သည်။

ထိုကြောင့်ယခုအခါ(၃၇)ခန်းကမ္မဝါစာစသည်ဖြင့် တွေ့ရှု နေရခြင်း ဖြစ်ပါသည်။ နမူနာအဖြစ် မင်းကွန်းတိပိဋက ဓရ ဆရာတော်ကြီး ဘဒ္ဒန္ဒဝိစိတ္တသာရာဘိဝံသ စုစည်းတင်ပြ သော (၃၇) ခန်း ကမ္မဝါစာ မာတံကာကို ဖော်ပြပါသည်။

၁။ ဥပသမ္မဒါဝိဝါ

၂။ ဉာဏ်ဝါဒ

၄။ ဒုန်းဥပသမ္မဒါဝိဝါ

- ၅။ တန္ထနံယကမ္မပါဌ်အနဲ့လောမ ဒွန့်ညပသမ္မာ
ကမ္မဝိစာ
- ၆။ ကုန်ံဝ္ဗာ ဉာဏ်နာဒိပါဌ်အနဲ့လောမဒွန့်
ကမ္မဝိစာ
- ၇။ ဝိမတိဝိနာဒနံုံကာ အနဲ့လောမဒွန့်ညပသမ္မာ
ကမ္မဝိစာ
- ၈။ ကထိန် စိဝရဒါန ကမ္မဝိစာ
- ၉။ ကထိန်ခြုံကမ္မဝိစာ
- ၁၀။ အဝိပုဝိသ သီမာသမူ ဟနာန ကမ္မဝိစာ
- ၁၁။ သမာန သံဝါသ သီမာ သမူ ဟနာန ကမ္မဝိစာ
- ၁၂။ သီမာ သမ္မာတံဃာ
- ၁၃။ သမာန သံဝါသ သီမာ သမ္မာတံဃာကမ္မဝိစာ
- ၁၄။ အဝိပုဝိသ သီမာ သမ္မာတံဃာကမ္မဝိစာ
- ၁၅။ ဥပေါသထာဂါရ သမ္မာတံဃာကမ္မဝိစာ
- ၁၆။ ဥပေါသထာဂါရ သမူ ဟနာန ကမ္မဝိစာ
- ၁၇။ ကပိုယဘူမိ သမ္မာတံဃာကမ္မဝိစာ
- ၁၈။ ကုန်ံဝ္ဗာ ဉာဏ်သမ္မာတံဃာကမ္မဝိစာ
- ၁၉။ စိဝရ ပငိုဂါဟက သမ္မာတံဃာကမ္မဝိစာ
- ၂၀။ စိဝရ နံုံဟက သမ္မာတံဃာကမ္မဝိစာ
- ၂၁။ ဘဏ္ဍာဂါရ သမ္မာတံဃာကမ္မဝိစာ
- ၂၂။ ဘဏ္ဍာဂါရိက သမ္မာတံဃာကမ္မဝိစာ
- ၂၃။ စိဝရ ဘက သမ္မာတံဃာကမ္မဝိစာ
- ၂၄။ ဘဏ္ဍာခြွှသက သမ္မာတံဃာကမ္မဝိစာ
- ၂၅။ သေနသန ပညာပကာဒီ သမ္မာတံဃာကမ္မဝိစာ

၂၆။ အပွင့်စွဲနဲ့ မာနတ္ထ
 ၂၇။ အပွင့်စွဲနဲ့ အူဗျာန
 ၂၈။ အစ္စသမောဓန ပရိဝါသ
 ၂၉။ အစ္စသမောဓန မာနတ္ထ
 ၃၀။ အစ္စသမောဓန အူဗျာန
 ၃၁။ သုဒ္ဓန ပရိဝါသ
 ၃၂။ သုဒ္ဓန မာနတ္ထ
 ၃၃။ သုဒ္ဓန အူဗျာန
 ၃၄။ အနှစ်ရာယံကခဏ္ဍာ ပုံးဖော်ယ ကမ္မဝါစ
 ၃၅။ မဟံ့ဒိုက အောင်ကွဲ သမ္မတံ့ကမ္မဝါစ
 ၃၆။ ဂိုံးမာနနဲ့ သတ္ထ ဘာသန သမ္မတံ့ကမ္မဝါစ
 ၃၇။ ပကံဏ္ဍာကခဏ္ဍာ ဥပသမ္မဒါခဏ္ဍာ ပါ့၏ နံသယယီ
 အထက်ပါ(၃၇) ခန်း ကမ္မဝါစတွင် ရဟန်းတို့၏ ဂရက
 အပတ်ဖြေရာ ကျင့်ဝတ်တစ်ခုဖြစ်သော ဂုဏ်ကံ ဆိုင်ရာ ဝတ်
 ကမ္မဝါစ တစ်မျိုးတည်း၌ ပင် အမှတ်စဉ်(၂၆)မှ(၃၃) အထိ ကမ္
 မဝါစ ရှစ်မျိုး ပါဝင်နေပါသည်။ “လယ်တံ့ကမ္မဝါစီပန်” ကျမ်းစ
 တွင်မူ ယင်းဝတ်ကမ္မဝါစ တစ်မျိုးတည်း၌ ပင် ကမ္မဝါစ မျိုးကဲ
 (၁၈) မျိုး ပါဝင်နေပါသည်။ ထိုကြောင့် ကံတစ်မျိုးတည်း၌ ပင်
 ရွတ်ဆိုရသော ကမ္မဝါစက တစ်မျိုးမက များစွာရှုံးနေကြောင်း
 အထက်၌ ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ဤအကြောင်းအရာတို့ကို
 ထောက်ဆုံးကမ္မဝါစသည်(၃၇) မျိုးမက ရှိနိုင်ကြောင်း သိရှိ
 နိုင်ပေသည်။ အရေအတွက် အတံအကျ ပြောရန်ကား မလွယ်
 လှပါ။ ဝိနည်းဆောင် ဝိနယရရပုဂ္ဂိုလ်များ၏ အရာသာ ဖြစ်သင့်
 ပါသည်။

ကမ္မဝါစာ ရွတ်ဖတ်ရာ၌ အရေးအကြီးဆုံးအချက်

အထက်ကံ လေးပါးတို့၏ ပျက်ပြားခြင်း ခေါင်းစဉ်တွင် အနှစ်သာဝန်ကြောင့် ကံပျက်ခြင်း ငါးပါးရှိကြောင့် ပြဆိုခဲ့ပါသည်။ အနှစ်သာဝန်ဟူသည် ကမ္မဝါစာ၏ ပရိယာယ်ပင် ဖြစ်ပါသည်။ အနှစ်သာဝန်ကြောင့် ကံပျက်ခြင်းငါးပါးတွင် သာဝန်ဘာပေတီ (ကမ္မဝါစာကို ယုတ်လျှော့စေခြင်း) ဟူသော အကိုတစ်ချက် ပါဝင်နေပါသည်။ ဤအကိုသည် လွန်စွာ အရေးကြီးပါသည်။

ကမ္မဝါစာရွတ်ဖတ်ရာ၌ ပရိတ်ကြီးစသော အခြားစာများကို ရွတ်ဖတ်သကဲ့သို့ ပေါ့ပေါ့တန်တန် ရွတ်ဖတ်၍ မရပါ။ ပရိတ်စသည်ကို မှန်အောင်မရွတ်နိုင်သော်လည်း အကျိုးဆုတ်ယုတ်မှ မရှိလှပပါ။ ကမ္မဝါစာကို ပေါ့ဆသောအားဖြင့် မှန်ကန်စွာ မရွတ်ဆိုနိုင်ခဲ့သော မိမိတို့ ပြုလုပ်ရင်း ကံပျက်ပါသည်။ ယင်းကံသည် အထမြောက်တော့ပါ။ ဥပမာ ရဟန်းခံရာ၌ ဥပသမ္မဒ ကမ္မဝါစာကို ကြန်ကရိုက်းကျော်အောင် မရွတ်ဆိုနိုင်ပါက ပဋိုင်းလောင်းသည် ရဟန်းမဖြစ်တော့ပါ။ ထို့ကြောင့် ကမ္မဝါစာရွတ်ဖတ်ရာ၌ လွန်စွာ အရေးကြီးသော အချက်များကို အဓိသားစိတ် ထပ်မံတင်ပြပါ၍ မည်။

အနှစ်သာဝန်ဘာပေတီ (ကမ္မဝါစာကို ယုတ်လျှော့စေ၏) ဟူသည် အချင်းခပ်သိမ်းကမ္မဝါစာကို မရွတ်ခြင်းနှင့် ကမ္မဝါစာသုံးကြိမ်ရွတ်ရမည့် ဥထိုစတုတ္ထကံ၌ ကမ္မဝါစာတစ်ကြိမ်နှစ်ကြိမ်သာ ရွတ်ခြင်းသည်လည်းကောင်း ကမ္မဝါစာကို အကြိမ်ပြည့်ပင် ရွတ်သော်လည်း အကွဲရာကျော်နေခြင်း၊ လွှဲမှားရှိ ရွတ်ခြင်းသည် လည်းကောင်း ကမ္မဝါစာကို ယုတ်လျှော့စေသည် မည်၏။ ကံပျက်နိုင်၏။

ထိုကြောင့် ကမ္မဝါစာကို ရွတ်ဖတ်ရှုပြု ဗျရာန ဗုဒ္ဓိ (၁၀) ပါး၊ ဌာန်ကရိုက်းပယတ်တို့နှင့် အညီ အသံထွက်မှန်ကန်အောင် ရွတ်ခြင်းသည် လွန်စွာ အရေးကြီးပေသည်။

ဗျရာန ဗုဒ္ဓိ (၁၀) ပါး ဟူသည်

၁။ သံထိုလ (ပျော့ပျော့ ရွတ်ရသော ဝိုင်းပါးတို့၏ ပထမ ကွဲရာ ငါးလုံးနှင့် တတိယကွဲရာ ငါးလုံး)

၂။ ဓနိတ (မာမာရွတ်ရသော ဝိုင်းပါးတို့၏ ဒုတိယကွဲရာ ငါးလုံးနှင့် စတုတ္ထကွဲရာ ငါးလုံး)

၃။ ဒီယ (ရှည်ရည်ရွတ်ရသော အာ၊ ဤ၊ ဦး၊ ဗြို့၊ ဦး၊ ဗြို့၊ သူ သော ဒီယ သရုပါးလုံး)

၄။ ရသု (တိုတို့ရွတ်ရသော အာ၊ ဤ၊ ဦး၊ ဟူသော ရသုသရ သုံးလုံး)

၅။ ဂရုက (လေးလေးရွတ်ရသော ဒီယသရ ငါးလုံးနှင့် နက္ခမတို့ "န" ကဲသို့ သံယုတ်နောက်ပြု ရှိသော အကွဲရာ)

၆။ လဟုက (ပေါ့ပေါ့ရွတ်ရသော ရသုသရ သုံးလုံးနှင့် နခမတို့ "န" ကဲသို့ သံယုတ်နောက်ပြု မရှိသော အကွဲရာ)

၇။ နိဂုဟိတ (ကရိုက်းတိုကို နိုပ်၍ ခံတွင်းကို မဖွင့်ဘဲ နှာသံဖြင့် ရွတ်ဆိုအပ်သော အကွဲရာ)

၈။ သမ္မန္တ (နောက်ပုံံနှင့် ဆက်စပ်၍ ရွတ်အပ်သော တုက္ခိသု စသော အကွဲရာ)

၉။ ဝဝတ္ထိတ (နောက်ပုံံနှင့် မဆက်စပ်ဘဲ ရွတ်အပ်သော တုက္ခိ အသုစသော အကွဲရာ)

၁၀။ ဝိများ (ကရိုက်းတို့ကို မနိုပ်မူ၍ လွတ်လွတ် ခံတွင်းကို
ဖွင့်ပြီး နှာသံ မပါဘဲ ရွတ်အပ်သော အက္ခရာ)
၅၅၁၀ ပါးတို့တည်း။

ကျမ်းကိုးပါ့

“ဒုရိုးကရောတိတိ ဇတ္တပန် အယ်ဝိနိစ္ဆာယော။ ယောဟို
အညသံ့း အက္ခရာ ဝတ္ထုပွဲ အညံ့ဝတံ့၊ အယ် ဒုရိုးတရောတိ
နာမ။ တသ္ဌာ ကမ္မဝါစ် ကရော နွောန် ဘို့က္ခနာ ယွာယံ -

သံထိုလ် ဓန် တွေ့ ဒီယရသံး၊ ဂရုက်လဟုက္ခ နံ့ဂု ဟံ့တ်။
သမ္မန္မာ့ ဝဝတ္ထိတ် ဝိများ၊ ဒသာ ပျောန် ဗုဒ္ဓယာ ပဘေး ဒေါတ်
ဂုဏ္ဍာ။ အယ်သူနှာ ဥပလက္ခတ္တာ့း။

ဇတ္တဟို သံထိုလ်နာမ ပွဲသုဝရောသူ ပုဂ္ဂမတတိယံး။ ဓန်တ်
နာမ တေသွေဝ ဒုတ်ယစတုံး။ ဒီယန္တ် ဒီယောန က လေ
နဝတ္ထုဗုံးအကာရာဒံး။ ရသံးနံ့တ်တောဥပမာဏလေန ဝတ္ထုဗုံး
အကာရာဒံး။ ဂရုကန္တ်ဒီယမေဝ၊ ယံ့ဝါအာယသွာတော့ ဗုဒ္ဓ
ရက္ခိုတ္တော့ရသံး၊ ယသံးနက္ခိုမတိတ် ဇံ့သံ့ယောဂပရုံးကတ္တာ
ဂုဏ္ဍာတ်။ လဟုကန္တ်ရသံးမေဝ၊ ယံ့ဝါအာယသွာတော့ ဗုဒ္ဓရက္ခိုတ်
ထောရသံး၊ ယသံးနခမတိတ် ဇံ့အသံ့ယောဂပရုံးကတ္တာဂုဏ္ဍာတ်။
နံ့ဂုဟိုတံ့နံ့ယံ့ကရက္ခိုန် နံ့ဂုဟောတ္တာ အဝိသံ့ယွောတ္တာ အဝိဝေါး
ငြေနှုန်းမှောန သာနှုန်းသံ့ကရက္ခို ဝတ္ထုဗုံး။ သမ္မန္မာ့နံ့ယံ့ပရပဒေန
သမ္မန္မာ့တ္တာ တုက္ခိုသံးတံ့ဝါတုက္ခို သံးတံ့ဝါဂုဏ္ဍာတ်။ ဝဝတ္ထိတံ့နံ့
ယံ့ပရပဒေန အသမ္မန္မာ့ ကတ္တာ ဝို့စ္ဆာနံ့တ္တာ တုက္ခို အသံးတံ့ဝါ
တုက္ခိုအသံးတံ့ဝါဂုဏ္ဍာတ်။ ဝိများနံ့ယံ့ကရက္ခိုန် အနံ့ဂု
ဟောငြော ဝိသံ့ယွောတ္တာ ဝိဝငြေနှုန်းမှောန အနှုန်းသံ့ကရက္ခို အကတ္တာ
ဂုဏ္ဍာတ်။”

(ပရိဝါရအဋ္ဌကထာ၊ ကမ္မဝါဂု ဝဏ္ဏနာ၊ ၈ - ၂၄၇)

အထက်ပုံ ပြခဲ့သော ဗျူးနှုန်းမှုခိုး ၁၀ ပါးတွင်လည်း သိထိ လနှင့် ဓနိတာ၊ နံ့ဂုဟံ့တနှင့် ဝိမှတ္တ ဤ ဗျူးနှုန်းလေးပါးတို့ကို မှန်ကန်အောင် မရွှေတ်ဆိုနိုင်ခဲ့သော ကံပျက်စေနိုင်၏။ ကြွင်းကုန်သော ဗျူးနှုန်းခြောက်ပါးတို့သည်ကား ကံကို မပျက်စေနိုင်။ ထိုကြောင်း ဗျူးနှုန်းမှုခိုး ၁၀ ပါးတွင် သိထိလာ ဓနိတာ၊ နံ့ဂုဟံ့တာ၊ ဝိမှတ္တဟူသော ဗျူးနှုန်းလေးပါးသည်ကမ္မဝါရွှေတ်ဖတ်ရှုံး အရေး အကြီးဆုံး အချက်များဖြစ်သည်ကို သတိရှုဖို့လိုလေသည်။

ကျမ်းကိုးပါ့၌

“ကူတိသိထိလေကတ္တဗွဲ ဓနိတာ၊ ဓနိတေကတ္တဗွဲ သိထိလုံ၊ ဝိမှတ္တဗွဲ ကတ္တဗွဲ နံ့ဂုဟံ့တာ၊ နံ့ဂုဟံ့တေကတ္တဗွဲ ဝိမှတ္တဗွဲ ကူမာန် စတ္တာရုံး ဗျူးနှုန်းနှင့် အန္တာကမ္မဝါတယ ကမ္မာ ဒူသေနဲ့။ စဝ်ဒန္တာဟို အညှသ့ အကွဲရေ ဝတ္တဗွဲ အညုံဝတ္တာ၊ ဒရိတ္တေကရောတိတု ရှစ်တ္တာ။ ကူတေရေသုပန် ဒီယရသုံးဒီသုံး ဆသုံးဗျူးနှုန်းနှင့် ဒီယ္ဗာနေ့ ဒီယမေဝ ရသုဗာနေစရသုမေဝါတံ့ ဇဝံယထားနှေ့ တံ့တအေဝ အကွဲရုံး ဘာသန္တန် အနုတ္တမာဂတ်ပဝေကံ့ အဝံနာသန္တန် ကမ္မဝါတာ ကာတ္တဗွဲ။ သစေပန် ဇဝံအကတ္တာ ဒီယဝတ္တဗွဲ ရသုံး၊ ရသောဝါ ဝတ္တဗွဲ ဒီယံဝတ္တာ။ တယာဂရကေဝတ္တဗွဲလဟုကံ့၊ လဟုကေဝတ္တဗွဲ ဂရကံ့ဝတ္တဗွဲ၊ သမ္မန္တေပန် ဝတ္တဗွဲ ဝဝတ္တဗွဲတံ့၊ ဝဝတ္တဗွဲတေ ဝါဝတ္တဗွဲ သမ္မန္တေဝတ္တဗွဲ။ ဇဝံ ရှတ္တဗွဲပံ့ ကမ္မဝါတာန် ကုပ္ပတ်း။ ကူမာန်ဆုံးဗျူးနှုန်းကမ္မာ နကောပေနဲ့။”

(ပရီဝါရ အန္တကထာ၊ ကမ္မဝဂ္ဂဝဏ္ဏနာ၊ စာ - ၂၄၈)

ကြုန်ငါးပါး

၁။ ကဏ္ဏဗ္ဗာန် (လည်ချောင်းအရပ်)

၂။ တာလုဗ္ဗာန် (အာဘောက်အရပ်)

၃။ မုဒ္ဓဗြာန် (လျှောထိပ်အရပ်)

၄။ ဒန္ဒဗြာန် (သွားအရပ်)

၅။ ယင့်ဗြာန် (နူတ်ခမ်းအရပ်)

(ဤဗြာန်ငါးပါးသည် အက္ခရာတို့ဖြစ်ရာ အရပ်ဒေသနှင့်
ဆိုင်၏)

ဗြာန်နှင့် အက္ခရာ

အဝက်နှစ်လုံး၊ ကဝ်ဂါးလုံး၊ ဟ အက္ခရာ ဤ ရှစ်လုံးသော
အက္ခရာတို့သည် လည်ချောင်းအရပ်၌ ဖြစ်ကုန်၏။

ဤဝက်နှစ်လုံး စဝ်ဂါးလုံး ယအက္ခရာ၊ ဤ ရှစ်လုံးသော
အက္ခရာတို့သည် အာစောက်အရပ်၌ ဖြစ်ကုန်၏။

၄၀၍ ငါးလုံး၊ ရ အက္ခရာ၊ ဋ္ဌ အက္ခရာ၊ ဤ ရှစ်လုံးသော
အက္ခရာတို့သည် လျှောထိပ်အရပ်၌ ဖြစ်ကုန်၏။

တဝ် ငါးလုံး၊ လအက္ခရာ၊ သ အက္ခရာ၊ ဤ ရှစ်လုံးသော
အက္ခရာတို့သည် သွားအရပ်၌ ဖြစ်ကုန်၏။

၅၀၁ နှစ်လုံး၊ ပဝ်ဂါးလုံး၊ ဤ ရှစ်လုံးသော အက္ခရာတို့
သည် နူတ်ခမ်းအရပ်၌ ဖြစ်ကုန်၏။

၆ အက္ခရာသည် လည်ချောင်းအရပ်၊ အာစောက်အရပ်
နှစ်ဗြာန်၌ ဖြစ်၏။

ယအက္ခရာသည် လည်ချောင်းအရပ်၊ နူတ်ခမ်းအရပ် နှစ် ဗြာန်
ဖြစ်၏။

၀ အက္ခရာသည် သွားအရပ်၊ နူတ်ခမ်းအရပ် နှစ်ဗြာန်၌ ဖြစ်၏။
ကရိုက်းလေးပါး

၁။ ဇို့ဂဲမြော (လျှောလယ်အရပ်)

၂။ ဇို့ဖဂ္ဂ (လျှောဖျား၏ အနီးအရပ်)

၃။ ဇို့ဂ္ဂ (လျှောဖျားအရပ်)

၄။ သက္ကတွန် (မိမိတို့၏ ဣန်အရပ်)
(ဤကရိုက်းလေးပါးတို့သည် အက္ခရာတို့ကို ရွတ်ရှုံးလျှေ
အနေအထားနှင့် ဆိုင်၏။)

ကရိုက်းနှင့် အက္ခရာ

အထက်ဖော်ပြခဲ့သော တာလုံး အက္ခရာ ရှစ်လုံးသည် ပို့မဆောင်
ကရိုက်းကြောင့် ဖြစ်ကုန်၏။

မှုဒ္ဓဇာတ်အက္ခရာ ရုန်စ်လုံးသည် ပို့ပဂ္ဂကရိုက်းကြောင့် ဖြစ်
ကုန်၏။

ဒုန္ဓဇာတ်အက္ခရာ ရုန်စ်လုံးသည် ပို့ဂုဂ္ဂကရိုက်းကြောင့် ဖြစ်
ကုန်၏။

ကြွင်းသော အက္ခရာ ၁၉ လုံးတို့သည် သက္ကတွန် ကရိုက်း
ကြောင့် ဖြစ်ကုန်၏။

ပယတ်လေးပါး

၁။ သံစုနှင့် (နူတ်ခမ်းတို့၏ ပို့ခြင်း)
၂။ ဝိဝင်း (နူတ်ခမ်းတို့၏ ဖွင့်ခြင်း)
၃။ ဖုနှင့် (နူတ်ခမ်းတို့၏ ထံခြင်း)
၄။ ဤသံစုနှင့် (နူတ်ခမ်းတို့၏ စဉ်းကယ်ထံခြင်း)
(ဤ ပယတ်လေးပါးတို့သည် အက္ခရာတို့ကို ရွတ်ရှုံး
နူတ်ခမ်းအနေအထားနှင့် ဆိုင်၏။)

ပယတ်နှင့် အက္ခရာ

အသရသည်၊ သံစုနှင့် ပယတ်ကြောင့် ဖြစ်၏။
အာအစရုံးသော ရုန်စ်လုံးသော သရာ၊ သအက္ခရာ၊ ဟ အက္ခရာ၊
ဤ ကိုးလုံးသော အက္ခရာ တို့သည် ဝိဝင်းပယတ်ကြောင့်
ဖြစ်ကုန်၏။

ဝင်အကွဲရာ ၂၅ လုံးတို့သည် ဖုနှပယတ်ကြောင့် ဖြစ်ကုန်၏။
ယ၊ ရ၊ လ၊ ဝ၊ ၉၏ လေးလုံးသော အကွဲရာတို့သည် ၉၏ သံဖုနှ
ပယတ်ကြောင့် ဖြစ်ကုန်၏။

၉၏ နှာန်ကရိုက်း ပယတ်တို့၏ ဖော်ပြခဲ့သော ပါဌိုဘသာ
သဒ္ဒို အသုံးအနှုန်းများကို သဘောပေါက် နားလည် စေရန်
ယေားပြုလုပ်ဖော်ပြလိုက်ပါသည်။

ပါဌိုဘသာ ဗျည်း (၃၃) လုံး သဒ္ဒိုအသုံး

	မှော်လောက်	မှော်လောင်	မှော်လောင်	မှော်လောင်	မှော်လောင်			
ကဝ် ၅ လုံး	က	ခ	ဂ	ယ	င			
စဝ် ၅ လုံး	စ	ဆ	ဇ	ဈ	ဇ			
ဋဝ် ၅ လုံး	ဋ	ဆ	ဇ	ဟ	ဏ			
တဝ် ၅ လုံး	တ	ဆ	ဇ	ဇ	န			
ဟဝ် ၅ လုံး	ဟ	ဒ	ဒ	ဟ	မ			
အဝ် ၈ လုံး	အ	ဂ	ဂ	ဝ	သ	ဟ	ဧ	အံ

၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၀ ၉၏၏လုံးသည် ဝင်၏အဆုံးဖွံ့ဖြိုးစောမွတ်ကြောင့်
ဝင်၏အဆုံးဖွံ့ဖြိုးစောမွတ်ကြောင့်။

ပါဌိုဘသာသရ (၈) လုံး သဒ္ဒိုအသုံး

အဝက်	လူဝက်	ဥဝက်	အသဝက်
ရသု	ဒီယ	ရသု	ဒီယ
အ	အာ	ဇ	၉

ဤသို့ ဗျူးနှစ်ပုံ ၁၀ ပါးနှင့် အညီရွတ်ဆိုရမည်ဟု ဆိုသဖြင့် အချို့သော ပုဂ္ဂိုလ်များသည် မေတီ သံယသု၌ “ခ” နှင့် “ဃ” ကဲသို့သော ဓနိတအက္ခရာများကို ရွတ်ဆိုရာဝယ် ခေါင်းတုန် ဖင်တုန် လူမြှေ့ပျက်လောက်အောင် အလွန်ပြင်းစွာ ရွတ်ဆိုတတ်ကြပါသည်။ အမှန်များ ဓနိတ အက္ခရာများကို အခြားအက္ခရာများထက် အသံမာမျှဖြင့် ရွတ်ဆိုလျှင် လုံလောက်ပါသည်။ လူမြှေ့ပျက်လောက်အောင် ပြင်းပြင်းရွတ်ဖို့ မလိုပါ။ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ကလည်း ထိုသို့ လူမြှေ့ပျက်လောက်အောင် အလွန်ပြင်းစွာ ရွတ်ဆိုမှုများကို မလိုလားအပ်ဟု ပြစ်တင်ရှုတ်ချု တော်မူခဲ့ပါသည်။

ကမ္မဝါစာကို ရဟန်းတော်များသာ ရွတ်ကောင်းသလော

“ကမ္မဝါစာကို ရဟန်းတော်များသာ ရွတ်ကောင်းသလား၊ လူပုဂ္ဂိုလ်များကော မရွတ်ကောင်းဘူးလား။” ဤကား စိတ်ဝင်စားသူ အချို့သော ပုဂ္ဂိုလ်များက ဓမ္မသာကစ္စ စကားစိုင်းများတွင် မေးတတ်သော မေးခွန်းဖြစ်ပါသည်။

ဤမေးခွန်းကို ဖြေရပါလျှင် ကမ္မဝါစာသည် သယာ့က သံယာ့ အမူကံစွာတို့၏ ရွတ်ဆိုအပ်သော စကားဟု ဖွင့်ဆိုခဲ့သည့်အတိုင်း သံယာ့က သံယာ့အမူကံစွာနှင့် ဆိုင်သော ကမ္မဝါစာကို ရဟန်းတော်များသာ ရွတ်ဆိုကောင်းပါသည်။ သို့ရာတွင် သံယာ့က သံယာ့အမူကံစွာနှင့် မဆိုင်သော ကမ္မဝါစာများလည်း ရှိပါသေးသည်။ ဥပမာ - အန္တရာယ်ကင်းပုံးအန္တရာယ်ကမ္မဝါစာ စသည်တို့ ဖြစ်ပါသည်။ ဤကဲ့သို့ သံယာ့က သံယာ့အမူကံစွာနှင့် မဆိုင်သော ကမ္မဝါစာမျိုးကိုမူ လူပုဂ္ဂိုလ်များလည်း ရွတ်ကောင်းသည်ဟု

ဖြေဆိုရပါမည်။ ဤသို့ဆိုခြင်းမှာ ဆရာသမားတို့၏ အစဉ်အလာ ဒံဌာနဂတ်အရ ဆိုခြင်းဖြစ်ပါသည်။ မုံရွာမြို့ လယ်တံ့ဆရာတော် ဘုရားကြီးသည် ဤအန္တရာယ်ကင်း ပုံဗ္ဗာဇ္ဈိုယ် ကမ္မဝါစာကို လူပုဂ္ဂိုလ်များအား ရွတ်ဆိုစေခဲ့သော အစဉ်အလာရှုံးပါသည်။ ထို့ကြောင့် ဆရာတော်၏ ပရီယတ္ထိဝိသာရာဒရဏ်ကို ယုံကြည် လေးစားမူဖြင့် အထက်ပါအတိုင်း ဖြေဆိုလိုက်ရခြင်း ဖြစ်ပါသည်။

ကမ္မဝါစာကို သိမ်ထဲမှာသာ ရွတ်ဆိုကောင်းသလော

အချို့သော သုတေသီများကမူ “ကမ္မဝါစာကို သိမ်ထဲမှာသာ ရွတ်ကောင်းသလား သိမ်ပြင်ပွဲကော မရွတ်ဆိုကောင်းဘူးလား” ဟု မေးမြန်းတတ်ကြ ပြန်ပါသည်။

ဤမေးခွန်း၌လည်း အထက်မေးခွန်းနည်းတူ သံယူကဲ သံယူအမူကံစွန်ုင်း ဆိုင်သော ကမ္မဝါစာများကို သိမ်အတွင်းမှာ သာ ရွတ်ဆိုရပါမည်။ သံယူကဲ သံယူအမူကံစွန်ုင်း မဆိုင်သော ကမ္မဝါစာများကိုမူ သိမ်ပြင်ပွဲလည်း ရွတ်ဆိုကောင်းသည်ဟု ဖြေဆိုရပါမည်။

ဤသို့ ဖြေရခြင်းမှာလည်း မုံရွာမြို့ လယ်တံ့ဆရာတော် ဘုရားကြီးသည် သံယူကဲ သံယူအမူကံစွန်ုင်း မသက်ဆိုင်သော အန္တရာယ်ကင်း ပုံဗ္ဗာဇ္ဈိုယ် ကမ္မဝါစာနှင့် ပိုးကမ္မဝါစာ တို့ကို သိမ်ပြင်ပြွဲရွာလမ်းမများ၌ ရွတ်ဆိုစေခဲ့ပူးသော အစဉ်အလာ ရှုံးသောကြောင့် ယင်းအစဉ်အလာကို ဒံဌာနဂတ်လိုက်၍ ဖြေဆိုလိုက်ရခြင်း ဖြစ်ပါသည်။

ဤနေရာ၌ အပလောကနာကဲ ဟုဆိုအပ်သော သံယူကဲကို သိမ်ပြင်ပွဲ ပြုကောင်းသည်မဟုတ်ပါလော ဟု စောဒကဝ်စရာ

ရှိပါသည်။ ဟုတ်ပါသည်၊ အပလောကနကံကို သိမ်အပြင်ပွဲ
ပြကောင်းသော်လည်း ယင်းကံ၏ ရွတ်ဆိုရသော အပလောကန
ဝါစာ (ပန်ကြားစကား) ကို ပရိဝါအန္တကထာက ကမ္မဝါစာဟု မဆို
သောကြောင့် အထက်ပါအတိုင်း ဖြေဆိုလိုက်ရခြင်းဖြစ်ပါသည်။

ကမ္မဝါစာကို ပါဌိုဘာသာဖြင့်သာ ရွတ်ကောင်းသလော

ကမ္မဝါစာကို ပါဌိုဘာသာဖြင့်သာ ရွတ်ဆိုကောင်းပါသလား၊
မြန်မာဘာသာဖြင့်ကော မရွတ်ဆိုကောင်းဘူးလား။ ဤကား
စာပေပညာရှင်များ၏ စာပေစိုင်းများ၏ အချို့သော စာပေ
သမားများက မေးမြန်းတတ်သော မေးခွန်းဖြစ်ပါသည်။

ယခုအခါပိုင့်ကတ်သုံးပုံကို မြန်မာဘာသာ ပြန်ဆို၍ သင်အံ
လေ့ကျက်နေကြသဖြင့် ဤမေးခွန်းသည် အလွန်မေးထိုက်သော
မေးခွန်းဟု ယူဆမိပါသည်။

ဤမေးခွန်း၏ သုယောက် ဝိနည်းကံကို ပြုရန် ကမ္မဝါစာကို
အခြားဘာသာဖြင့် မရွတ်ဆိုကောင်း၊ ပါဌိုဘာသာဖြင့်သာ
ရွတ်ဆိုရမည်ဟု ဖြေဆိုလိုပါသည်။

ကျမ်းကိုးပါဌို

“ယထာပါဌိုယာ နံရတ္ထံး သောစေတွာ ဒသဝိဇယ ဗျူးနံ
ရတ္ထံးယာ ဂုတ္ထအော်သော ပရိဟရန္တန ကမ္မဝါစာ ကာတွာ၊
ကူတရထာဟံ သာဝန်း ဟာပေတံနာမာ။”

(ပရိဝါရအန္တကထာ၊ ကမ္မဝါရာဝဏ္ဏနာ၊ စာ - ၂၄၈)

(ရှင်းလင်းချက်)

အထက် “ကံလေးပါးတို့၏ ပျက်ပြားခြင်း” ဟူသော
ခေါင်းစဉ်၌ ကံပျက်ခြင်းငါးပါးကံပြုဆိုခဲ့ပါသည်။ ထိုကံပျက်ခြင်း

ငါးပါးတွင် တတိယပြောက် ဖြစ်သော အနုသာဝန (ကမ္မဝါစ) ကြောင့် ကံပျက်ခြင်းသည်လည်း ငါးမျိုးရုံးကြောင့် သချို့မျှကို ပြဆိုခဲ့ပါသည်။ အနုသာဝနကြောင့် ကံပျက်ခြင်းငါးမျိုးတွင် သာဝနံဟာပေတိ (ကမ္မဝါစကို ယုတ်လျှော့စေခြင်း) ဟူသော အကိုတစ်ပါး ပါဝင်ပါသည်။ ယင်းအကိုအကြောင်းကိုလည်း အထက် “ကမ္မဝါစရွတ်ဖတ်ရှုံး အရေးအကြီးဆုံးအချက်” ဟူသောခေါင်းစဉ်၌ အတန်ငယ်ရှင်းပြခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခု ကိုးကားသော အနှုကထာပါ့၌သည်လည်း အနုသာဝန ကြောင့် ကံပျက်ခြင်းနှင့် ဆိုင်ပါသည်။ ဤ အနှုကထာစကား၌ “ယထာပါ့၌ယာ” ဟူသော စကားသည် အဓိက ကိုးကားလိုဂိုင်း ဖြစ်ပါသည်။

ယင်းပါ့၌ကို အနှုကထာဆုံးရခြင်းမှာ သူတ္တန်ဆောင်မထောင် များက တ အက္ခရာနှင့် ဒ အက္ခရာကဲ့သို့ကာရိုကာရိုယ အပြောင်း အလဲရှိသော အက္ခရာများ၌ တ အက္ခရာဖြင့် ရွတ်ရမည့် အရှုံး ဒ အက္ခရာဖြင့် ရွတ်သော်လည်း မဆန့်ကျင်၊ ရွတ်ကောင်းသည် ဟု ဆုံးကြသဖြင့် ဤသို့ကာရိုကာရိုယ ပြောင်းလဲ၍ ရွတ်ခြင်းသည် အခြားနေရာများ၌ သာအပ်သည်။ ကမ္မဝါစ၌မှ ဤသို့ပြောင်းလဲမရွတ်အပ်။ ပါ့၌ ရှိသည့် အတိုင်းသာ ရွတ်ဆုံးရမည်ဟု သိစေလိုသဖြင့် ယထာပါ့၌ယာ ဟူသော စကားကို အနှုကထာ ဆရာ ဆုံးခြင်း ဖြစ်သည်။

ဤသို့ပါ့၌ဘာသာ၌ပင် ကာရိုကာရိုယ ပြောင်းလဲ၍ မရွတ် အပ် ဟုဆုံးလျှင် အခြားသော ဘာသန၏ဖြင့် ရွတ်ခြင်း၌ အဘယ် ဆုံးဖွယ်ရာ ရှိတော့အဲနည်း။ မရွတ်အပ်သည်သာတည်းဟု အဓိပ္ပာယ်သက်ရောက်သဖြင့် အထက်ပါပါ့၌ကိုးကားလိုက် ရခြင်း ဖြစ်ပါသည်။

ကမ္မဝါစာကို တိထွင်ကောင်းပါသလား

အထက် ခေါင်းစဉ်ပါ မေးခွန်းကို ဖြေဆိုရလျှင် ကမ္မဝါစာကို တိထွင်ကောင်းသည်ဟုပင် ဖြေရပါမည်။ တိထွင်ခဲ့သော သာကာ များလည်း ရှိပါသည်။

ဥပမာ မင်းကွန်းတိပိဋကဓရ(၃၇) ခန်းကမ္မဝါစာလာ တန္ထို ယ ကမ္မပါဌ် အနဲ့လောမ ဒွန်ဥပမ္မဒကမ္မဝါစာ၊ ကူးကူးကူး ပြလောကနာဒိပါဌ်အနဲ့လောမ ဒွန်ဥပသမ္မဒကမ္မဝါစာ၊ ပိမတိ ပိနောဒနိုင်ကာ အနဲ့လောမ ဒွန်ဥပသမ္မဒကမ္မဝါစာ၊ မဟံ့ဌာ ဒေဝ ရက္ခသမ္မတိကမ္မဝါစာ၊ ဂိုရိမာနန္ဒသုတေသန သမ္မတိ ကမ္မဝါစာ၊ အနန္ဒရာယိုက ပဗ္ဗာဇ္ဈိုယ ကမ္မဝါစာနှင့် လယ်တိ ဆရာတော်၏ မိုးကမ္မဝါစာ စသည်တို့ ဖြစ်ပါသည်။

ဤသို့ ကမ္မဝါစာကို တိထွင်ကောင်းသည်ဟု ဆိုသဖြင့် စည်းမရှိကမ်းမရှိ ဖိမိစိတ်ထင်ရာ တိထွင်၍ ရသည်ဟု မမှတ်ယူ သင့်ပါ။ အကြောင်းခြင်းရာတူ အမူကံစွာမျိုး၌ လာသော အလား တူ ကမ္မဝါစာကို နည်းမှုး၍ အလျော်ဖြစ်အောင်သာ တိထွင် ကောင်းပါသည်။ အထက်ပြု ပြခဲ့သော ဒွန်ဥပသမ္မဒကမ္မဝါစာ များသည် ပါဌ်တော်၌ တိုက်ရှိက်မလာရှိဘဲ သဘောနီးစပ်ရာ တန္ထိုံးယကမ္မပါဌ်၊ ကူးကူးကူးပြလောကနာဒိပါဌ်၊ ပိမတိပိ နောဒနိုင်ုင်ကာတို့ကို နည်းမှုး၍ အလျော်စိရင်ထားသော ကမ္မဝါ စာများ ဖြစ်ပါသည်။ ငှံငါးပြင် မဟံ့ဌာ ဒေဝ ရက္ခသမ္မတိကမ္မဝါ စာနှင့် ပိုရိမာနန္ဒသုတေသန သမ္မတိကမ္မဝါစာများကို နည်းမှုး၍ စိရင်ထားခြင်း ဖြစ်ပြီး အနန္ဒရာယိုက ပဗ္ဗာဇ္ဈိုယကမ္မဝါစာသည် ရူးလိုပါဌ်

တော်လာ ပုံဗ္ဗာဇ္ဈိယကမ္မဝါစာကို နည်းမှီး၍ အလျော်စီရင်ထားသော ကမ္မဝါစာ ဖြစ်ပါသည်။ သို့ရာတွင် လယ်တိ ဆရာတော်၏ မိုးကမ္မဝါစာကိုကား အလားတူမည်သည့် ကမ္မဝါစာ ကို နည်းမှီး၍ ဖြစ်ပေါ်လာသည်ဟု ကျွန်ုပ်တို့ ဖော်ပြနိုင်စွမ်း မရှိပါ။

ဥပဒေကမ္မဝါစာ မည်သလော

ဤခေါင်းစဉ် မေးခွန်းကို ဖြေနိုင်ရန် အတွက် ကမ္မဝါစာကို သရုပ်ခွဲ၍ ပြရပေလိမ့်မည်။ ဥထူးခုတံယကမ္မဝါစာနှင့် ဥထူးစတုတွေကမ္မဝါစာတို့ကို ခွဲခြမ်းစိတ်ဖြော်ကြည့်လိုက်သော ဥပါ၊ အနုသာဝနနှင့် ကမ္မနံ့ကြာန ဟူသော အပိုင်းသုံးပိုင်းကို တွေ့ရပါမည်။

ထိုတွင် “သုကာတုမေ ဘန္တော် သံယော” ဖြင့် စ၍ “ဒသ ဥထူး” တွင် ဆုံးသောစကားစုကို ဥပါပေါ်ပါသည်။ ဥပါ ဟူသည့် သံယာကို အသံပေးသော စကားဖြစ်သည်။ ယင်း ဥပါစကားကို ကမ္မဝါစာ၏ နံဒါန်း (Introduction) ဟုဆိုနိုင်ပါသည်။

“သုကာတုမေ ဘန္တော် သံယော” ဖြင့် ပင်စ၍ “သောဘ သေယျ” တွင် ဆုံးသော စကားစုကို အနုသာဝန ဟုခေါ်ပါသည်။ အနုသာဝန ဟူသည့် သံယာကို လုံရင်းကံစွဲ ကြားလျောက်သော စကား ဖြစ်သည်။ ယင်းအနုသာဝနကို ကမ္မဝါစာ၏ စာကိုယ် (Body of Kamma-wasa) ဟု ခေါ်နိုင်ပါသည်။

အမူကိစ္စအားလျော်စွာ စ၍ “စံမေတံ့ပာရယာမီ” တွင် ဆုံးသော စကားစုကို “ကမ္မနံ့ကြာန” ဟုခေါ်ပါသည်။ ယင်းကမ္မနံ့ကြာနကို ကမ္မဝါစာ၏ နံဂုံးပိုင်း (Conclusion) ဟု ခေါ်နိုင်ပါသည်။

ထိသုံးပိုင်းတွင် ပရီဝါအငွေကထာ အလုံအားဖြင့် အနှစ်သာဝန် ကိုသာ ကမ္မဝါစာ ခေါ်ပါသည်။ ဥတ်ကို ကမ္မဝါစာ ဟု မခေါ်ပါ။ အဘယ်သူ့ရိပ်ကို ထောက်၍ သံရသနလည်းဆုံးသော် ဥတ္ထိ ဒုတိယ ကံအဖွင့်၌ “ဇကာယ ဥတ္ထိယာ ဇကာယစ အနှစ်သာဝနာယ” ဟု ဥတ်နှင့် အနှစ်သာဝန်ကို ခွန်ဝါကျဖြင့် ခဲ့ခြား ဖွင့်ဆုံးထားသော သူ့ရိပ်ကို ထောက်သဖြင့်လည်းကောင်း၊ တစ်ဖန် ဥတ္ထိစတုတ္ထိ ကံအဖွင့်၌ “ဥတ္ထိဇ္ဈာတံသောစ ကမ္မဝါစာယော” ဟု အနှစ်သာဝန် နှင့် ကမ္မဝါစာကို ပရီယာယ်အဖြစ် အလဲအလှယ် ဖွင့်ဆုံးထားသော သူ့ရိပ်ကို ထောက်သဖြင့် လည်းကောင်း သံရပါသည်။ အချုပ် အားဖြင့် ကမ္မဝါစာဟူသည် အနှစ်သာဝန်ကိုသာ ခေါ်ခြင်း ဖြစ်ပါ သည်။ ကမ္မဝါစာ၏ စာကိုယ် (Body) ကိုသာ ခေါ်လိုခြင်း ဖြစ်ပါ သည်။

ကျမ်းကိုးပါ့

“ဥတ္ထိဒုတိယကမ္မဗုံနာမ ဂုဏ်နယေနေဝါယာ သမဂ္ဂသု သံယ သူ အနှစ်တံယာ ဇကာယ ဥတ္ထိဇ္ဈာတံသောစ ကမ္မဝါစာယော တံယာတံယာ အနှစ်သာဝနာယ ကတ္တဗုံးကမ္မဗုံး”

ဥတ္ထိစတုတ္ထိ ကမ္မဗုံး ဥတ္ထိဇ္ဈာတံသောစ ကမ္မဝါစာယော သာဝေ တွာဝကာတဗုံး။”

(ပရီဝါရအငွေကထာ၊ ကမ္မဝါရဝါက္ခနာ၊ စာ - J ၄၃ - J ၄၆)

ဤကမ္မဝါစာတို့၏ သဘောသဘာဝကို ပို၍ ရှင်းလင်းစွာ သိရှိ နိုင်ရန်နှင့် စည်းကမ်းကျနှင့်သော ဒီမိုကရေစီ ပိုပြင်သော အစည်းအဝေးစကား ဖြစ်ကြောင်းကို သိရှိနိုင်ရန် ကထိန်သက်နှုန်း ပေးသော ကထိန် စိုဝင်ရဒါန ကမ္မဝါစာတစ်ပုဒ်ကို ပါ၌သရပ်နှင့် အဓိပ္ပာယ်ပါ ထုတ်ပြပါမည်။

သုဏာတု မေ ဘန္ဒ္ဒာသံယော ကူးသံယော ကထိနှစ်ဝရု ဥပ္ပန့်။ ယံ့သံယော ပတ္တကလ္လာ သံယော ကထိနှစ်ဝရု တံယော ဘီက္ခာနာ ဒေသယံယော အတ္ထရုတု။ အသာ ဥတ္တာ။

ယင်းဥတ်စကား၏ အဓိပ္ပာယ်မှာ “အရှင်ဘုရားတို့၊ သံယာ တော်သည် တပည့်တော်၏ စကားကို နားဆင်တော်မူပါ။ ဤကထိန်သက်နှုန်းသည် သံယာအဖို့ ဖြစ်ပေါ်ပါပြီ။ လျှောက်ပတ်သော အခါကာလရှိခဲ့သော သံယာသည် ဤကထိန်လျာသက်နှုန်း ကို ကထိန်ခင်းခြင်းရှာ တံယာအမည် ရှိသော ရဟန်းအား ပေးရာ၏။ ဤကား သံယာအား ပဏာမ အသံပေးခြင်းတည်း။”

သုဏာတု မေ ဘန္ဒ္ဒာသံယော။ ကူးသံယော ကထိနှစ်ဝရု ဥပ္ပန့်။ သံယော ကထိနှစ်ဝရု တံယာ ဘီက္ခာနာ ဒေတံ ကထိနှစ်ဝရု အတ္ထရုတု။ ယသာယသွော ခမတံ ကထိနှစ်ဝရု တံယာ ဘီက္ခာနာ ဒေတံ ကထိနှစ်ဝရု အတ္ထရုတု။ ယသာယသွော ခမတံ ကထိနှစ်ဝရု အတ္ထရုတု။ သောတု ကျေသာ၊ ယသာ နက္ခာမတံ သောဘာသေယျာ။

ယင်းအနုသာဝန်ပါ၌၏ အဓိပ္ပာယ်မှာ “အရှင်ဘုရားတို့ သံယာတော်သည် နားဆင်တော်မူပါ။ ဤကထိန်သက်နှုန်းသည် သံယာအတွက် ဖြစ်ပေါ်ပါပြီ။ သံယာတော်သည် ဤကထိန်လျာ သက်နှုန်းကို ကထိန်ခင်းခြင်းရှာ တံယာအမည်ရှိသော ရဟန်းအား ပေး၏။ ဤသို့ ပေးခြင်းကို သဘောတူလျှင် ဆိတ်ဆိတ်နေတော်မူပါ။ သဘောမတူလျှင် မတူကြောင်း ဖွင့်ဟပြောဆိုပါဘုရား။”

ဒီနဲ့ ကူးသံယာနှင့် ကထိနှစ်ဝရု တံယာ ဘီက္ခာနာ ကထိနှစ်ဝရု အတ္ထရုတု။ ခမတံ သံယာသာ၊ တသွား တုက္ခား၊ စေမေတံ စာရယာမို့။

“သံယာသည် ဤ ကထိန်သက်နှုန်းကို ကထိန်ခင်းခြင်းကြတိသုအမည်ရှိသော ရဟန်းအား ပေးပြီးပါပြီ။ ဆိတ်ဆိတ်နေခြင်းကို ထောက်သဖြင့် သံယာက သဘောတူသည်ဟု မှတ်ယူပါသည် ဘုရား။”

မြန်မာဘာသာ၌ မလျှပ်စီတ်တူ ဟူသော ဆိုရိုးစကားသည် “ခမတံ သံယာသူ၊ တသွာတုဏ္ဍာ အဝမေတံ ဓရယာမံ” ဟူသော ဤဝိနည်းစကားကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟု ယူဆ ရပါသည်။

ဤကမ္မဝါစာ၏ အလားကို ထောက်ရှု၍ သံယာ၏ သံယာ၊ အမူကံစွဲကို ဆောင်ရွက်ခြင်းသည် လွန်စွာ ဒီမိုကရေစိကျင့်ဝတ်နှင့် ညီညွတ်ကြောင်း၊ လွန်စွာ ရိုးသားပွင့်လင်းကြောင်း၊ လွန်စွာ စည်းစနစ်ကျနှုန်သော အစည်းအဝေးစကား ဖြစ်ကြောင်းများကို ထင်ရှားစွာ သံရိုးနှင့် ပေါသည်။

အထက်ဝေါဟာရ ရှင်းလင်းချက်အခန်း၌ သံယာကံ သံယာ၊ အမူကံစွဲတို့၌ ရွတ်ဆိုရသော စကားဖြစ်သောကြောင့် ကမ္မဝါစာ မည်ကြောင်း ပြဆိုခဲ့ပါသည်။ ဤသို့ဖြစ်လျှင် ဥတ်သည်လည်း သံယာကံ သံယာ၊ အမူကံစွဲတို့၌ ရွတ်ဆိုရသော စကားဖြစ်သော ကြောင့် ကမ္မဝါစာ မည်သည်ဟု ဆိုရာဇာက်ပါသည်။ ဤ အခန်း၌ မူပရိဝါအဋ္ဌကထာကို ကိုးကား၍ ဥတ်သည် ကမ္မဝါစာ မမည်ကြောင်း ပြဆိုထားပြန်ရာ စကားနှစ်ရပ် ဆန့်ကျင်သကဲ့သို့ ဖြစ်နေပါသည်။

မဆန့်ကျင်အောင် ညိုရသော ရဟန်းလောင်းအား သံယာ၊ ကောင်သို့ သွင်းသော ဉ်သာရဏာဥတ်၊ ရဟန်းလောင်းအားဆုံးမရန်ထားသော အနုသုသန သမ္မတံ ဥတ်စသော ဥတ်စကားများ

ကို ယခုကာလ သီးခြား ရိုက်နိုပ်သော ကမ္မဝါစာစာအပ်များ၏
တွေ့ရှုနေရခြင်းကြောင့်လည်းကောင်း၊ သုသာရဏ၊ သမ္မတိ
စသော ကံများသည်လည်း သံယူကံများပင် ဖြစ်သောကြောင့်
လည်းကောင်း ပထမအဆုံးကို များသည်ဟု မဆိုသာပါ။ အရပ်
စကားအနေဖြင့် မှန်သည်ဟုပင် ဆုံးနိုင်ပါသည်။

ဒုတိယအဆုံးများမူ ပရတ်အနှုကထာက ဖွင့်ဆုံးထားချက်ဖြစ်
သဖြင့် စာစကားအနေဖြင့် ပို၍မှန်ကန်သည်ဟု ဆုံးရမည် ဖြစ်ပါ
သည်။ ထပ်ဆင့်ရှင်းရသော ဥတ်သည် ကမ္မဝါစာ၏ နိဒါန်း
သဘောမျိုးသာ ဖြစ်၍ အနှုကထာဆရာက ကမ္မဝါစာ၏
စာကိုယ်ဖြစ်သော အနုသာဝန်ကိုသာ ကမ္မဝါစာဟု ဆုံးလုံခြင်း
ဖြစ်ပါသည်။

ကမ္မဝါစာ၏ ကျေးဇူးနှင့် အာနိသင်

ကမ္မဝါစာနှင့် ပတ်သက်၍ အရေးကြီးသော အချက်များကို
ငံမြို့အောင် အကျဉ်းအားဖြင့် တင်ပြပြီးစီးပြီဖြစ်၍ ယခုအခါ
ကမ္မဝါစာ၏ ကျေးဇူးအာနိသင်ကြီးမှားမူကို တင်ပြလိုပါသည်။

“ဝိနယော်တော့ သာသနဲ့ ဦးတဲ့” “ဝိနယောနာမ သာသန
သဲ အာယု” ဟူသော အနှုကထာ ပရိဘာသာနှင့် အညီ ဝိနည်း
တည်မှသာသနာတည်ပါသည်။ထိုကြောင့်ဝိနယ်သည်သာသန၏
အသက် ဖြစ်ပါသည်။ ကျော်ပိတုက ထပ်ဆင့်၍ ဆုံးချင်သည့်များ
“ကမ္မဝါစာသည် ဝိနည်း၏ နှလုံးသည်းပွဲ” ဟူ၍ပင် ဖြစ်ပါ
သည်။ ရှင်းပါဦးအဲ့။

ဤကမ္မဝါစာဖြင့် ဥပသမ္မာကံကို ပြုပါမှ သာသနာပရသေ့
ယောက်တပသံတို့ထက် သာလွန်မြင်မြတ်သော ရဟန်း

အဖြစ်ကို ရနိုင်ပေသည်။ ရဟန်းတော်များ ရှုပါမှ အမြတ်ဆုံး ရတနာသုံးပါးတွင် သံယာရတနာကို ရရှိဆည်းကပ်နိုင်ပေမည်။ သံယာရတနာကို ဆည်းကပ်နိုင်မှ မျက်မျှောက်တမလွန် နှစ်တန် သော အကျိုးထူးများကို ပေးစွမ်းနိုင်သော တရားဒေသနာများကို ကြားနာသံရှိပေမည်။ တရားမှုန်ကို ကြားနာသံရှိမှသာလျှင် အကျင့်မှုန် ကို ကျင့်ဆောင်နိုင်ကြပေမည်။ အကျင့်မှုန်ကို ကျင့်ကြဲ့ အားထုတ်နိုင်မှသာလျှင် လောက သံသရာနှစ်ဖြာသော အကျိုး တရားများကို ရရှိခံစား နိုင်ကြပေမည် ဖြစ်ပေသည်။ ထိုကြောင့် ကမ္မဝါစာသည် ဝိနည်း၏ နှလုံးသည်းပွဲတ် သဖွယ် ဖြစ်ပါသည်။ ဤသို့လျှင် ကမ္မဝါစာသည် ပစ္စက္ခအကျိုး၊ တမလွန်အကျိုးနှင့် တမလွန်ကင်းသော အမြတ်ဆုံး သန္တံသူခ အမတဓတတ် တိုင်အောင်သော အကျိုးတရားများကို ပေးစွမ်း နိုင်သဖြင့် ကမ္မဝါစာ၏ ကျေးဇူးတရားသည် အတိုင်းမသိ ကြီးမားလှသည်ဟု ဆုံးရမည် ဖြစ်ပါသတည်း။

ကမ္မဝါစာ၏ အကြောင်းအရာပိုင်းကို ပြည့်စုံအောင် ရေးသားမည်ဆုံးလျှင် ကျမ်းကြီး တစ်စောင်တစ်ပွဲ ဖြစ်အောင် ရေးသားမှသာလျှင် ပြည့်စုံနိုင်ပေလိမ့်မည်။ ကမ္မဝါစာသည် ပိဋကတ်ဝိနည်းတရားနှင့် ဆိုင်သဖြင့် လွန်စွာလေးနက် ကျယ်ဝန်း လှပါသည်။ သိမ်မွှေးလှပါသည်။ ဤကျမ်းကျေးသွေ့ကား ဝိနည်း ကျမ်းစာနှင့် မရင်းနှီးသော လူပုဂ္ဂိုလ်များ အနည်းငယ်ရှုပ်စားမံရှု မျက်းသာ ရည်ရွယ်၍ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ ထိုကြောင့် ကမ္မဝါစာ၏ အကြောင်းအရာပိုင်းသုံးမဟုတ် အကြောင်းအရာ ပိုင်း ကမ္မဝါအခန်းကို ဤမျှဖြင့် ကျေနပ်ကြစေချင်ပါသည်။

J ။ ရပ်ဝတ္ထုပိုင်းကမ္မဝါ

ကမ္မဝါသည် အကြောင်းအရာအားဖြင့် ကမ္မဝါအမျိုးမျိုး
ရှိသကဲ့သို့ ပြုလုပ်သော ရပ်ဝတ္ထု ပစ္စည်းအားဖြင့်လည်း ကမ္မဝါ
အမျိုးအစားကွဲပြားမှုများ ရှိပါသည်။

ရပ်ဝတ္ထုအားဖြင့် ကွဲပြားသော ကမ္မဝါအမျိုးအစားများမှာ -
၁။ ပေါကမ္မဝါ

J ။ ပေသရိုးကိုင် ကမ္မဝါ

၃။ ဝတ်လဲကမ္မဝါ

၄။ ကြေးကမ္မဝါ

၅။ ဆင်စွယ်ကမ္မဝါ

၆။ သတ္တုကမ္မဝါ

ဟူ၍ ပြောက်မျိုးခန့် ရှိသည်။

ပေ ကမ္မဝါဆိုသည်မှာ ပေရွက်ပေါ်၍ ကည့်ဖြင့် ရေးထား
သော ကမ္မဝါ ဖြစ်သည်။ စာလုံးမှာ ယခုခေတ်အများရေးသား
နေကြသော စာလုံးအစိုင်းပင် ဖြစ်သည်။ ဗြိုက် သုံးလက်မခွဲခန့်
ရှိသော ပေရွက်ပေါ်တွင် စာလုံးခန့်ခန့်ကြံးကြံးဖြင့် ရေးလေ့ရှိ
ပေသည်။

ပေသရိုးကိုင် ကမ္မဝါဆိုသည်မှာ ပေရွက်ကို သရိုးကိုင်၍
ယင်းသရိုးအပေါ်မှ သစ်စေးဖြင့် ရေးသော ကမ္မဝါ ဖြစ်သည်။
စာလုံးမှာ မန်ကျည်းစေ စာလုံးကိုသာ အရေးများပါသည်။
ဤသရိုးကိုင်သော ပေရွက်မှုသည်း ဗြိုက်သုံးလက်မခွဲခန့်
ရှိသော ပေရွက်အကြံးစားများကို ပြုလုပ်လေ့ ရှိပါသည်။

ဝတ်လဲကမ္မဝါ ဆိုသည်မှာ အထဲမှ အဝတ်စကို ခံ၍ ယင်း
အပေါ်မှ သရိုးကိုင်ပြီးလျှင် သစ်စေးဖြင့်ပင်ရေးသော ကမ္မဝါ
ဖြစ်သည်။ စာလုံးမှာ စာလုံးအဂိုင်းရော မန်ကျည်းစွဲစာလုံးပါ
နှစ်မျိုးရေးလေ့ရှိသည်။ ဖြက်ငါးလက်မမှ ခြောက်လက်မအထိ
ရှိတတ်သည်။

ကြေးကမ္မဝါဆိုသည်မှာ အထဲမှ ကြေးဟူးခံ၍ ယင်းကြေးဟူး
ပေါ်မှ သရိုးကိုင်ပြီးလျှင် သစ်စေးဖြင့်ပင်ရေးသော ကမ္မဝါ ဖြစ်
သည်။ စာလုံးမှာ မန်ကျည်းစွဲစာလုံးကိုသာ ရေးသားလေ့ ရှိ
သည်။ ကြေးကမ္မဝါ၏ ဖြက်မှာ လေးလက်မခွဲခန့် ရှိတတ်သည်။

ဆင်စွယ်ကမ္မဝါဆိုသည်မှာ ဆင်စွယ်ကိုပါးလွှာသော အချပ်
ကလေးများရအောင်လွှာ၍ ယင်းဆင်စွယ်လွှာပေါ်တွင် သရိုး
မကိုင်တော့ဘဲ သစ်စေးဖြင့်ရေးသော ကမ္မဝါ ဖြစ်သည်။ စာလုံး
မှာ မန်ကျည်းစွဲစာလုံးကိုသာ ရေးသားလေ့ရှိသည်။ ဆင်စွယ်
ကမ္မဝါသည် ဖြက်သုံးလက်မခွဲခန့် ရှိတတ်သည်။

သဗ္ဗာကမ္မဝါဆိုသည်မှာ အလူမိန့်ယံ ဒန်သဗ္ဗာဟူးကို သရိုး
ကိုင်ပြီးလျှင် ယင်းအပေါ်မှ သစ်စေးဖြင့် ပင် ရေးသော ကမ္မဝါမျိုး
ဖြစ်သည်။ စာလုံးမှာ အဂိုင်းရော လေးထောင့်ပါ နှစ်မျိုးလုံး
ရေးပါသည်။ အရွယ်အစားမှာ ကြေးကမ္မဝါ အရွယ်အစားပင်
ဖြစ်သည်။ ဤသဗ္ဗာကမ္မဝါပေါ်သည်မှာ ငါးနှစ်ခန့်မျှသာ ရှိသေး
သည်။ ယခုခေတ်တွင်မူပုံနှင့်ကမ္မဝါဟူ့၌ စဣ္ဗာကမ္မဝါများလည်း
ရှိနေကြပါသည်။ သုံးရာတွင် ယင်းပုံနှင့်ကမ္မဝါတို့မှာ ရှေးမြန်မာ
တို့၏ ဂုဏ်ယူမြတ်နဲ့ဖွယ်ရာ ယဉ်ကျေးမှုအမွှေအနှစ်ဟု မဆို
နိုင်သဖြင့် ဤရှုပ်ဝ္မာကမ္မဝါ စာရင်း၌ မထည့်သွင်းလိုက်
တော့ပါ။

ငှုံးကမ္မဝါတို့၏ အရွယ်အစားများ အနည်းဆုံး အများကွာခြား မူရိကြသော်လည်း ယော်ယျအားဖြင့် ယခုတွေ့နေရသော ပုဂ္ဂိုက် အရွယ်အစားမျိုး ဖြစ်သည်။ ပျမ်းမျှအားဖြင့် အလျား ၂၀လက်မ၊ ပြိုက်ငါးလက်မခန့်၊ ရှုတတ်ကြပေသည်။ ဤကမ္မဝါ များတွင် သရိုးကိုင်သော ကမ္မဝါဟူသမျှဖြေ စာမရေးမီ အပေါ်မှ ဆေးအန်းဖြင့် ကန့်တပန်းများ အပြောက်အမွမ်းများ ရေးခြယ် ရွှေချုပြီးမှ စာရေးလေ့ရှိသည်။

အချို့သော သရိုးကိုင် ကမ္မဝါများကိုမူ ရွှေမချာဘဲ ငွေမင်ဖြင့် သုတ်လိမ်းပြီး စာရေးတတ်ကြသည်။ နောက်တစ်နည်းများ ရွှေကို မျက်ပါးခတ်သကဲ့သို့ ငွေကို မျက်ပါးခတ်ပြီး ယင်းငွေမျက်ပါးချကာ စာရေးသည်လည်း ရှိသည်။ ဤ သရိုးကိုင် ကမ္မဝါများတွင် ပေ သရိုးကိုင် ကမ္မဝါသည် ကိုင်တွယ်ရာဖြေ အပေါ့ဆုံး ဖြစ်၍ ကြေးကမ္မဝါသည် အလေးဆုံး ဖြစ်ပါသည်။

ဝတ်လဲကမ္မဝါပြုလုပ်ပုံ

အထက်ဖြူ ပြခဲ့သော ရပ်ဝတ္ထုအားဖြင့် ကွဲပြားသည့် ကမ္မဝါ ပြောက်မျိုးတွင် ပေ ကမ္မဝါ၊ ပေသရိုးကိုင် ကမ္မဝါ၊ ကြေးကမ္မဝါ နှင့် ဆင်စွယ်ကမ္မဝါ ဟူသော ကမ္မဝါလေးမျိုး လုပ်ကိုင်မူမှာ ယခု အခါ မရှိတော့သလောက လွန်စွာနည်းပါးသွားပေပြီ။ ယခု ခေတ် အများဆုံး ပြုလုပ်နေကြသော ကမ္မဝါမှာ ဝတ်လဲ ကမ္မဝါ သာ ဖြစ်သည်။ ဝတ်လဲကမ္မဝါမှာ ကြေးကမ္မဝါ၊ ဆင်စွယ် ကမ္မဝါ တို့နှင့် စာလျှင် ငွေကုန်ကြေးကျ မများလှသဖြင့် အများဝယ်ယူ လူအိန်းနိုင်သော အဆင့်တွင် ရှိခြင်းနှင့် စာညွင်းစာလုံး မန်ကျည်း စွေ့စာလုံးနှစ်မျိုးကို ရေးနိုင်ခြင်းတို့ကြောင့် ယခုထက်တိုင် ဝတ်လဲ ကမ္မဝါကို တွင်ကျယ်စွာ လုပ်ကိုင်နေရဆဲ ဖြစ်သည်။

ထံကြောင့် ယခုခေတ် တွင်ကျယ်နေသော ဝတ်လဲကမ္မဝါပြုလှပ်
ပုံ အဆင့်ဆင့်ကို တင်ပြပါမည်။

ဝတ်လဲကမ္မဝါဟူသည် အဝတ်စကို အထဲမှုခံ၍ အပေါ်မှ
သရီးကြံကာ ပြုလှပ်သော ကမ္မဝါ ဖြစ်သည်။ ရှေးမြန်မာရှင်
များခေတ်က ဘုရင်များကိုယ်တိုင် မိမိတို့ ဝတ်လဲတော် အထည်
များကို ကမ္မဝါပြုလှပ်၍ လူဒါန်းလေ့ ရှိကြပါသည်။ မန္တလေးမြို့မှ
ကမ္မဝါထောင် ဆရာ ဦးတင်မောင်၏ အဘိုးအဘွားများ
ဖြစ်သော ဦးအန်းဖူး ဒေါ်ဆင့်တို့သည် သိပေါ်ဘုရင်လက်ထက်က
မန္တလေးနှင့်တော်တွင် သို့ သွား၍ ဘုရင့်ဝတ်လဲတော်များကို
ကမ္မဝါလှပ်ပေးရကြောင်း သိရပါသည်။ ထိုသို့ ဘုရင့်ဝတ်လဲတော်
များဖြင့် ပြုလှပ်သော ကမ္မဝါကို “ဝတ်လဲတော် ကမ္မဝါ” ဟူ၍
ခေါ်ကြပါသည်။ သာမန် ဆင်းရဲသား ကျွန်ုတ်မျိုးများက
ပြုလှပ် လူဒါန်းသော အဝတ်ကမ္မဝါကိုမူ ‘တော်’ စစ်လုံးဖြတ်၍
ဝတ်လဲကမ္မဝါဟူသာ ခေါ်ကြပါသည်။

ယင်းဝတ်လဲ ကမ္မဝါ ပြုလှပ်ပုံမှာ အောက်ပါအတိုင်း
ဖြစ်သည်။ ရှေးဦးစွာ ကမ္မဝါ ပြုလှပ်မည့် အဝတ်စကို ဝတ်လဲ
ကမ္မဝါ လှပ်ရန် သီးသန့် ပြုလှပ်ထားသော ကားဘောင်တွင်
ကြက်ရပါသည်။ ကားဘောင်၏ အရွယ်အစားမှာ မိမိပြုလှပ်လို့
သော ကမ္မဝါ အရွယ်အစားထက် အလျားအနဲ့ အနည်းငယ်
ကြံးထား ရပါသည်။ ကမ္မဝါ၏ အရွယ်အစားများမှာ -

အလျား ၂၀ လက်မမှ ၂၄ လက်မ အထိနှင့် အနဲ့လေ့
လက်မမှ ခြောက်လက်မခန့် အထိ အမျိုးမျိုး ရိုတတ်ပါသည်။

ယင်းသို့ အဝတ်စဖြင့် ကားဘောင်ကြက်ပြီးသော အခါ
ကားဘောင်ပေါ်တွင် သရီးတင်၍ လက်ဖြင့် အထူးအပါးညီအောင်

မံရပါသည်။ ဤသို့သရီးနှစ်ကြိမ်တင်ရပါသည်။ ဤသရီးသည်လည်းသရီးအပျော့စားဖြစ်ရပါသည်။ သရီးအပျော့စားရရန်သစ်စေးတစ်ပိဿာကို စပါးခွဲဖွဲ့ပြာ ၂၅၌ သားနှင့် ရောစပ်ရပါသည်။

ဤနေရာ၌ သရီး၏အဓိပ္ပာယ်ကို ရှင်းဖို့လိုမည်ထင်ပါသည်။ သရီးကို အများအားဖြင့် သားရုံးဟု စာလုံးပေါင်း၍ သားကောင်တို့၏ အရုံးဟု ယူကာ ယင်းသားရုံးလူရုံးတို့၏ပြာကို သားရုံးပြာဟု ယူမှတ်သုံးစွဲနေကြသည်ကို တွေ့ရပါသည်။

မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ ၄ တွင် “သရီး - သစ်စေးနှင့် လွှာစာမူနှုန်းနှု”၊ မီးသွေးမူနှုန်းနှု၊ ပြာ စသည်ကို ရောစပ်ပြုလုပ်ထားသောအရာ။” ဟု ဖွင့်ဆိုထားပါသည်။

တစ်ဖန် မြန်မာစာအဖွဲ့က ထုတ်ဝေသော MYANMAR ENGLISH DICTIONARY တွင်လည်းသရီး / Thajou:/ n mixture of wood - oil, saw dust, powdered charcoal and fine ash used in the making of lacquer ware and gilded glass mosaic. ဟု ဖွင့်ဆိုထားပါသည်။ သို့ကြဲ့လွှဲနေရာတွင် သတ်ပုံရော အဓိပ္ပာယ်ပါယင်း အဘိဓာန်များ အတိုင်းသာ အမှန်ဟု မှတ်ယူသင့်ပါသည်။

ဝတ်လဲကမ္မဝါ ပြုလုပ်ပုံကို ဆက်ပါမည်။ ဤသို့ အဝတ်ကားသောင်ပေါ်တွင် သရီးနှစ်ကြိမ်တင်ပြီးလျှင် တစ်ဆက်တည်း စပါးခွဲဖွဲ့ပြာထပ်တင်ရသည်။ ၁၅ ရက်ခန့်ကြာမှ သရီးအံပ်သည်။ သရီးအံပ်မှ လုံရာအရွယ်အစားရအောင် ဖြတ်ယူရသည်။

ဖြတ်ပြီးလျှင် ဒုတိယအကြိမ်သစ်စေးထပ်ရသည်၊ သစ်စေးထပ်ဆိုသည်မှာ သစ်စေးသုတေသန်းပင်ဖြစ်သည်။ သစ်စေးထပ်ပြီး တစ်ဆက်တည်းပြာတင်ရပြန်သည်။ ပြာတင်သည်ဆိုသည် မှာ ပြာဖြူးခြင်းပင် ဖြစ်သည်။ ပြာတင်ပြီးလျှင် နေရှိပုံစံမှ ၈၈

သလပ်ခံ၍ ပြောက်အောင်ထားရသည်။ ၁၅ ရက်ခန့် ကြာမှ
သစ်စေးအံပ်သည်။ သစ်စေးအံပ်မှ ကျောက်စားရသည်။
ကျောက်တိုက်သည် ကျောက်ရှုပ်သည် ဟူလည်းခေါ်သည်။
ကျောက်စားပြီး ကမ္မဝါချုပ်များကို ညီညာစွာ ထပ်ပြီးလျှင်
လေးလံသော ကျောက်တုံးဖြင့် ခုနစ်ရက်ခန့် ဖိထားရသည်။
ငှုံးကို ကျောက်ဖိသည်ဟု ခေါ်သည်။

တတိယအကြိမ့်ခြားလည်း အလားတူ သစ်စေးထပ်၊ ပြာတင်၊
ကျောက်စား၊ နေလှန်း၊ ကျောက်ဖိခြင်းတို့ကို အစဉ်အတိုင်း
လုပ်ရသည်။

စတုတ္ထအကြိမ့်ခြားသစ်စေးထပ်၊ ပြာတင်၊ ကျောက်စားပြီး
သုံးရက်ခန့် တိုက်သွင်းရသည်။ တိုက်သွင်းဆိုသည်မှာ မြေထဲတွင်
ပြောက်ပေပတ်လည်ခန့် လေးထောင့်ကျင်းကို ပြောက်ပေခန့်
အနက်တူးပြီး လူဝင်ပေါက်ကို ချုန်ကာ နံရံလေးဘက်ကို အုတစ်
၅၅ သရွတ်မံထားသော မြေတိုက်ထဲသို့ သွင်းထားခြင်းကို ဆိုလို
သည်။ ယင်းမြေတိုက်ထဲတွင် တန်းများ၊ စင်များ၊ အဆင့်ဆင့် ခံပြီး
မှ ကမ္မဝါချုပ်များ တင်ရသည်။ တိုက်သွင်းပြီးလျှင် အပေါ်မှ အဖုံး
ရှင်နှင့် လူဝင်ပေါက်ကို ပိတ်ကာ လေလုံအောင် ထားရသည်။
ယင်းသို့ တိုက်သွင်းခြင်းမှာ သစ်စေးအံပ်ရန်နှင့် အရောင်
တောက်စွေရန် ဖြစ်သည်။

ငှုံးနောက် ကမ္မဝါပြားများကို တိုက်မှ ဖော်၍ သစ်စေးထပ်၊
ပြာတင်၊ ကျောက်စား၊ နေလှန်း၊ ကျောက်ဖိခြင်းတို့ကို ထပ်မံ
လုပ်ရပြန်သည်။ ဤကား ပဋိမအကြိမ်တည်း။

ဆင့်မအကြိမ့်ခြားသစ်စေးထပ်ပြီး ပြာမတင်တော့ဘဲ တိုက်
သွင်းရသည်။ သုံးရက်ခန့်ကြာမှ တိုက်ဖော်၍ နေလှန်းကာ ဖွဲ့နဲ့

တေးရသည်။ ဖွဲ့နာစားသည်ကို ဖွဲ့ချေသည်ဟု ခေါ်သည်။ ယခု ကာလုံး ဖွဲ့နာအစား ကော်ပတ်အနှဖြင့်လည်း စားကြသည်။ ဖွဲ့ချေပြီး ကျောက်ဖို့ပြန်သည်။

နောက်ဆုံး သတ္တဗမအဆင့်တွင် ရွှေရည်ခံ သစ်စော်အကောင်းစား ၁၀ ကျပ်သားကို ဟသာ်ပဒါး သုံးကျပ်သား အချို့ ဖြင့် ရောစပ်ပြီး သုတ်ရသည်။ ယင်းကို ပေနိသုတ်သည်ဟု ခေါ်သည်။ ဤသုံးဟသာ်ပဒါးဖြင့် ပေနိသုတ်ထားသဖြင့်သာ ယခု ကာလ အကိုင်များသော ကမ္မဝါများ၏ ရွှေရောင် မို့နှင့်သွားသော အခါ အောက်ခံ အနီးရောင်များ ပေါ်လာခြင်း ဖြစ်သည်။

ထိနောက်ငါးရက်ခန့် တိုက်သွင်းရသည်။ တိုက်မှ ဖော်လျှင် နှစ်ရက်ခန့် နေလှန်းပြီး အမြဲတမ်း ကျောက်ဖို့ထားရသည်။ ရေးလုံသောအခါမှ ယူ၍ ရေးရုံသာ ရှုံတော့သည်။ ဤ သတ္တဗမအဆင့်ပြီးဆုံးမှသာ ကမ္မဝါစာရေးရန် အချေထည်လုပ်ငန်းပြီးစီးတော့သည်။

အလားတူ သရိုးကိုင်ရသော ပေသရိုးကိုင်ကမ္မဝါ၊ ကြေးကမ္မဝါ၊ သတ္တဗမမ္မဝါတို့ကို ပြုလုပ်ရှုံးလည်း ဤ ဝတ်လဲ ကမ္မဝါ လုပ်သကဲ့သုံး ဖော်ပြပါ အဆင့် ခုနစ်ဆင့်ကို ပြုလုပ်ရမြဲ ဖြစ်သည်။

ဤသရိုးကိုင် ကမ္မဝါများ ပြုလုပ်ရှုံးကမ္မဝါထောင် ဆရာတစ်ဦးနှင့်တစ်ဦး လုပ်ကိုင်ပုံနည်းစနစ်ချင်း အနည်းငယ်ကွဲပြား မူများ ရှုံးတတ်ကြပါသည်။ ယခု ပြုဆုံးခဲ့သော လုပ်ကိုင်ပုံစနစ်မှာ ယေဘုယျ အများညီသော နည်းစနစ်သာ ဖြစ်ပါသည်။

အထက်၌ သရိုးကို စပါးခွဲဖွဲ့ပြာဖြင့်သာ ယခုခေတ် လုပ်ကြ ကြောင်း ဆိုခဲ့သော်လည်း အပ်သော ပုဂ္ဂိုလ်များ ရှုံးလျှင် လူအရိုး ကိုပြာချုထားသော အရိုးပြာဖြင့်လည်း လုပ်ကြပါသေးသည်။

ထိအကြောင်းကို ဈွေတိဂုံစေတီတော် ပိဋကတ်တိက်ရှုံး
အောက်ပါ ဝတ်လဲကမ္မဝါတစ်ဆူ၏ ကျမ်းဖုံးပါ စကားဖြင့် သိရ
ပါသည်။

“သဏ္ဌာန် ၁၂၁၇ ခုနှစ် ဝါခေါင်လဆုတ် ၈ ရက်နေ့တွင်
ဘုန်းတော်ကြီး အရုံးပြာကို သားရုံးပြုလုပ်၍ သထုံးမြို့အပိုင်
သံပုဂ္ဂပင် ဆံပ်ရွာနေ ကျောင်းဒါယကာ ဦးဘုံးဦး ဒေါ်နှင့်
သားသမီးတစ်စုတို့ လူဒါန်းကို ကွယ်သော ဥ ခန်းကမ္မဝါစာ”

အားသော ကမ္မဝါများ၏လည်း ဘုန်းတော်ကြီးအရုံးပြာကို
သာမက ဘုန်းကြီးဘ ဘုန်းကြီးမယ်တော်နှင့် မိဘ ဘုံးဘွားတို့၏
အရုံးပြာဖြင့် ပြုလုပ်သော အကြောင်းများကို တွေ့ရှုရသဖြင့် မိမိ
တို့ လေးစားမြတ်နိုးသော ပုဂ္ဂိုလ်များ၏ အရုံးပြာဖြင့် ကမ္မဝါ
ပြုလုပ်လေ့ရှုကြောင်း သိနိုင်ပါသည်။

အရုံးပြာဆုံးရှုံး၏လည်း ပြာစစ်စစ်မဟုတ်။ အလောင်းကို
မိုးသင့်ဗုံးဟုတွင် ကောက်ထားသော မိုးကြွင်းအရုံးများကို
အုန်းရည်ဖြင့် စိမ်ပြီးဆေးကြောကာ ထောင်းထားသော အရုံးမူနှုန်း
များသာ ဖြစ်သည်။

ယင်းအရုံးပြာ အရုံးမူနှုန်းဖြင့် ကမ္မဝါလုပ်သည်ဆုံးသည်မှာ
ယင်းတို့ကို သစ်စေးဖြင့် နယ်၍ သရုံးလုပ်ခြင်း မဟုတ်ပေါ်။
လုပ်နေကြ စပါးခွံဖွဲ့ပြာဖြင့် လုပ်သော သရုံးပေါ်တွင် အရုံးပြာ
အရုံးမူနှုန်းပါသည် ဆုံးရှုံး ဖြူးပေးခြင်းများသာ ဖြစ်ပေသည်။
အရုံးပြာ ဖြူးခြင်းကိုလည်း လက်ဖြင့် ဖြူးခြင်းမဟုတ်ပါ။
ကြေးဆန်းခါ အစိပ်ကလေးထဲကို အရုံးမူနှုန်း အရုံးပြာကို ထည့်၍
အပေါ်မှ လုပ်ခါချေပေးခြင်း ဖြစ်သည်။

၃။ အရေးအသားပိုင်းကမ္မဝါ

ကမ္မဝါစာများ၏ စာရေးသားရာတွင် အကွဲရာစလုံးပုံစံနှစ်မျိုးကိုသာ အသုံးပြုလေ့ရှိပါသည်။ စလုံးနှစ်မျိုးမှာ စည်းစလုံးနှင့် မန်ကျည်းစေစလုံးတို့ဖြစ်ပါသည်။

ထိနှစ်မျိုးတွင် စည်းစလုံးဆိုသည်မှာ ယခုခေတ်အများရေးသားနောက်သော စလုံးစိုင်းမျိုးပင် ဖြစ်ပါသည်။ မန်ကျည်းစေစလုံးဆိုသည်မှာ မန်ကျည်းစေနှင့် ပုံသဏ္ဌာန်တူသော စလုံးဖြစ်ပါသည်။

မန်ကျည်းစေသည် လေးထောင့်ဆန်သည်။ သို့ရာတွင် လေးထောင့်စပ်စပ်လည်းမဟုတ်။ အလျားအနဲ့ မတိမ်းမယိမ်းရှိသော စတုဂံကွက်တွင် ထောင့်စွန်းလေးခုကို အနည်းငယ်ဖြေထားသော ပုံစံဖြစ်ပါသည်။ အရွယ်အစားမှာ လက်သန်း၏ လက်သည်းခွဲ့နီးပါးရှိသည်။ အရောင်မှာညိုမှောင်သောအရောင်ရှိသည်။ ထိုမန်ကျည်းစေနှင့် ပုံသဏ္ဌာန် အရွယ်အစားနှင့် အရောင်ပါတူညီသောကြောင့် မန်ကျည်းစေစလုံး မန်ကျည်းစေအကွဲရာဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထိုမန်ကျည်းစေအကွဲရာစလုံးဖြင့် ရေးသောကမ္မဝါစကို မန်ကျည်းစေ ကမ္မဝါဟု ခေါ်ကြပါသည်။

မန်ကျည်းစေကမ္မဝါသမိုင်းအစ

ဤမန်ကျည်းစေအကွဲရာစလုံးဖြင့်ရေးသော မန်ကျည်းစေ ကမ္မဝါကို မည်သည့်ခေတ်ကာလက မည်သည့်အကြောင်းဖြင့် စတင်တိထွင်ခဲ့ကြပါသနည်း။ ဤကား မိမိသိလိုသဖြင့်

မိမိဘသမေးခွန်းထဲတဲ့ကြည့်မိခြင်း ဖြစ်ပါသည်။ ဤမေးခွန်း၏အဖြေကို သိနိုင်ရန်အတွက် အကြားအမြင်များသော ထောက်ကြီးဝါကြီးရဟန်းသံယာတော်များနှင့် သက်ကြီးလူပုဂ္ဂိုလ်များကို ချဉ်းကပ်မေးမြန်း လျှောက်ထားကြည့်မိပါသည်။ ထိုသို့မေးမြန်းစုံစမ်းရာတွင် ဖြစ်ဆုံးသောပုဂ္ဂိုလ်အားလုံးက အင်းဝ ခေတ် ရှုမ်းမင်းသံဟန်ဘွားလက်ထက် စတင်ခဲ့သည်ဟု အစဉ် အလာကြားနာခဲ့ပူးကြောင်း တည်းတည့်တွေ့ရပါသည်။

ထုံးအဖြေသဲလွန်စဖြင့် ရာဇ်ဝင်ကြီးများကို ရှာဖွေကြည့်ပြန်ရာ မှုန်နှုန်းမဟာရာဇ်ဝင်တော်ကြီး ဒုတိယအုပ်၌ “အင်းဝဘရင်သံဟန်ဘွားသည်။”ပါ။ အရိယာသံယာတို့ကိုသတ်ပြီးလျှင် ကျောင်းတွင်ရှုံးသော စာပေတို့ကိုယူ၍ မီးတိုက်လေ၏။ အရိယာသံယာတို့ကိုသတ်လေသော သက္ကရာဇ်ကား (၉၀၁) ရတွင် တည်း”ဟုသာတွေ့ရ၏။ မန်ကျည်းစောမ္မဝါ တိထွင်သောအကြောင်းမပါရှိပေ။ ဦးကုလားမဟာရာဇ်ဝင်ကြီးနှင့် တွင်းသင်းမြန်မာရာဇ်ဝင်သစ်တို့၌ လည်း အလားတူသံယာတော်များကို သတ်ကြောင်းသာဆုံးသည်။ မန်ကျည်းစောမ္မဝါတိထွင်ကြောင်းအရိပ်အမြှက်မျှ မတွေ့ရပါ။


တောင်ပလူလယ်ပြင့်၌ သံယာတော်များကို သံဟန်ဘွားသတ်သော သက္ကရာဇ်ကား ဦးကုလားမဟာရာဇ်ဝင် ကြီးနှင့် မှုန်နှုန်းမဟာရာဇ်ဝင်တော်ကြီးတို့က (၉၀၁) ရဟန် ကျော်တည်းဆုံးကြော်၏။ တွင်းသင်းမြန်မာရာဇ်ဝင်သစ်ပထမအုပ်စာမျက်နှာ ငါးသို့၌ သက္ကရာဇ် (၈၉၇) ရဟန် ဇက္ကာရ ကောသသွေးကျော်များကို ကိုးကားရှုံးဆုံး၏။ ဇက္ကာရ ရကောသသွေးကျော်များ၌ ယင်းသံသတ်သောနှစ်ကို သာသနာနှစ်

(၂၀၇၉) ဟု ပြဆိုထားရာ ယင်းကဏ္ဍးတွင် “ ဒွေအင့်နှင့် ကေဇကာ ” နှစ်က (၈၉၇) ရသဖြင့် တွင်းသင်းအဆိုနှင့် ညီသည်ကို တွေ့ရ၏။

ဤသို့ရာ၆၀၅၌ကြီးများတွင် မန်ကျည်းစောမ္မဝါအကြောင်း မတွေ့ရှုခြင်း ဆက်လက်ရှာဖွေပြန်ရာ ဆရာတော်အရှင်လက္ခဏရေးသားပြိုစော “ ကျိုးကြစ် ဆံတော် ရှင်စေတီသမိုင်းသစ် ” စာအုပ်စာမျက်နှာ ၁၇၅-၁၇၆ တွင် မမျှော်လင့်ပဲ အောက်ပါအတိုင်း တွေ့ရှုရပါသည်။

“ အင်းဝမြို့ ရွှေနှစ်းကြော့ရှင် နရပတ်မင်းလက်ထက် ကောဇာနှစ် (၈၈၈) ခုံ့ ရှမ်းမိုးညှင်းစလုံနှင့် သားသို့ဟန်ဘွား တို့ အင်းဝကို တိုက်ခိုက်သိမ်းယူပြီး ရွှေနှစ်းကြော့ရှင်၏ တူတော် မင်းကြီးရန်နောင်၏ အကူအညီဖြင့် အုပ်ချုပ်၏။ သို့ဟန်ဘွား နှင့် နောက်ပါရှမ်းတို့သည် ဘုရားစေတီများကို ဖျက်ဆီးပြီး ဌာပနာကို ဖောက်ယူကြ၏။ ပိဋကတ်ကျမ်းစာများကို မီးတိုက် ဖျက်ဆီးကြ၏။ ထိုအခါ ရဟန်းတို့သည် ပိဋကတ်တော်များကို လျှို့ဝှက်စွာသိမ်းဆည်းထားကြ၏။ ရဟန်း၏မူလအစသည် ကမ္မဝါစာဖြစ်သောကြောင့် ပိဋကတ်တော်အားလုံး မီးတိုက်ပစ် စေကာမူ ကမ္မဝါစာကျုန်လျှင် ရဟန်းပြနိုင်သေးသည်။ ရဟန်း ပြနိုင်လျှင် သာသနာမကွယ်နိုင်ဟု သံယာတော်တို့ တိုင်ပင် ညီညွတ်ရှု လျှို့ဝှက်သော အကွဲရာအမှတ်အသားဖြင့် မန်ကျည်း စောမ္မဝါကို စိရင်ကြ၏။ ထိုအခါမှစ၍ မန်ကျည်းစောမ္မဝါစာ ပေါ်ပေါက်လာသည်။ ”

ဤသမိုင်းကျမ်းစာ အဆိုအရ မိစ္စာတို့ ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ရန်၊ ဘုရားစကားတော်မှန်းသာမန် လူတွေ




မင်ဝန်းကျောင်းကျောက်စာ

မသိစေရန်အတွက် လျှို့ဝှက်သော အက္ခရာအမှတ်အသာ: ကို
တိထွင်ခဲ့ကြသည်ဟူသော မန်ကျဉ်းစေအက္ခရာဖြစ်ပေါ်
လာခြင်းအကြောင်းနှင့် ဒုက္ခာဝေးဝခေတ်သို့ဟန်ဘွားမင်းလက်ထက်
ဟူသော ခေတ်ကာလကိုပါသီလာရပါသည်။

ဤသို့လျှို့ဝှက်သော အက္ခရာအရေးအသာ:ကို တိထွင်
ရာတွင် ပုဂံခေတ်ထိုးကျောက်စာများကို အတုယူကာ တိထွင်ခဲ့
ကြလေသလောဟုလည်း စဉ်းစားစရာဖြစ်ပါသည်။ အဘယ်
ကြောင့်ဆိုသော် ပုဂံခေတ်ထိုးကျောက်စာ အရေးအသာ:များကို
ကြည့်လျှင် လေးထောင့်ပုံသဏ္ဌာန်စာလုံးများ ဖြစ်သည်ကို
တွေ့ရပါသည်။ ငှင့်ပြင်စာလုံးများ၏ ပုံဖော်အကြောင်းများ
သည် မန်ကျဉ်းစေစာလုံးကဲ့သို့ ထူထဲခဲ့ညားသည်ကိုလည်း

တွေ့ရပါသည်။ သဏ္ဌာန် ၆၃၉ ခုနှစ်လောက်ကထိုးသော
ပုဂံမင်း နှစ်သူရွာ လေးထောင့်ကန်အရပ်ရှိ မင်းဝိုင်းကျောင်း
ကျောက်စာကိုကြည့်လျှင် လေးထောင့်ပုံသဏ္ဌာန်နှင့် စာလုံး
ဆေးသားထူထဲပုံတူ့မှာ၊ မန်ကျည်းစောမ့်ဝါအရေးအသားနှင့်
လွန်စွာတူနေသည်ကိုတွေ့ရပါသည်။ ထိုပြင်အက္ခရာစာလုံး
ပေါင်းရာတွင်လည်း ဘကုန်း အက္ခရာ၊ အ အက္ခရာ၊ ဆလိမ်
အက္ခရာ၊ သ အက္ခရာနှင့် သံယုတ်ဟထိုးရေးပုံ စသည်အတော်
များများသည် ယခုခေတ် မန်ကျည်းစောမ့်ဝါအက္ခရာရေးသား
ပုံနှင့် လွန်စွာတူညီနေပါသည်။ ထိုကြောင့် မန်ကျည်းစောမ့်ဝါ
အက္ခရာအရေးအသားသည် ပုဂံကျောက်စာများ၏ လှပမှု၊
ခဲ့ညားမှုတို့ကို အားကျကာ အတုယူရေးသားခဲ့လေသလေဟု
တွေးတောစရာ ရှိပါသည်။

မင်းဝိုင်းကျောင်း ကျောက်စာအရေးနှင့် မန်ကျည်းစော
မ့်ဝါအရေးတို့ မည်မျှတူညီသည်ကို သိနိုင်ရန် တစ်ဘက်
မျက်နှာပါ မင်းဝိုင်းကျောက်စာပုံကို ကြည့်စေလိုပါသည်။



သာသနာလက်ရစာတမ်းအဆိုအရ အခြားစဉ်းစားစရာ
တစ်ချက်လည်းရှိပါသေးသည်။

“ထိမင်းလက်ထက်ကစား၍ ပေါ်သားရှိုးသစ်စေးကိုင်ပြီး
မှ ဆေးအန်းနှင့် အကွဲရာရေး၍ ရွှေချူလုပ်သော ရွှေစာရေးသည်
ထုံးစံဖြစ်သည်။ အထက်ကမှာ ကည်းအကွဲရာမင်းအကွဲရာ
ရေးသော ကည်းစာ မင်းစာသာရှိသည်” ဟူသော သာသနာ
လက်ရာ စာတမ်းပါ ရွှေရေးပေ့စာ လုပ်ပုံနှင့် ဤကျမ်းပါ
မန်ကျည်းစေ့ကမ္မဝါ အဝါရေး(ဆေးအန်းရေး)ပုံတို့ အတူတူပင်
ဖြစ်ပါသည်။ ထို့ကြောင့် သရိုးပေါ်၌ သစ်စေးဖြင့်စာရေးသော
မန်ကျည်းစေ့ကမ္မဝါသည်လည်း ညောင်ရမ်းခေတ်ဝမ်းဘဲအင်းစံ
မင်းစာရား လက်ထက် သက္ကရာဇ် ၁၀၃၀ ကျော်မှုသာ
စတင်ပေါ်ပေါက်၏၊ သည်ဟု ယူဆလျှင်လည်း ယူဆနိုင်စရာ
ရှိပြန်လေသည်။

ဤမန်ကျည်းစေ့ အကွဲရာစာလုံးများကို ယခုအခါ
ကမ္မဝါစာများတွင်သာ တွေ့ရသော်လည်း ရှေးမြန်မာဘုရင်များ
လက်ထက်ကမူ မင်းရေးပေ့စာများတွင်လည်း ဤမန်ကျည်းစေ့
စာလုံးနှင့် ခပ်ဆင်ဆင်တူသော စာလုံးများတို့ ရေးသားခဲ့ကြပါ
သည်။ သို့ရာတွင် မင်းရေးပိုင်ကတ်ပေ့စာပါ စာလုံးများမှာ
ယခုတွေ့နေရသော မန်ကျည်းစေ့ကမ္မဝါစာလုံးလောက် မကြိုး
ပါ။ မန်ကျည်းစေ့ကမ္မဝါစာလုံးမှာ အထက်အောက် တစ်စင်တိ
မီတာနှီးပါးခန့်ရှိသော်လည်း မင်းရေးပိုင်ကတ်ပေ့စာ စာလုံးမှာ
တစ်စင်တိမီတာ၏သုံးပုံတစ်ပုံခန့်သာရှိပါသည်။

မန်ကျည်းစေ့ကမ္မဝါအကွဲရာရေးသားပုံ

မန်ကျည်းစေ့ကမ္မဝါစတင်ရေးသားတော့မည်ဆိုလျှင်

အထက်ဝတ်လဲ ကမ္မဝါပြုလုပ်ပုံအခန်း၏ ပြခဲ့သည်အတိုင်း အဆင့်ဆင့်ပြုလုပ်ရရှိသော ကမ္မဝါအချေထည်အပေါ်တွင် ရှေးဦးစွာမာဂျင်လိုင်းတားခြင်း မျဉ်းပစ်ခြင်းတို့ကို ပြုလုပ်ရပါ သည်။

မျဉ်းမှာ ယခုကာလ ကျောင်းသားလူငယ်များလက်ရေးလှ ရေးသော လေးကြောင်းမျဉ်းကဲသို့ စာတစ်ကြောင်းအတွက် မျဉ်းလေးကြောင်းပစ်ရှုရေးရသည်။ ယင်းမျဉ်းလေးကြောင်း သည်လည်း တစ်ကြောင်းတည်းမျဉ်းများမဟုတ်ကြပါ။ တစ်မီ လီမီတာသာသာ ကွာဝေးသော နှစ်ကြောင်းပူး မျဉ်းများဖြစ်ကြ သည်။

မျဉ်းလေးကြောင်းတွင် သုံးခန်းရှိရာ အလယ်ခန်းတွင် ပင်မစာလုံးကို ရေးပါသည်။ အထက်ခန်းတွင် လုံးကြီးတင်၊ မောက်ချွဲ၊ သေးသေးတင် စသော အထက်သုံးတက်သည့်စာလုံး များကိုရေးပြီး အောက်အခန်းတွင်မူ တစ်ချောင်းငြင်၊ ယပင့်၊ ဝဆဲ၊ ဟတိုးနှင့်အောက်သုံးဆင်းသည့်စာလုံးများကို ရေးပါသည်။ စူ၊ ဋ္ဌ၊ ဋ္ဌ၊ ဋ္ဌ၊ ဏ၊ ရ၊ ဇ၊ တွဲ တို့ကိုမူ အောက်နှစ်ခန်း နေရာယူ၍ ရေးပါသည်။ ယင်းသုံးရေးရာ၏ တစ်မီလီမီတာကွာ နှစ်ကြောင်းပူး မျဉ်း၏ အတွင်းမျဉ်းထိရှုံးသာ ရေးပါသည်။ ဤသုံးစနစ်ဖြင့် ရေးသောကြောင့် စာရေးပြီးသော်လည်း မျဉ်းကြောင်းပျောက် မသွားဘဲ တစ်မီလီမီတာ သာသာကွာ မျဉ်းနှစ်ကြောင်း၊ အထင်းသားပေါ်နေသဖြင့် လွန်စွာကြည့်၍ လှပါသည်။

ယင်းသုံးရေးရာတွင် အထက်စာကြောင်းက အောက် နှစ်ခန်းနေရာယူသော စာလုံးနှင့် အောက်စာကြောင်းက အထက် နှစ်ခန်းနေရာယူသော စာလုံးတို့ အထက်အောက်

တည့်တည့်ကျ နော် အောက်စာကြောင်းက အထက်သို့တက်
သည့်စလုံးရေးစရာနေရာမရှိ ဖြစ်တတ်ပါသည်။ ဤသို့
နေရာအခက်အခဲ ရှိလာလျှင် လုံးကြီးတင် သေးသေးတင်စသော
စလုံးများကို သူရှိရမည့်နေရာ၏ ရှေ့နား သို့မဟုတ် နောက်နား
သို့ ပြောင်းဆွဲ၍ ရေးတတ်ပါသည်။ မောက်ချေရေးရမည့်
အရာဖြစ်သော်လည်း နေရာအခက်အခဲကြောင့် ဂိုက်ချေသို့
ပြောင်းရှုရေးသောထုံးလည်း ရှိပါသည်။ တစ်ခါတစ်ရုံ လုံးကြီး
တင်သေးသေးတင် တို့ကို ပင်မစာလုံး၏ အထက်ခန်းမှ
ရေးရမည့်အစား အလယ်ခန်းတွင်ပင် ပင်မစာလုံး၏
နောက်နားက ကပ်၍ ရေးသည်လည်းရှိပါသည်။

တစ်ခါတစ်ရုံခြားမူရေးလာသောစာကြောင်းသည် မာဂုံး
မျဉ်းကိုလည်းမထိ၊ နောက်တစ်လုံး ရေးလောက်အောင်လည်း
နေရာမဆန့် ဖြစ်နေတတ်ပါသည်။ ထိုကဲသို့ ဖြစ်နေလျှင်
ညီညာပြီးကြည့်ကောင်းအောင်ကွက်လပ်ဖြည့်သည့်သဘောဖြင့်
ဝစ္စပေါက် (ဝိသန္တနိ) လို အစက်နှစ်ခု ချေပေးတတ်ပါသည်။
ကမ္မဝါစာ၌ ဝါကျဆုံးလျှင် တစ်ချောင်းပုဒ် နှစ်ချောင်းပုဒ် တို့ကို
ထည့်ပေးတတ်ပါသည်။ ဤကား မန်ကျည်းစောလုံးရေးရှုခြား
ကျင့်သုံးလေ့ရှိသော စလေ့ကလေးများဖြစ်ပါသည်။

ယခုအခါ ပါဝိဘာသာအကွဲရာ ငါးလုံးကို မန်ကျည်း စောလုံးဖြင့်
ရေးပုံကိုတင်ပြပါမည်။ ဤသို့ တင်ပြရာ၌
အကွဲရာတစ်လုံးချင်းရေးပုံကို ဖော်ပြနေလျှင် ကျယ်ဝန်းပြီး
ပြီးငွေ့ဖွယ်ရာလည်းဖြစ်သွားနိုင်ပါသည်။ ထိုကြောင့် အကွဲရာ
တိုင်းကို မဖော်ပြတော့ဘဲ မြင်ရှုနှင့် မသိသာနိုင်လောက်အောင်
ထူးခြားသော အကွဲရာများရေးပုံကိုသာ တင်ပြသွားပါမည်။

ဤသို့မတင်ပြမိမန်ကျည်းစောအက္ခရာရေးရာ၌ အခြေခံ
ဖြစ်သော ယေဘုယျစည်းမျဉ်းသို့မဟုတ် စနစ်ကို ဦးစွာတင်ပြ
လိပါသည်။

မန်ကျည်းစောအက္ခရာရေးနည်းနှင့် ပတ်သက်၍ အချုပ်
မှတ်ရန်မှာ -

၁။ တစ်ယူနှစ်သာရှိသော စာလုံးကို တုံးနှစ်တုံးဖြင့်
ရေးသည်။

၂။ နှစ်ယူနှစ်ရှိသော စာလုံးကို တုံးသုံးတုံးဖြင့်ရေးသည်။

၃။ လက်ဝဲဘက်၌ အပေါက်ရှိသော ဘကုံး၊ သနှင့် အ^၁
စာလုံးများကိုမူ နှစ်ယူနှစ်ရှိသော်လည်း တုံးနှစ်တုံးဖြင့်
သာရေးသည်။

၄။ ဒေါ်၊ နင်ယ်နှင့် ရကောက်စာလုံးများကို တစ်ယူနှစ်
ရှိသော်လည်း တုံးတစ်တုံးတည်းဖြင့်သာရေးသည်။

၅။ ဧသရနှင့် ညီသရ နှစ်လုံးကို လေးကြောင်းမျဉ်းသုံး
ကွက်လုံးနှင့်ကာရေးသည်။

ပါ့ဌ္ဌာသာ အက္ခရာ (၄၁) လုံးတွင် ဗျည်း (၃၃) လုံး
ရှိပါသည်။ ယင်းဗျည်း (၃၃) လုံးတွင် မြင်ရုံနှင့်မသိသာသော
သို့မဟုတ် ထူးစြားသော ဗျည်း (၁၄) လုံးရေးပုံကိုသာ ရှင်းပြသွား
ပါမည်။ ကျန်သောဗျည်းများကိုမူ မြင်ရုံဖြင့် မည်သည့်စာလုံး
ဖြစ်သည်ကို သိသာသဖြင့် ရှင်းမပြတော့ပါ။

ကဝ်ငါးလုံးတွင် -

ယကြီးအရေးမှာ နှစ်ယူနှစ်ရှိပြီး အပေါက်ကလည်း
အထက်ဘက်မှ ဖြစ်သဖြင့် တုံးသုံးတုံး အပြည့်ရေးရမည်ကို
မရေးဘဲ နောက်တုံးနှစ်ခုကိုသာ အပြည့်ရေး၍ လက်ဝဲစွန်တုံးကို

မူတစ်ဝက်သာရေးပြီး ယင်းအထက်မှ ညာတံနှင့် ပန်းငံကလေး
ရိုက်ထားသကဲ့သို့ ရေးပါသည်။ ယကြီးမှန်းသိသာသည်ပြင်
ကြည့်ရှုလည်း အလွန်လှသည်။

အရေးမှာ မန်ကျည်းစေ ကမ္မဝါစာများ၌ မတွေ့ရပါ။

စောင်းလုံးတွင် -

စလုံးအရေးမှာ တုံးနှစ်တုံးဖြင့် ဝလုံးကဲ့သို့ ရေးပြီး
လက်ခဲဘက်တုံးကို အတွင်းဘက်သို့ ခပ်ချိုင်းချိုင်းထားကာ
ယင်းအချိုင်းထဲတွင် မျဉ်းတိုကလေးကို အလိုက်သင့် ထည့်ထား
ပါသည်။ ဆံခတ်ကို အပြင်ဘက်မှ ထည့်သည့်သဘော ဖြစ်
ပါသည်။

ကြွေးအရေးမှာ ယခုခေတ် ကြွေးအရေးနှင့် လွန်စွာ မထူး
ခြားလှပါ။ ကြွေး၏ အဖြီးကလေးပါလေကာများ တိုနေသည့်သာ
ထူးခြားပါသည်။

နောင်းလုံးတွင် -

ငါသံလျှင်းချိတ်အရေးမှာ ယကြီး၏ ရွှေ.ယူနစ်ကို
ဘယ်မှညာသို့ လှည့်ထားသလိုရေးပြီး သုကြီး၏ ရွှေ.ယူနစ်ကဲ့သို့
ပင် ညာတံမဲ့အဲနှင့်ကလေးတင်ထားပါသည်။ အောက်ဘက်၌
အခြေမထွေက်သည့်မှာ ထူးခြားပါသည်။

ဒုရင်ကောက်နှင့် ဟရေမူတ် လုံးချင်းအရေးတို့ကို
မန်ကျည်းစေ ကမ္မဝါစာများ၌ မတွေ့ရပါ။ လုံးဆင်းသံယူတ်
အရေးကိုသာ တွေ့ရပါသည်။ အကယ်ရှု ဟရေမူတ်ကို ရေးခဲ့
သော ယကြီး၏ ရွှေ.ယူနစ်ကဲ့သို့ ရေးမည်ထင်ပါသည်။

ကကြီးအရေးမှာ နှစ်ယူနစ်ခွဲဟုဆိုနိုင်သဖြင့် တုံးလေး
တုံးဖြင့်ရေးထားသည့်မှာ ထူးခြားပါသည်။ ပုံစံမှာ ဂငယ်နှစ်လုံး

ကို ထိလုနီးပါးပူးကပ်၍ ထိပိုင်းမှ မျဉ်းပြောကလေးဖြင့် ဆက်ထားသည့်ပုံစံ ဖြစ်ပါသည်။

တဝ်ဂါးလုံးတွင် -

ရင်ကဲ့ထဆင်ထူးအရေးမှာ ရိုးရိုးထဆင်ထူးကဲသို့
တုံးသုံးတုံးဖြင့် မရေးဘဲ တုံးနှစ်တုံးတည်းဖြင့်သာ ရေးပါသည်။
ယင်းတုံးနှစ်တုံးကို စင်တိမိတာဝက်ခန့်ခြားပြီး ယင်းအလယ်မှ
မျဉ်းသေးကလေးဖြင့် ရင်ကိုခွဲသကဲ့သို့ ခွဲထားပါသည်။

ဒခွေးအရေးမှာ တစ်ယူနှစ်စာလုံးဖြစ်၍ တုံးနှစ်တုံးဖြင့်
ရေးရမည်ကို တစ်တုံးတည်းဖြင့်သာရေးပြီး တုံး၏အလယ်မှ
ပဲယာအဖူကလေးများထွက်ကာရေးပါသည်။ သူကလည်း
ပန်းပူးကလေးနှင့် တူသယောင်ရှိပါသည်။

ဓအောက်ခြိုက်အရေးမှာ တုံးနှစ်တုံးဖြင့် ဝလုံးကဲသို့ ရေး၍
အလယ်ကွက်လပ်တွင် အောက်ပိုင်းမှ ထောင်လိုက်မျဉ်းတုံး
ကလေးကို ဆံခတ်သဘောမျိုး ထည့်ထားပါသည်။

နင်ယ်အရေးမှာ တုံးတစ်တုံးတည်းဖြင့်သာရေး၍ တုံး၏
လက်ယာဘက်အောက်အစွမ်းမှ အဖျားရှုံးသော အခြေကလေး
ထည့်ထားသည့်မှာ ညာတံ့မှ ပန်းပူးကလေးထွက် နေသည်နှင့်
တူလှပါသည်။

ပဝ်ဂါးလုံးတွင် -

ဖုံးထုပ်အရေးကို မန်ကျဉ်းစောမွဝါစာများ၌ မတွေ့ရပါ။

ဘကုန်းအရေးမှာ နှစ်ယူနှစ်စာလုံးဖြစ်၍ တုံးသုံးတုံးဖြင့်
ရေးရမည်ကို မရေးဘဲ တုံးနှစ်တုံးဖြင့်သာရေးပြီး ရှေ့ယူနစ်
အတွက် လက်ပဲဘက်တုံး၏ ပဲဘက်အထက်စွမ်းမှ ပန်းအကိုက်
ကလေးသဖွယ် အစွမ်းကလေးထွက်ကာ ရေးပါသည်။ ယင်း
အစွမ်းကဲ့လေး မပါလျှင် ဂင်ယ်နှင့် အတူတူပင်ဖြစ်သည်။

ဗထက်ခြိက်အရေးမှာလည်း တုံးနှစ်တုံးဖြင့် ဝလုံးကဲ့သို့
ရေး၍ အလယ်ကွက်လပ်တွင် အထက်ပိုင်းမှ ထောင်လိုက်မျဉ်း
တိုကလေးကို အခြိက်သဘော ဖော်ဆောင်ထားပါသည်။

အဝ်ဂျစ်လုံးတွင်-

ရကောက်အရေးမှာ တစ်ယူနှစ်စာလုံးဖြစ်၍ တုံးနှစ်တုံး
ဖြင့်ရေးရမည်ကိုမရေးဘဲ တုံးတစ်တုံးဖြင့်သာရေးပါသည်။ ယင်း
တုံး၏ လက်ယာဘက်အထက်စွန်းမှသေးသွယ်ပြီး အဖျား
အနည်းငယ်ကောက်သော အမြဲးကလေးထွေက်ထားသဖြင့်
ညှာတဲ့မှ ခေါင်းလောင်း ပန်းငိုက်ကျသကဲ့သို့လည်းကောင်း၊
ပန်းပွင့်မှု ဝတ်ဆံအတဲ့ငိုက်ကျနေသကဲ့သို့လည်းကောင်း ကြည့်
၍ အလွန်လှပါသည်။

သအကွဲရာအရေးမှာ နှစ်ယူနှစ်စာလုံးဖြစ်၍ တုံးသုံးတုံး
ဖြင့် ရေးရမည်ကို တုံးနှစ်တုံးဖြင့်သာရေးပြီး ယင်းတုံးနှစ်ခုကို
အောက်ပိုင်းမှ မျဉ်းဖြောင့်ကလေးဖြင့် ဆက်ထားပါသည်။

ဇြိုးအရေးမှာ ပုံစံအားဖြင့် ဇြိုးမှန်းသံသာသော လည်း
ခေါင်းပိုင်းရေးပုံမှာ ထူးခြားနေပါသည်။ ယင်းဇြိုးကို လက်
ယာဘက်မှုကြည့်လျှင် ဆင်ရပ်ကလေးနှင့် တူသယောင် ရှုံးပါ
သည်။ ဤကားထူးခြားသော မျဉ်း ၁၄ လုံးရေးပုံ ဖြစ်ပါ သည်။

ပါဌံဘသာ၌ သရ ရှစ်လုံးရှုံးရာ အသရ, ဥသရနှင့်
ညသရ သုံးလုံးရေးပုံများမှာ ထူးခြားမှုမရှုံးလှပါ။ မြင်ရုံနှင့် သံသာ
ပါသည်။

အ သရ အရေးမှာ ဘကုန်းကဲ့သို့ တုံးနှစ်တုံးဖြင့်သာရေး
ပါသည်။ ဘကုန်းနှင့် အလွန်တူပါသည်။ မကြည့်တတ်လျှင်
လွှဲများနှင့်စာရှုံးပါသည်။ ခွဲခြားတတ်ရန်မှာ ဘကုန်း၏ တုံးနှစ်
တုံးသည် ငါယ်၏ လက်ပဲဘက်တုံး အပြင်ထိပ်စွန်းမှ အကိုက်

ကလေးထွက်နေသကဲ့သို့ဖြစ်ပြီး သီးခြားတုံးနှစ်တုံးကို ဆက်ထားသည့်သဘောမဟုတ်ပါ။ အသရ င့်ရှုံးပုံမှာ ဘကုန်းကဲ့သို့ ဝဲဘက် အစွန်တွင် အကိုက်မပါဘဲ သီးခြားတုံးနှစ်တုံးကို အထက်ပိုင်းမှ မျဉ်းစောင်းကလေးဖြင့် ဆက်ထားသည့်ပုံ ဖြစ်ပါသည်။

ဤသရအရေးမှာ ဆန်းပြား၍ လူလည်းလှပါသည်။ အနိုပ်သည် အပုံကလေးနှစ်လုံး၏ ညာဘက်မှ အဖျားရှုံးသော အခြေကလေး ဆွဲထားသလိုရေးပြီး ယင်းအထက်မှ ညာတံ့မဲ့ ပန်းငံကလေးနှစ်ခုကို သီးခြားစီတင်ထားသောပုံ ရေးပါသည်။ ကြည့်ရှုလှပါသည်။

ဤသရ ဦးသရ အရေးတို့ကို မန်ကျည်းစောမ့်များ၏ မတွေ့ရပါ။

ဒေသရ အရေးမှာ ယခုကာလ ဤသရအရေးနှင့် ခပ်ဆင်ဆင်တူပါသည်။ ထူးခြားသည့်မှာ ဤသရကို ယခုခေတ် အရေးကဲ့သို့ သကို ရရစ်ထားသကဲ့သို့ ရေးသော်လည်း ဒေသရကို မူ အသရကို သဝေဖြင့် ငံသကဲ့သို့ရေးပါသည်။ ငံသောသဝေ၏ အထက်စွန်းကို အသရ၏ လက်ယာဘက်တုံးနှင့် ဆက်ထားပါသည်။ ဤဒေသရနှင့် ဤသရတို့သည် လေးကြောင်းမျဉ်း၏ သုံးခန်းလုံးကို နှင့်ထားသဖြင့် အခြားစာလုံးများထက် သိသောကြီးမားနေပါသည်။

ဤကား သရသက်သက် ထူးခြားသော စာလုံးများဖြစ်ပါသည်။

တစ်ဖန် ယင်းသရရှစ်လုံးသည် မျဉ်းနှင့် တွဲသောအခါ မြန်မာမူး အမည်ရောပုံစံပါ ပြောင်းသွားပါသည်။ ယခု မျဉ်းတွဲသရ ရှစ်လုံးရေးပုံကို တင်ပြပါမည်။

အသရအရေးမှာ ဗျည်းနှင့်တွဲသောအခါ အရေးဟူ၍
သီးခြားမရှိတော့ဘဲ ပျောက်သွားပါသည်။ မြန်မာမူအမည်ဟူ၍
လည်းမရှိတော့ပါ။

အသရ အရေးမှာ ဗျည်းနှင့် တွဲသောအခါ မြန်မာမူ၏
ရေးချဟုခေါ်ပါသည်။ တုံးတစ်တုံးဖြင့်သာရေး၍ ရှေ့ဘက်
အထက်ပိုင်းမှ အကိုက်သဖွယ် အစွယ်ကလေးထွက်၍ ရှေ့မှ
ဗျည်းနှင့် ဆက်ပါသည်။ ဤရေးချသည် စိုက်ချနှင့် မောက်ချ
ဟူ၍ နှစ်မျိုးရှိပါသည်။ မောက်ချရေးပုံမှာ ယခုကာလမောက်ချ
ရေးသည်သောအတိုင်း ဖြစ်ပါသည်။

ဣသရ အရေးမှာ ဗျည်းနှင့် တွဲသောအခါ မြန်မာမူ၏
လုံးကြီးတင်ဟုခေါ်ပါသည်။ ဝလုံးနှင့် တူသော်လည်း ထိပ်ဘက်
မှ ထောင့်ဖြေ၍ ခပ်ကုန်းကုန်းလေး ရေးတတ်ပါသည်။

ဤသရ အရေးမှာ ဗျည်းနှင့် တွဲသောအခါ မြန်မာမူ၏
လုံးကြီးတင်ဆံခတ်ဟု ခေါ်ပါသည်။ ယခုတွေ့ရသွေ့မျှမှာ လုံးကြီး
တင်အတိုင်းပင် ဖြစ်သည်။ အောက်ခြေမှ ဆံခတ်မတွေ့ရပါ။

ဥသရ အရေးမှာ ဗျည်းနှင့် တွဲသောအခါ မြန်မာမူ၏
တစ်ချောင်းင်ဟုခေါ်ပါသည်။ ယင်းတစ်ချောင်းင်သည်
နှစ်မျိုးရှိပါသည်။ သုဏာတုံး “သ” နှင့် “တ” ကဲ့သို့ လုံးချင်း
ဗျည်းကို တစ်ချောင်းင်ရှုံး အထက်ဗျည်းနှင့် တဆက်တည်း
တုံးကြီးတစ်တုံးဖြင့်ငင်ပါသည်။ သမ္မာသမ္မာစွဲသွေ့ “မှို” ကဲ့သို့
လုံးဆင့်သံယုတ် ဗျည်းနှစ်လုံးကို ငင်ရှုံး ယခုကာလကဲ့သို့ပင်
သံယုတ်ဗျည်း၏ လက်ယာဘက်မှ ကပ်လျက် မျဉ်းသေးကလေး
ဖြင့်သာ ငင်ပါသည်။

ဦးသရ အရေးမှာ ဗျည်းနှင့်တွဲသောအခါ မြန်မာမူ၏
နှစ်ချောင်းင်ဟုခေါ်ပါသည်။ အချို့နေရာ၌ တစ်ချောင်းင်

အတိုင်းရေးရှု အချို့နေရာ၌ တစ်ချောင်းင်၏ ခြေထောက်
အကွေးအဆုံးနားတွင် တုံးကလေးထည့်ထားတတ်ပါသည်။

သော် အရေးများ ဗျည်းနှင့်တွဲသောအခါ မြန်မာမူး၌ သဝေ
(သဝေထိုး) ဟုခေါ်ပါသည်။ ယင်းသဝေသည် သရာသက်သက်
ကော့သို့မဟုတ်ပါ။ ယခုခေါ်သဝေရေးသကဲ့သို့ လေးကြောင်း
မျဉ်း၏ အလယ်ကွက်တွင်သာရေးပါသည်။ မြင်ရုံးဖြင့်သဝေမှန်း
သိသာပါသည်။

သြေသရ အရေးများ ဗျည်းနှင့် တွဲသောအခါ မြန်မာမူး၌
သဝေထိုးရေးချဟုခေါ်ပါသည်။ ယခုခေါ်အရေးနှင့် ထူးစွားမှု
မရှုံး။ တွဲသောဗျည်းကို အလယ်မှထားရှု ရှေ့မှုသဝေ နောက်မှ
ရေးချထားရုံးသာဖြစ်သည်။ ဤကား ဗျည်းတွဲသရ ရှစ်လုံးကို
မန်ကျည်းစေအက္ခရာဖြင့် ရေးသားပုံဖြစ်ပါသည်။

ဤသို့ ပါဋ္ဌာသာအက္ခရာ (၄၁) လုံးတို့၏ သံယုတ်မဲ့
လုံးချင်းရေးပုံ၊ ဗျည်းတွဲသရရေးပုံတို့ကို သံရှုံးပြီးနောက် ဗျည်း
နှစ်လုံးပူးကပ်သော လုံးဆင့်သံယုတ်အက္ခရာများရေးပုံကိုလည်း
သိဖို့လိုပါသေးသည်။

ပါဋ္ဌာသာလုံးဆင့်(သံယုတ်) အက္ခရာများကို ရေးရာ၌
သယုတ်စည်းကမ်းများရှုံးပါသည်။ ယင်းစည်းကမ်းများတွင်
အဝ်အက္ခရာရှစ်လုံးကိုထားရှု ဝ်အက္ခရာ (၂၅) လုံး၏
သံယုတ်စည်းကမ်းများကို အကျဉ်းမျှရှင်းပြပါမည်။

ဝ်အက္ခရာများတွင် ပထမက္ခရာ၊ တတိယက္ခရာနှင့်
ပဋိမက္ခရာ တို့သည် မိမိတို့အချင်းချင်းဆင့်နိုင်ပါသည်။

၁။ ပဋိမက္ခရာချင်း ဆင့်နိုင်သည်ဆိုသော်လည်းအက္ခရာချင်းဆင့်
သည်ကို ပါဋ္ဌာသာ၌မတွေ့ဖူးပါ။

ခုတံယက္ခရာနှင့် စတုထွက္ခရာတို့သည် မိမိတို့ချင်းဆင့်ရှုံးမရှုံးပါ။

ပထမက္ခရာနှင့် ခုတံယက္ခရာ၊ တတံယက္ခရာနှင့် စတုထွက္ခရာတို့ ဆင့်နိုင်ပါသည်။ ယင်းသို့ဆင့်ရာတွင် ရှေ့အက္ခရာသည် အထက်ကနေမြဖြစ်ပါသည်။

ဝိုင်တို့၏ ပဋိမက္ခရာသည် မိမိဝိုင်၏ရှေ့အက္ခရာလေးလုံးနှင့် ဆင့်နိုင်ပါသည်။ ယင်းသို့ဆင့်ရာ၏ ဝဂ္ဂန္တဖြစ်သော ပဋိမက္ခရာသည် အထက်ကနေမြဖြစ်ပါသည်။

အဝိုင်အက္ခရာရှုစ်လုံးတွင် ယ၊ လ၊ ဝ၊ သ လေးလုံးတို့သည် အချင်းချင်းဆင့်နိုင်ပါသည်။ ဤ၌ ဝနှစ်လုံးဆင့်နိုင်သည်ဟုဆုံးခြင်းမှာ “ဥဒယွဗ္ဗ” ကဲသို့၎၏ ကာရိယ ဗနှစ်လုံးဆင့်နိုင်သည်ကို ရည်ရွယ်ပါသည်။ ကျော်သော ရ၊ ဟ၊ ဉာဏ်၊ အံ လေးလုံးတို့သည် အချင်းချင်းဆင့်ရှုံးမရှုံးပါ။

အဝိုင်အက္ခရာရှုစ်လုံးတို့သည်မိမိမှတစ်ပါး အခြားသောအက္ခရာများနှင့် အသုံးရှိလျှင် ရှိသလိုဆင့်နိုင်ပါသည်။ ဤသို့ဆုံးရှုခြင်းမှာ အမူးက်ဟော ဥက္ကာပွဲ ကနှင့် လ ဆင့်ခြင်းစသည်ရှိသောကြောင့် ဖြစ်ပါသည်။

ဤသုံးပါ့နိုဘသာသံယုတ်စည်းမျဉ်းကို သိရှိပြီးနောက် ယခုမန်ကျည်းစောက္ခမ္မဝါလာ ထူးခြားဆောသံယုတ်များ အကြောင်းကိုရှင်းပြပါမည်။

ကဝ်၏ဝဂ္ဂန္တဖြစ်သောသည်မိမိဝိုင်၏ ရှေ့အက္ခရာလေးလုံးနှင့် ဆင့်နိုင်သည်ဆုံးသော်လည်း မန်ကျည်းစောက္ခမ္မဝါလာ၏ တွေ့ကိုယ်စားဖြစ်သော ကင်းစီးကိုပင်မတွေ့ရပေး။ “ ဥထွက္ခရာသရေး ” ဟု ကင်းစီးဖြင့်ရေးရမည့်အရာကိုပင် ကင်းစီးဖြင့်

မရေးဘဲ ဉာဏ်ရာသံဂေါဟု နိဂုံးဟိတ်သေးသေးတင်ဖြင့် ရေးသည်
ကိုသာတွေ့ရပါသည်။

င့် နှင့် ဌာ ဆင့်သော သံယူတ်အရေး၏ င့် အဆင့်မပါပဲ ဌာ
သက်သက်ကဲ့သို့ ရေးလေ့ရှုပါသည်။ ဥပမာ တံ့နှာဟို ရေးရ^၁
မည်ကို တံ့နှာဟို ဟုသာရေးပါသည်။

က နှင့် ဒဲ ဆင့်သော သံယူတ်အရေးမှာ ယခုခေတ်
အရေးကဲ့သို့ပင် ဒဲ ရင်ကောက်ကို မျှောက်လျက်ရေးပါသည်။
သံရာတွင် မန်ကျည်းစောလုံးဖြင့်တွေ့ရသော မျှောက်လျက်
ဥရင်ကောက်သည် ရှုံးခေတ်ဘုန်းတော်ကြီးကျောင်းများ၏
သုံးသော ဆိုင်းထမ်း ထမ်းပိုးနှင့်လည်းကောင်း၊ ရာမမင်း၏
လေးကို ညှို့မတင်ဘဲ ပက်လက်ထားသည်နှင့်လည်းကောင်း
တူလှသဖြင့် လွှန်စွာကြည့်ရှုလျပါသည်။

ဗထက်ခြိုက်နှစ်လုံးဆင့် သံယူတ်အရေး၏ အောက်
ဗထက်ခြိုက်ကို ပိုပိုမရေးဘဲ ဟထိုးသဏ္ဌာန်ရေးတတ်ပါသည်။

ယနှစ်လုံးဆင့် သံယူတ်အရေး၏ ယခုခေတ်အရေးကဲ့သို့
ယကို ယပင့်ရှုံးယူ ဟုလည်းရေးပါသည်။ တစ်ဖန် ယ နှစ်လုံးကို
အထက် အောက် ဆင့်လျက် ယ ဟု ရေးသည်ကိုလည်း
တွေ့ရပါသည်။

သနှစ်လုံးဆင့် သံယူတ်အရေး၏လည်း ယ နှစ်လုံးဆင့်နည်းတူ
ယခုခေတ် သကြီးအရေးကဲ့သို့ သူ ဟုလည်းရေးရှုံးသနှစ်လုံးကို
အထက် အောက် ဆင့်လျက် သဟုရေးသည်ကိုလည်း တွေ့ရပါသည်။

ဟသံယူတ်အရေးမှာ ဟထိုးကို အောက်မှုရေးသော်လည်း
ယခုခေတ်အရေးနှင့် မတူလှပါ။ ဟထိုးမည့် အထက်စာလုံး
၏အောက်မှ ရှည်ရည်လျားလျားနေရာယူရှုံး မယော် ပုံခက်ပမာ
လှပစွာ ရေးလေ့ရှုပါသည်။

အဲဗျည်းဟုဆုံးအပ်သော နိဂုံဟိတ် (သေးသေးတင်) နှင့် အခြားဗျည်းဆင့်သော သံယူတ်အရေးမှာ သံယောကဲသို့ အချို့နေရာ၌ သေးသေးတင်ထည့်သော်လည်း ကံ့နာမောသိ ကဲသို့သောအချို့နေရာ၌ နိဂုံဟိတ်မဲ့ ကံ့နာမောသို့ ဟု ရေးတတ်ပါသည်။


ကြုံးကျွန်းသောလုံးဆင့် သံယူတ်အရေးများမှာ ယခု ခေတ် အရေးနှင့် များစွာခြားနားမူ မရှိလှသောကြောင်း လည်းကောင်း၊ ကမ္မဝါတူ၌ တွေ့သမျှမန်ကျည်းစေအကွဲရာ လုံးဆင့်သံယူတ် များကို စုံလင်အောင်ပြနေလျှင် လွန်စွာ ကျယ်ဝန်းပြီးကျမ်းလေး သွားအဲ စုံစုံသောကြောင်းလည်းကောင်း မန်ကျည်း စေအကွဲရာ လုံးဆင့်သံယူတ်ရေးပုံကို ဤမျှနှင့် အဆုံးသတ်လိုက် ပါသည်။

စာနှင့်ရေးပြသည်ထက် ပိုမိုရှင်းလင်းစွာ သဘောပေါက် စေခြင်းငှာ မန်ကျည်းစေစာလုံး နမူနာပုံစံများကိုအောက်ဖြုံးဖော်ပြလိုက်ပါသည်။ ဤစာလုံးပုံစံများသည် ခေတ်ကာလနှင့် ရေးသော ပုဂ္ဂိုလ်အလိုက် အနည်းငယ်ကွဲပြားမူများရှိသည်ကို လည်း သတိပြုစေလိုပါသည်။


ယခုနောက်ဆုံး မန်ကျည်းစေစာလုံးများ၏ လက္ခဏာ အချုပ်ကိုတင်ပြလိုပါသည်။ မန်ကျည်းစေအကွဲရာ စာလုံးများသည် -

၁။ မန်ကျည်းစေကို အလျားလိုက်ထောင်ရှုကြည့်သကဲသို့ ဘေးတိုက်အနည်းငယ်ရှည်ရှည် ထောင်လိုက်အနည်းငယ်တို့ သည်။


၂။ စာလုံးရေးသောဆေးကြောင်းသည် ထောင်လိုက် အပြားကြီးရှု အလျားလိုက်မှာ သေးသွယ်သည်။



မန်ကျည်းစောမွတ်ပန်းအက္ခရာ



မန်ကျည်းစောမွတ်ပန်းအက္ခရာ



- မန်ကျည်းစောအက္ခရာမျည်း (၃၃)လုံး နမူနာပုံစံများ
- မန်ကျည်းစောအက္ခရာသရသက်သက်ရစ်လုံး နမူနာပုံစံများ
- မန်ကျည်းစောအက္ခရာမျည်းတွဲသရရှစ်လုံး နမူနာပုံစံများ

ကွက်လပ်ဖြစ်ပြီး ကျွန်ုင်နေသောစာလုံးများ မန်ကျည်းစော ကမ္မဝါများ၏
မတွေ့ကြောင်း အထက်ဖြူးရှင်းပြခဲ့ပြီးဖြစ်ပါသည်။

၃။ အကွဲရာတစ်လုံးလုံးကို ခြေကြည့်လျှင် စာလုံးစာသား ဆေးကြောင်းက ကြီးမားထူထဲ၍ ကွက်လပ်လေဟန်က ကျဉ်းမြောင်းသည်။

၄။ မန်ကျည်းစေ့ကမ္မဝါတစ်ချပ်လုံးကို စီးကြည့်လိုက်လျှင် ဖကစားသော ကက်တုံးကလေးများကို မြောက်လျက် ခပ်စိပ်စိပ် စိတ္ထားသကဲ့သို့ မြင်နေရသည်။

၅။ မန်ကျည်းစေ့ စာလုံးများသည် ကြုံခိုင်မူသဘော ရှိသကဲ့သို့ လှပမူသဘောကိုလည်း ဖော်ဆောင်နေသည်။


၆။ မန်ကျည်းစေ့အကွဲရာများသည် ဆန်းလည်းဆန်းပြား သည်။ လျှို့ဝှက်အသိခက်သော ပဟန္တ္တာသဘောလည်း ပေါ်လွှင်သည်။ ပန်းကလေးများသဖွယ် လှလည်းလှပသည်။ ချစ်စရာလည်းကောင်းသည်။ သို့ဖြစ်၍စိတ်ဝင်စားစရာအလွန် ကောင်းသည်။

ပန်းတို့၏သဘောသည် ညှာတံရှိသည်။ အကင်းအကိုက် ရှိသည်။ အဖူးအင့်ရှိသည်။ ပွင့်ဖော်ပွင့်ချပ်ရှိသည်။ အန္တယ်အခွဲ ရှိသည်။ ထို့အတူ ၆၇ မန်ကျည်းစေ့အကွဲရာများတွင်လည်း ညှာတံသဘော၊ အကင်းအကိုက်သဘော၊ အဖူးအင့်သဘော၊ ပွင့်ဖပ်ပွင့်ချပ်သဘော၊ အန္တယ်အခွဲသဘောတို့ကို တွေ့နေရသည်။ ထို့အကြောင်းကို အထက်အကွဲရာတစ်လုံးချင်းရေးပုံ အကြောင်း၌ ရှင်းပြုခဲ့ပြီးဖြစ်သည်။

တစ်ဖုန်းပန်းကလေးများကဲ့သို့ မြင်ရသူတို့၏ စိတ်နှလုံးကို လည်း ရွှင်ပြီးကြည့်နဲ့စေပါသည်။ ထို့ကြောင့် ၆၇ မန်ကျည်းစေ့အကွဲရာများကို ပန်းအကွဲရာများဟု တင်စား၍ ဆုံးချင်ပါသည်။

သို့ဖြစ်လျှင် ထိမန်ကျည်းစောမွတ်ပန်းဖြင့် ရေးသားထားသော မန်ကျည်းစောမွတ်ပန်းကိုလည်း ပန်းအကွဲရာဟု ဆိုတိက လုပါတော့သည်။

ဤမန်ကျည်းစောလုံးများသည် မြန်မာပန်းစာလုံးတို့၏ အုပ်းအစ ပထမဖြစ်သည်ဟုလည်း ဆိုနိုင်မည်ထင်ပါသည်။ ကမ္ဘာ့နိုင်ငံများ၌လည်း ဤသို့ စာလုံးဆေးသားထူထဲသော သေးသွယ်နဲ့နောင်းသည့် မျဉ်းပြေားများပါသော ပန်းစာလုံး၊ လက်ရေးလှုစာလုံးများကို ရေးခေတ်မှစ၍ ယခုကာလတိုင် ရေးသားနောက်ဆဲဖြစ်သည်။ သို့ရာတွင် မြန်မာမန်ကျည်းစောလုံးကဲသို့ သစ်စေးဖြင့်ရေးသော စာလုံးမျိုးကား မည်သည့် နိုင်ငံ၌မျှရှုံးမည်မထင်ပါပေ။ မြန်မာမန်ကျည်းစောလုံးနှင့် အမြင်ချင်းခပ်ဆင်ဆင်တူသော အက်လိပ်လက်ရေးလှု ပန်းစာလုံး နမူနာတစ်ခုကို အောက်ဖြူဖော်ပြလိုက်ပါသည်။ တရာတ၊ အံနှံယနှင့် အခြားအရှေ့တောင်အရှုံးနိုင်ငံများတွင် လည်း ဤကဲသို့သော ပန်းစာလုံးများရှုံးကြပါသည်။



မြန်မာမန်ကျည်းစောလုံးနှင့် အမြင်ချင်းခပ်ဆင်ဆင်တူသော အက်လိပ်လက်ရေးလှုပန်းစာလုံး

၄။ အပြောက်အမွမ်းပိုင်းကမ္မဝါ

ရှေးခေတ်မြန်မာများသည်အနုပည်ကိုတန်ဖိုးထားသည်။ အလှအပကိုမက်စေသည်။ စိတ်ရှည်သည်။ အရာရာကိုသေသပ်သပ်ပြုလုပ်တတ်သည်။ ထိုစိတ်ဓာတ်ထိုဝါသနာကြောင့် မည်သည့်အရာကိုမျှ ရိုးရိုးစင်းစင်းမလုပ်ကြ။ အမွမ်းအမံ အပြောက်အမွမ်းကို နေရာတိုင်းမှာ အသုံးချုပေါ်ရှိသည်။ ယုတ်စွာအဆုံး မိုးပို့ချောင်သုံး ယောက်မကိုပင် ယခုခေတ်ကဲသုံး ရိုးရိုးစင်းစင်း ပည်မပါဘဲလုပ်လေ့မရှိ။ ယောက်မ၏အရင်းက် လက်ကိုင်တွင် အားရပ်၊ လိပ်ရပ်၊ မိကျောင်းရပ်စသော တွားသွား တို့ရှေ့စွာနှင့် အရာပ်ကလေးများကို ထွင်းထူးမှုမ်းမဲ့ တတ်ကြသည်။ အလားတူဆေးတဲ့၊ မြေအုံး၊ စဉ်အုံး၊ ယက်ကန်းစင်းခြေနှင့်၊ ယစ်ခုံ၊ အလေးစသော နေ့စဉ်အံများ ပစ္စည်းမျိုးစုံတို့ကို အမွမ်း အမံ အပြောက်အမွမ်းတို့ဖြင့် နှစ်သက်ဖွယ်ရာ လုံချင်စရာဖြစ် အောင် ပြုလုပ်တတ်ကြသည်။ အနုပည် စိတ်ကူးကွန်းမြှုံးတတ်ကြသည်။

ဤသရိုးကိုင် ကမ္မဝါများကိုပြုလုပ်ရာ၏လည်း စာရေးဖြစ်ပြီးရောဆိုသည့် သဘောမျိုးဖြင့် အဖြူထည်ရိုးရိုးစင်းစင်း စလွှယ်လုပ်ခြင်းမဟုတ်ပေါ်။ သရိုးကမ္မဝါအချေထည်ပေါ်တွင် လွှာပသောအနားများကိုလည်းကောင်း၊ အတွင်းပိုင်းတွင် မြန်မာရိုးရာကောက်ကြောင်းဖြင့် ရေးဆွဲသော လူရပ်၊ နတ်ရပ်၊ တို့ရှေ့စွာနှင့် ကန့်ပန်းများကိုလည်းကောင်း ရေးဆွဲ၍ လွှာပအောင် အပြောက်အမွမ်းဆင်ကာ ပြုလုပ်လေ့ရှိကြသည်။

ဤသို့အပြောက်အမွမ်းဆင်ရာဖြူလည်းကမ္မဝါဒ်၊ အနားပိုင်းအပြောက်အမွမ်း၊ အတွင်းပိုင်းအပြောက်အမွမ်းနှင့် အပုံးပိုင်းအပြောက်အမွမ်းဟူ၍ သုံးပိုင်းရှိပေသည်။

အနားပိုင်းအပြောက်အမွမ်း

အနားပိုင်းအပြောက်အမွမ်းဆုံးသည်မှာ ကမ္မဝါဒ်အနားလေးဘက်တွင် ရုံးရုံးအနားမျဉ်းတားရုံးမျှဖြင့် မပြီးသေးဘဲ ယင်းအနားမျဉ်းနှင့် အနားစွန်းကြားတွင် ပလဲနား၊ ပန်းနား၊ အချိပ်နားစသည်ဖော်၍ ရေးဆွဲခြင်းကို ဆုံးလိုသည်။

ထိုတွင် ပုလဲနားဆုံးသည်မှာ ပုလဲလုံးကလေးများကို အတန်းတစ်တန်းသို့မဟုတ် နှစ်တန်းဖြင့်စိတ္ထားသကဲ့သို့ ပုံဖော်ရေးဆွဲထားခြင်းဖြစ်ပါသည်။ လွန်စွာကြည့်၍လှပပါသဲ့ ရုံးရုံးဖော်သည်လည်းရှုံးသည်။ မြွှေ့လိမ်းမြွှေ့ကောက်မျဉ်းထည့်၍ ယင်းမျဉ်းလိမ်းနှစ်ဘက်ချိုင်း များအတွင်း ပုလဲတစ်လုံးစိတ္ထည့်ထားသော ပုံကိုလည်း ရေးဆွဲတတ်ပါသည်။

ပန်းနားဆုံးသည်မှာ တစ်စင်တီမီတာနီးပါးရှိ လေးဘက်အနားများတွင် လှပသွယ်ပြောင်းသော ကနုတ်ပန်းများရေးဆွဲ၍ တန်ဆာဆင်ထားသောအနားဖြစ်သည်။

အချိပ်နားဆုံးသည်မှာ ကမ္မဝါဒ်လေးဘက်အနား ဧရိယာတွင် လုံချည်အချိပ်ဆင်ကဲသို့ အချိပ်ပန်းဖြင့် တန်ဆာဆင်ရေးဆွဲထားခြင်းဖြစ်သည်။

အတွင်းပိုင်းအပြောက်အမွမ်း

အတွင်းပိုင်းအပြောက်အမွမ်းဆုံးသည်မှာ ကမ္မဝါစာကြောင်းများအတွင်း စာလုံးလွှတ်သောကွက်လပ်များတွင် ကောက်

ကြောင်းပန်းချိဖြင့် ရေးဆွဲမွမ်းမံခြင်းကိုဆိုသည်။ ရေးဆွဲတတ်သောပန်းချိပုံများမှာ စန္ဒကွက်များ၊ ကန္တတ်ပန်းများ၊ သဇ်ခွဲကျေးနှင်းအရှပ်၊ လိပ်ပြာရှပ်၊ နယားရှပ်၊ ပဋိရူပရှပ် စသည်တို့ဖြစ်ပါသည်။ ထိုတွင် စန္ဒကွက်ဆိုသည်မှာ ကန္တတ်ပန်းနှင့် အရှပ်များ၏ နောက်ခံအဖြစ် ရာဇ်မတ်ကွက်ကဲသို့ မျဉ်းစောင်းဖြင့် အကွက်စိပ်ကလေးများ ရေးဆွဲခြင်းဖြစ်သည်။ တောင်သူယာသမားတို့၏ စန်းဆွဲသောအကွက်ကဲသို့ မျဉ်းတည်းဖြင့် အကွက်ဖော်ခြင်းလည်းရှိသည်။ သဇ်ခွဲကျေးနှင်းဆိုသည်မှာ သဇ်ပန်းခက်ကလေးကို ကျေးငှက်နှင့်နေသောပုံဖြစ်သည်။

ဤနေရာ၌ ကမ္မဝါကို စဉ်တရေးသော ရှေ့ဆုံးအချုပ်နှင့် အပြီးသတ်တရေးသော နောက်ဆုံးအချုပ်တို့၏ ထူးခြားချက်ကို တင်ပြရန်ရှိပါသည်။

ပေစာ၌ ရှေ့ပလ္လာင်ချုပ်နှင့် နောက်ပလ္လာင်ချုပ်တို့၏ အပြင်ဘက်မျက်နှာပြင်ကို စာရေးလေ့မရှိသကဲသို့ ဤကမ္မဝါစာ၌လည်း ရှေ့ဆုံးအချုပ်နှင့် နောက်ဆုံးအချုပ်၏ အပြင်ဘက်မျက်နှာများကို စာရေးလေ့မရှိပါ။

ပေစာ၌ ရှေ့ပလ္လာင်ချုပ်နှင့် နောက်ပလ္လာင်ချုပ်တို့၏ အတွင်းဘက်မျက်နှာများတွင်သာစာရေးသကဲသို့ ကမ္မဝါစာများ၌လည်း ရှေ့ဆုံးအချုပ်နှင့် နောက်ဆုံးအချုပ်တို့၏ အတွင်းဘက်မျက်နှာများတွင်သာ စာရေးပါသည်။

ယင်းသို့ရေးရာ၌လည်း ပေစာ၏ ရှေ့ပလ္လာင်ချုပ်နှင့် နောက်ပလ္လာင်ချုပ်တို့ကို အပြည့်မရေးဘဲ ပလ္လာင်ပေါက်နှစ်ပေါက်အတွင်း၌သာ စာရေးသကဲသို့ ကမ္မဝါစာ၏ ရှေ့ဆုံးအချုပ်နှင့် နောက်ဆုံးအချုပ်တို့ကိုလည်း စာအပြည့်မရေးဘဲ ဝယာအနားနှစ်ဘက် လေးလက်မခန့်စီချုန်ကာ ရေးတတ်ပါသည်။

တစ်ဖန် ပေစာများ၏ ရှေ့ပလ္လာင်ချပ် နောက်ပလ္လာင်ချပ် တို့နှင့် ကပ်လျက်ရှိသော မျက်နှာများကို ပလ္လာင်ချပ်နည်းတူ စဲအပြည့် မရေးဘဲ ပလ္လာင်ပေါက်နှစ်ပေါက်အတွင်း၌ သာ စာရေးသကဲ့သို့ ကမ္မဝါစာများ၌လည်း ရှေ့ဆုံးအချပ် နောက်ဆုံး အချပ်တို့နှင့် ကပ်လျက်ရှိသော မျက်နှာများကို စာအပြည့် မရေးဘဲ ဝယာအနားနှစ်ဘက် လေးလက်မခန့်စီ ချုန်ကာ ရေးတတ်ပါသည်။ ထို့ကြောင့်ကမ္မဝါစာများ၌ ရှေ့ဆုံး အချပ်နှင့် နောက်ဆုံးအချပ်တို့သည် ပေစာ၏ရှေ့နောက် ပလ္လာင်ချပ်များ နှင့် သဘောချင်းတူသဖြင့် ငင်းတိုကို ကမ္မဝါစာ၏ ပလ္လာင်ချပ် များဟု ခေါ်နိုင်ပါသည်။

ဤသို့ ကမ္မဝါစာ၏ အနားနှစ်ဘက်၌ လေးလက်မခန့်စီချုန် ထားသောအကွက်များကို ပညာရပ်အခေါ်အားဖြင့် “ အတွင်း တိုက္ခက် ” ဟုခေါ်ပါသည်။ ကမ္မဝါတစ်ဆူလျှင် ရှေ့ဘက် အတွင်းတိုက္ခက်လေးက္ခက်၊ နောက်ဘက်အတွင်းတိုက္ခက် လေးက္ခက် ပေါင်းအတွင်းတိုက္ခက်ရှစ်က္ခက်ပါမြဲဖြစ်သည်။ ယင်းအတွင်းတိုက္ခက်များအတွင်း၌လည်း နတ်ရပ်၊ ဗြဟ္မာရပ်၊ မင်းသားရပ်၊ ဘီလူးခေါင်းဆောင်းရပ်၊ ဇော်ဂျုံရပ် စသည်တို့ကို မြန်မာ့ရိုးရာကောက်ကြောင်းပန်းချီဖြင့် မြှေးကြွေ့စွာ ရေးခြယ် ထား တတ်ပါသည်။ ဘီလူးခေါင်းဆောင်းရပ်ဆုံးသည်မှာ လူက ဘီလူးခေါင်းကို ဆောင်းစွာပုံဖြစ်သည်။

တစ်ဖန် ကမ္မဝါစာ၏ စာမရေးသော ရှေ့ပလ္လာင်ချပ်နှင့် နောက်ပလ္လာင်ချပ်တို့၏ အပြင်ဘက်ပိုင်းတွင်လည်း အကုန် အကွက်များဖော်ကာ ယင်းအကွက်များထဲတွင် နတ်ရပ်၊ ဂြော်ရှုံးရပ်၊ ဂြော်ရှုံးရပ်၊ ကံနွှေရာရပ် စသည်များကို အကွက်တိုင်း၌ ရေးခြယ်မွမ်းမဲ့ တတ်ပါသည်။

ပေစာ၌ ပေအလျား၏သုံးချိုးတစ်ချိုးတွင် ဝယာပလှုင်
ပေါက် ဖောက်သကဲ့သို့ ကမ္မဝါစာ၌လည်း ပလှုင်ပေါက်ဖောက်
ပါသည်။ သို့ရာတွင် ပေစာ၌ကဲ့သို့နှစ်ပေါက်မဖောက်ဘဲ လက်ပဲ
ဘက်၌ တစ်ပေါက်သာဖောက်လေ့ရှုပါသည်။

အဖုံးပိုင်းအပြောက်အမွမ်း

ပေစာများကို သစ်သားကျမ်းဖုံးနှစ်ခုဖြင့် ဖုံးသကဲ့သို့ ကမ္မဝါ
များ၌လည်း ကမ္မဝါကျမ်းဖုံးရှုပါသည်။ ကမ္မဝါကျမ်းဖုံးကိုလည်း
သစ်သားဖြင့်ပင်လုပ်ပါသည်။ ကျမ်းဖုံး၏အရွယ်အစားမှာ မိမိ
လုပ်မည့်ကမ္မဝါ၏အရွယ်အစားအတိုင်းလုပ်ရပါသည်။ ကမ္မဝါ
ကျမ်းဖုံးအထူးမှာ ပေစာကျမ်းဖုံးလောက်မထူးဆုံး
တစ်စင်တီမီတာခန့်သာရှိတတ်ပါသည်။ ကမ္မဝါကျမ်းဖုံးကိုလည်း
ပေစာကျမ်းဖုံးကဲ့သို့ပင် အထက်ဘက်စောင်းလေးနားကို ဖြော်
န္မာ့ကြောင်းဖောက်လုပ်သေသပ်စွာ လုပ်တတ်ကြပါသည်။

ဤကမ္မဝါကျမ်းဖုံးများကိုလည်း ရှုံးခေတ်က အဖြူထည်
ရိုးရိုးစင်းစင်းမလုပ်ကြပါ။ အမွမ်းအမံအပြောက်အမွမ်းတို့ဖြင့်
လုပ်စွာရေးခြယ်ပြုလုပ်ကြပါသည်။ ကမ္မဝါကျမ်းဖုံးနှစ်ခု၏
အတွင်းအပြင်မျက်နှာနှစ်ခုလုံးကို ဆေးခြယ်သည်လည်းရှိ
သည်။ အတွင်းဘက်ကို ဆေးမခြယ်ဘဲ ပြောင်ထားလိုက်ပြီး
အပြင်ဘက်ကိုသာ ဆေးခြယ်သည်လည်းရှိသည်။

ကျမ်းဖုံးကိုဆေးခြယ်ရာ၌ ကမ္မဝါအတွင်းတို့ကွက်များကို
ဆေးခြယ်သကဲ့သို့ ကနုတ်ပန်းများ၊ လူရပ်၊ နတ်ရပ်၊ တံရွှေနှင့်ရပ်
များကို ရေးဆွဲကြပါသည်။ ယင်းသို့ရေးဆွဲရာ၌ အတွင်းတို့
ကွက်အရွယ်ရှိ အကွက်လေးငါးကွက်ခန့် အကန်ဖော်၍ ဖော်၍

ယင်းအကန်းများအတွင်း၌ ဘီလူးခေါင်းဆောင်းရပ်၊ ဂြှဲနှစ်ရပ် စသည်နှင့် ဇာတ်နံပါတ်သရှုပ်ဖော်ပုံများကိုပါ ရေးဆွဲတတ် ပါသည်။

၁၂၈၅ ခုနှစ်က လူဒါန်းသော ရွှေတံ့ရုံစောင်းတိတော် ပိုင့်ကတ် တိုက်ရှိ ကမ္မဝါတစ်ဆူတွင် “မဟောသစာနှင့် ကောင်းစစ်ထိုး ဟန်” ဟု စာတမ်းပါသော ကောက်ကြောင်းပန်းချီပုံကို တွေ့ရ ပါသည်။ ကမ္မဝါကျမ်းဖုံးအတွင်းဘက် မျက်နှာပြင်တွင် ကောက်ကြောင်းပန်းချီ ကန့်တပန်းများဖြင့်အေးမှုဝန်းရုံ၏ အလူရှင်ဖော်ပြသော ကမ္မည်းစာတမ်းကိုလည်း ရေးသားမှုတ် တမ်းတင်တတ် ပါသည်။ အောက်ပါစာတမ်းမှာ ရွှေတံ့ရုံ စောင်းတိုက်တိုက်ရှိ ကမ္မဝါတစ်ဆူ၏ ကျမ်းဖုံးအတွင်းဘက်၌ ဘက်၌ တွေ့ရသော အလူမှုတ်တမ်းထိုး ကမ္မည်းစာဖြစ်ပါသည်။

“သက္ကရာဇ် ၁၂၈၇ ခုနှစ်၊ တပေါင်းလဆုတ် ၈ ရက်နေ့ တွင် ဘုန်းတော်ကြီးအရိုးပြောကို သားရိုးပြုလုပ်၍ သထုံးအပိုင် သံပုဂ္ဂပင်ဆိတ်ရွာနေ့ ကျောင်းဒါယကာ ဦးဘုံးဦး၊ ဒေါ်နန်း သားသမီးတစ်စုတို့ လူဒါန်းကိုးကွယ်သော ဥဇ်ခန်းကမ္မဝါစာ ”

ကမ္မဝါများတွင် မင်းဒကရာဇ်လူသော ကမ္မဝါများကိုလည်း တွေ့ရသည်။ တက္ကရာဇ်လုံးများ ဗဟိုစာကြည့်တိုက်ရှိရှေးကျသော ကမ္မဝါတစ်ဆူ၏အဖုံးတွင် မင်းဒကရာဇ်လူဒါန်းကြောင်း အောက်ပါအတိုင်း ကမ္မည်းရေးထိုးထားသည်ကို တွေ့ရပါသည်။

“သီရိ မဟာသီဟသူရ မဟာသုဓာရာဇာ ဘဝရင်မင်းကြီးကောင်းမှုတော် ”

အထက်ပါ ကမ္မည်းမှုတ်တမ်းများကို ထောက်ဆျုံ သရိုး ကမ္မဝါပြုလုပ်ရာ၌ လူ၏အရိုးပြော အရိုးမှုနှင့်တို့ဖြင့်လည်းလုပ်ကိုင် ကြောင်း သံရပါသည်။ အရိုးပြောမှာလည်း မိမိတို့ကြည့်ညံ့လေး

စားရင်းဖြစ်သော ဘုန်းတော်ကြီးအရုံးပြာ၊ ဘုန်းကြီးဘ ဘုန်းကြီး
မယ်တော်တို့၏ အရုံးပြာ၊ မိဘဘုံးဘွားတို့၏ အရုံးပြာများဖြင့်
ကမ္မဝါပြုလုပ်လေ့ရှုံးကြောင်း အခြားကမ္မဝါများပါ ကမ္မည်းမှတ်
တမ်းများအရ သံရပါသည်။ အရုံးပြာဖြင့်လုပ်သည်ဆုံးရာ၌
သစ်စေးဖြင့်နှစ်ရသော သရုံးလုပ်ခြင်းမဟုတ်။ လုပ်နေကျ
သရုံးပေါ်တွင် သစ်စေးထပ်ပြီး သစ်စေးမအံပို့မီ အရုံးပြာအရုံး
မူန့်ကို ရောစပ်သည်ဆုံးရှုံးမျှ အပေါ်မှုဖြူး၍ ပြုလုပ်ခြင်းသာ
ဖြစ်သည်။

ထိုအရုံးပြာဟူသည်လည်း ပြာစစ်စစ်မဟုတ်သေး။ လူသေ
အလောင်းကို မိုးသရှိဟန်ရာတွင် အရုံးကိုကောက်ထားပြီး ယင်းမိုး
ကျမ်းအရုံးကို အုန်းစိမ်းရေဖြင့်စိမ်ကာ ဆေးကြော၍ ထောင်း
လိုက်သောအခါဖြူဖွေးသော အရုံးမူန့်များရရှိသည်။ ယင်းအရုံး
မူန့်ကို သရုံးသားပေါ်မှုဖြူး၍ စတိထည့်ကာလုပ်သည်ကို အရုံး
ပြာဖြင့်လုပ်သည်ဟု ခေါ်ကြခြင်းဖြစ်သည်။


ကမ္မဝါကျမ်းဖုံးသည်လည်း ရုံးရုံးပြောင်ချောအဖုံးနှင့် မူန့်စိ
ရွှေချကျမ်းဖုံးဟန္တစ်မျိုးရှိသည်။ ယင်းအဖုံးနှစ်မျိုးလုံးကို ပေါ့ပါး
သော လက်ပံသား ဘုံးသားတို့ဖြင့်ဖော်လောင်း၊ မာ၍ပေါ့သော
ကျွန်းသားဖြင့်လည်းကောင်း ပြုလုပ်လေ့ရှိသည်။ ရုံးရုံးပြောင်
ချောအဖုံးမှာ အပေါ်မှ ဆေးသန်းဖြင့် ရွှေချကျမ်းကို ကန်တ်ပန်း
နှင့် အရှပ်များရေးခြယ်ပြီး ရွှေချထားခြင်းသာဖြစ်သည်။

မူန့်စိရွှေချကျမ်းဖုံးကိုမှ ကျမ်းဖုံးကိုသရုံးကိုင်ပြီး ရသော
အချေထည်ကျမ်းဖုံးပေါ်တွင် ကြိုးခင်းရသည်။ ကြိုးခင်းသည်
ဆုံးသည်မှာ သရုံးကိုခုံပေါ်တွင်ပြီး လက်ဝါးဖြင့်လို့မုံသော
အခါ ကြိုးသဖွယ်ဖြစ်လာသည်။ မိမိခင်းလုံးသောကြိုးအရွယ်
အစားရအောင်လို့မုံယူရသည်။ ဤသုံးကြိုးသဏ္ဌာန်ဖြစ်လာ

သော သရိုးမျင်ဖြင့် ကျမ်းဖုံးအပြင်ဘက် မျက်နှာပြင်ပေါ်တွင် မိမိလိုရာ ကန္တပန်းများဖော်သည်ကို ကြိုးခင်းသည်ဟု ခေါ်သည်။ ကြိုးခင်းပြီး ကျောက်စီမှန်စီရှုမည့်နေရာတွင် ကျောက်နှင့် မှန် များထည့်၍ ကပ်သည်။ ကန္တပန်းနှင့် ရပ်ကြွေားအလုံးစုံပုံဖော်ကျောက်စီပြီးမှ ရွှေချေသည်။ အဖုံးကို မှန်စီရွှေချေလုပ်ရာ တွင် အဖုံး၏အပြင်ဘက် မျက်နှာကိုသာ လုပ်လေ့ရှိသည်။ အတွင်းဘက်မျက်နှာကိုမူ ပြောစ်ထား၍ ဆေးသန်းဖြင့် ပန်းဝါရေးပြီး ရွှေချေထားတတ်သည်။ တစ်ခါတစ်ရုံ ဘာမျှ မရေးသဲ ဟသာပြဒါးသုတ်ကာ ဘန်းရောင် ပြောင်းထားသည်လည်း ရှိပါသည်။

ဤသို့လုပ်ကိုင်၍ပြီးသော ကျမ်းဖုံးနှစ်ခုဖြင့် ကမ္မဝါကို ညှပ်၍ ထားလိုက်လျှင် ကမ္မဝါလုပ်ငန်းပြီးစီးတော့သည်။ ယင်းသို့ပြီးစီးသွားသော ကမ္မဝါတစ်ဆူကို ပိုးမဲကတ္ထိပါတို့ဖြင့် ချုပ်ထားသော အဝတ်အိတ်ထဲသို့ ထည့်ကြသည်။ အဝတ်ဘိတ်၏တစ်ဘက်ထိပ်တွင် အိတ်ရှုံးကြိုးတပ်ထားပြီး စည်းထားတတ်ပါသည်။ ပြီးမှ ယင်းကမ္မဝါအိတ်ကို ကမ္မဝါသေတ္တာထဲသို့ ထည့်ထားတတ်ကြသည်။


ကမ္မဝါသေတ္တာဆုံးသည်မှာ ကမ္မဝါစာထည့်ရန် ကမ္မဝါနှင့် တိုင်း၍ အနေတော်ပြုလုပ်ထားသော သေတ္တာကလေးဖြစ်သည်။ ယင်းသေတ္တာကို အောက်ခြေပဲလျှင် ခုံအရှင်၌ တင်ထားသည်။ ပလ္လာ၌ အခြေလေးဘက်၌ ခြေသံ့ရပ်၊ ဟသာရုပ် စသော အရှပ်များခံ၍ လှပစ္စပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းကမ္မဝါသေတ္တာကိုလည်း သရိုးဖြင့်ကြိုးခင်းရှုံး၍ ကန္တပန်းများဖော်ကာ မှန်စီရွှေချေပြီး လှပစ္စပြုလုပ်တတ်ကြပါသည်။ ပုဂံကျောက်စာ များတွင်မူ ယင်းသေတ္တာမျိုးကို သစ်တလားဟု ခေါ်ကြပါသည်။



ဝါးအရိုးတပ် ဆေးဒန်းမန်းဇဝါရေးကလောင်

ကမ္မဝါစာလုံးနှင့် အပြောက်အမွမ်းများဆေးသားရေးခြယ်ပုံ
အထက်ကပြခဲ့သည့်အတိုင်း သရိုးအချောက်ဗိုင်ထားသော
ကမ္မဝါအချောထည်ပေါ်တွင် စာရေးတော့မည်ဆိုလျှင် ရှေးဦးစွာ
အနားဖော်ခြင်း၊ လေးကြောင်းမျဉ်းပစ်ခြင်း၊ အတွင်းတိုက္ခက်
ချုံခြင်း၊ မန်ကျည်းစွဲစာလုံးပုံကြမ်းဖော်ခြင်း၊ ကန်တပန်းနှင့်
အရပ်များရေးခြင်း စသည်တို့ကို ဆေးဒန်းရည်ဖြင့်ရေးရသည်။
ယင်းသို့ရေးရာတွင် ရှေးဦးစွာအနားဖော်ခြင်း၊ အတွင်းတို့
က္ခက်ချုံခြင်း၊ လေးကြောင်းမျဉ်းပစ်ခြင်းတို့ကို ဆေးဒန်း
ပန်းဇဝါရေး ကလောင်ဖြင့်ရေးရသည်။ ဆေးဒန်းပန်းဇဝါရေး
ကလောင်ဆိုသည်မှာ အခေါင်းပါသောဝါရိုးတွင် အဖျား၍

သံကလောင်သွားတပ်ထားသော ကိရိယာဖြစ်သည်။ ယင်းဝါး
အရိုး၏အခေါင်းတွင် ဆေးသန်းအရည်ထည့်ရှုရေးရသည်။ ဆေး
သန်းအရည်ဖျော်ရာတွင် ဆေးခိုင်စေရန် တမာစေးထည့်ပေး
ရသည်။



မန်ကျည်းစောလုံး ဆေးသန်းရေးကလောင်

ဤသို့မျဉ်းပစ်ပြီးခါမှ လေးကြောင်းမျဉ်း၏ အလယ်ကွက်
တွင် မန်ကျည်းစောလုံးများကို ဆေးသန်းရည်ဖြင့်ပင် ပထမ
ရေးရသည်။ ရေးသောအခါ မန်ကျည်းစောလုံး ဆေးသန်းရေး
ကလောင်ဖြင့်ရေးရသည်။ ယင်းမန်ကျည်းစောလုံးဆေးသန်း
ရေးကလောင်ဆိုသည်မှာ ဆေးသန်းပန်းဇာုရေးကလောင်နှင့်
မတူပေါ်။ အခေါင်းပါသော ဝါးအရိုးတွင် အဖျား၌ မန်ကျည်းစော
လုံး၏ တုံးအရွယ်ရှိသောသံသွားကလောင်ပြား တပ်ထား
သည့်ကိရိယာဖြစ်သည်။ ယင်းဝါးရိုး၏ အခေါင်းထဲတွင် ဆေးသန်း
ရည်ထည့်ရှုရေးခြင်းဖြစ်သည်။


မန်ကျည်းစေ့စာလုံးအဝါရေးရာတွင် အဝါရေးသူက တုံးများ
ကံသာအဓိကထားပြီး ချွေသွားခြင်းဖြစ်သည်။ တုံးတစ်တုံးနှင့်
စုစုတုံးများပျော်ဖြင့်ဆက်ခြင်း၊ တုံးသေးဖြင့်ဆက်ခြင်း၊ စာလုံး
ပုံပေါ်အောင်ဖော်ခြင်းတို့ကိုမူ သစ်စေးထပ်သူက လိုအပ်သလို
ပြည့်စွက်ပုံဖော်သွားခြင်းဖြစ်သည်။

ဤသို့ဆေးအန်းဖြင့် မန်ကျည်းစေ့စာလုံး ပုံကြမ်းဖော်ပြီးမှ
စွဲးကျွန်းသောကွက်လပ်များတွင် ဓနကွက်များ၊ ကန့်တ်ပန်း
များ၊ လူရုပ်၊ နတ်ရုပ်၊ တိရှိစွဲနှင့်ရုပ် စသည်တို့ကို ဆေးအန်းပန်း
ပေါ်ကလောင်ဖြင့်ပင် ရေးခြယ်ရသည်။ ကမ္မဝါတစ်စောင်လုံး
ပြီးမချင်း ဤသို့ဆေးအန်းအဝါရေးပြီးအောင် ရေးသွားရသည်။
ဤသို့ဆေးအန်းဖြင့်ရေးသော လုပ်ငန်းအားလုံးကို အဝါရေးသည်
ဟခေါ်ကြသည်။

ဆေးအန်းဖြင့် အဝါရေး လုပ်ငန်း ပြီးစီးသွားသောအခါ
ကမ္မဝါမျက်နှာပြင်တစ်ခုလုံးကို သစ်စေးပါးပါးသုတ်၍ ရွှေချာရ
သည်။ ရွှေမျက်ပါးဖြင့်ချွဲခြင်းဖြစ်သည်။ ဤသို့ရွှေချာလိုက်သော
ဘေးကမ္မဝါမျက်နှာပြင်တစ်ခုလုံး ရွှေရောင်ဖြင့်ဝင်းဝါသွား
စော့သည်။ စာလုံးပုံကန့်တ်ပန်းပုံစသည်များထင်ရှားပေါ်လွင်
၍င်းမရှိလှသေးပေါ်။

ဤသို့ရွှေချာပြီးသောအခါတွင်မှ ဆေးသားဆေးအန်းပေါ်မှ
ရွှေများကျေရှားရွှေရည်ဆေးရသည်။ ရွှေရည်ဆေးလိုက်သော
ဘေး ဆေးအန်းဆေးသားပေါ်မှ ရွှေများ ရေထဲပါသွားပြီး
ဘန်ရောင်စာလုံးများ၊ ဓနကွက်နှင့် ကန့်တ်ပန်းစသည်တို့ပေါ်
ဘသည်။ ဆေးအန်းဆေးသားမရှိသော ကျွန်းနေရာများ၌သာ
ရွှေများကျေရှားတော့သည်။

ဤသို့ဆေးသန်းပေါ်ရှိချွောက် ရွှေရည်လေးပြီးလျှင် ဆေးသန်းရေး မန်ကျည်းစောလုံးပေါ်သို့ သစ်စေးထပ်ရသည်။ သစ်စေးထပ်သောအခါ မန်ကျည်းစောလုံးသစ်စေးထပ်သော ကလောင်းဖြင့်ထပ်ရသည်။ မန်ကျည်းစောလုံး သစ်စေးထပ်သော ကလောင်းဟူသည် ဝါးအရိုးတွင် မန်ကျည်းစောလုံး၏ တုံးအရွယ်ရှိ သံသွားအပြားငယ် တပ်ထားသည့်ကလောင်းဖြင့် သည်။ မန်ကျည်းစောလုံး အဝါရေးကလောင်နှင့် ခပ်ဆင်ဆင် တူသည်။ အရွယ်လည်း မတိမ်းမယိမ်းရှိသည်။




မန်ကျည်းစောလုံး သစ်စေးထပ်ကလောင်

သစ်စေးစာလုံးထပ်တော့မည်ဆိုလျှင် သစ်စေးကို အိုးကောင်းတွင်ထည့်၍ ၁၀ မိန့်ခန့် မီးဖြင့်အပူပေးရသည်။ မီးအပူဖြင့် သစ်စေးကျက်လာမှ စာရေးရသည်။ သစ်စေးထပ်သောအခါ သစ်စေးထပ်ပညာရှင်က သစ်စေးထပ်ကလောင်းဖြင့် သစ်စေးကို တို့ယူ၍ အဝါရေးမန်ကျည်းစောလုံး၏တုံးများကို ရှေးဦးစွာ


သစ်စေးထပ်သည်။ စာလုံးတစ်လုံးချင်း၏တုံးများကို သစ်စေး
ဆပ်ပြီးမှ ဆက်စရာရှိသောတုံးများကို ဆက်ခြင်း၊ စာလုံးပုံမှန်
ပြုအောင်ဖော်ခြင်းများကို သစ်စေးထပ်သူကပင် မှန်အောင်
ပြုဖော်သွားခြင်းဖြစ်သည်။ မန်ကျည်းစေ့စာလုံး သစ်စေးထပ်ရာ
ဘုင် တုံးများကိုထပ်ရာ၌ ကလောင်ကိုအပြားလိုက် အထက်
အက်ဆွဲပြီး ကြိုးကေယ်ကဲသို့သော တုံးများကိုဆက်ရာ၌
ယင်းကလောင်ပြားကို ထောင်လိုက်ဆွဲ၍ ဆက်သည်။ အနှင့်သာ
ကဲသို့သောတုံးများကိုဆက်ရာ၌မူတည်င်းစာလုံးရေး ကလောင်
ပြင် မျဉ်းပြောရေး၍ ဆက်သည်။ ဂုဏ်ကား မန်ကျည်းစေ့စာလုံး
ဆေးသားရေးခြယ်ပုံဖြစ်သည်။

ကမ္မဝါတုံးရေးသော အကွဲရာစာလုံးသည် မန်ကျည်းစေ့
စာလုံးနှင့် စာညှင်းစာလုံးဟူ၍ နှစ်မျိုးရှိကြောင်းအထက်၌
ဖော်ပြုခဲ့ပြီးဖြစ်သည်။ စာညှင်းစာလုံးကို ဆေးသုံးမန်းဖြင့် အဝါရေး
ရာတွင် အဝါရေးစာညှင်းကလောင်ဖြင့် ရေးရသည်။ ယင်း
ကလောင်သည် စက္ကာ။ ပေါ်ရေးကလောင်နှင့် ပုံသဏ္ဌာန်တူ
ဆါးသည်။

စာည်းသစ်စေးစာလုံးကို စာည်းသစ်စေးထပ်သော
ကလောင်ဖြင့်ရေးပါသည်။ စာည်းသစ်စေးထပ်ကလောင်မှာ
လည်း ဝါးအရိုးတပ် အသွားထက်သောကလောင်နှင့် နှစ်ဘက်
ချုပ်ကည်နှင့် တူသောသံကလောင်ဟူ၍ နှစ်မျိုးရှိပါသည်။
ကည်နှင့် တူသောသံကလောင်တွင် လက်ကိုင်၍ကောင်းရှုံး
အလယ်မှ အဝတ်စပတ်၍ ကပ်ထားပါသည်။ ယင်းကလောင်
သည် အသွားအနည်းငယ်တုံးပါသည်။ အသွားထက်သော
ကလောင်နှင့် အသွားတုံးသောကလောင်တို့ကို စာလုံးပုံပန်း
အလိုက် သင့်လျှော်သလို ရေးသွားတတ်ပါသည်။




စာည်းစာလုံး သစ်စေးထပ်ကလောင်နှစ်မျိုး



ဆေးဒန်းဖြင့်အဝါရေးပြီး ရွှေမချရသေးသော စည်းကမ္မဝါ

ဤသို့မန်ကျည်းစေ့စာလုံးများကို သစ်စေးထပ်ပြီးပြီဆုံး
လျင် ယင်းသစ်စေးထပ်ပြီးသော ကမ္မဝါများကို နောက်ဆုံး
ဆင်းအဖြစ် တိုက်သွင်းရပြန်ပါသည်။ ဤနောက်ဆုံးတိုက်
သွင်းရှုံးမှု ယင်းသရိုးကမ္မဝါအချောထည်ရအောင် လုပ်စဉ်
ကကဲ့သို့ မြေတိုက်ထဲ၌ တိုက်မသွင်းဘဲ အလွန်ကြိုးမားသော



ပညာရှင်ကမ္မဝါဘောင်ဆရာ ဦးတင်မောင်ကိုယ်တိုင်
မန်ကျည်းစေ့ကမ္မဝါကို သစ်စေးထပ်နေပုံ

စတိက်သေတ္တာကြီးများထဲ၌ တိက်သွင်းကြပါသည်။ စတိက်သေတ္တာကြီးထဲတွင် တန်းအဆင့်ဆင့်ဖြင့်စင်ခံရ၍ ကမ္မဝါပြားများကို ထစ်ချပ်စီဖြန့်ရှုတင်ပြီးလျှင် အဖုံးပိတ်ကာတိုက်သွင်းကြခြင်းဖြစ်ပါသည်။ ဤသို့နောက်ဆုံးအကြိမ် ရက်သာတ္တာတစ်ပုံးခန့် တိက်သွင်းပြီးပြီဆုံးလျှင် ထိကမ္မဝါကို သုံးစွဲကိုင်တွယ်နှုန်းရပြီဟု ဆိုနိုင်ပါသည်။ ဤသို့လျှင် ကမ္မဝါစာတစ်ဆူကို သုံးနှုန်းရသည့် အဆင့်အထိ ပြီးမြောက်အောင် အနည်းဆုံး သုံးလေးကြောမျှအချိန်ယူလုပ်ဆောင်ရသည်ဟု သိရသည်။

ဤကမ္မဝါလုပ်ငန်းတွင် မန်ကျဉ်းစောလုံးနှင့် အပြောက်အမွမ်းများကို ဆေးဆန်းဖြင့် အဝါရေးခြင်းလုပ်ငန်းနှင့် အဝါရေးမန်ကျဉ်းစောလုံးပေါ်တွင် သစ်စေးထပ်ခြင်းလုပ်ငန်းနှစ်ရပ်သည် ပန်းချီအနုပညာလည်းပါသည်။ ပါဋ္ဌာသာသာအက္ခရာရေးထုံးကိုလည်း ကျေမ်းကျင်ရသည်။ မန်ကျဉ်းစောလုံးများ၏ လက္ခဏာနှင့် သဘောသာဝကိုလည်း နားလည်မှဖြစ်သည်။ ထို့ကြောင့် ကမ္မဝါလုပ်ငန်းတွင် ဤပညာနှစ်ရပ်သည် စိတ်အရှည်ရဆုံး၊ ကျေမ်းကျင်မှုအလုံးဆုံး ပညာသားအပါဆုံးနှင့် အခက်ခဲဆုံး မြန်မာရိုးရာလက်မှု အနုပညာတစ်ရပ်ဟု ဆိုရမည့် ဖြစ်ပါသည်။

၅။ အထွေထွေပိုင်းကမ္မဝါ

ဤအထွေထွေပိုင်း၏ကမ္မဝါလုပ်ငန်းနှင့် ပတ်သက်နေသောကမ္မဝါတဲ့မှ မိက်ထုတ်ခြင်း၊ ပညာရှင်များအား အခြောင်းငွေချီးမြှင့်မှု၊ ခေတ်အလုံက်ကမ္မဝါတစ်ဆူ၏တန်ဖိုး၊ ပညာရပ်သုံးဝေါဟာရများနှင့် မန္တလေးမြို့ရှိ ကမ္မဝါထောင်ဆရာများအကြောင်းတို့ကို သိရှိရသမျှ တင်ပြသွားမည်ဖြစ်ပါသည်။

ကမ္မဝါတဲ့ မိက်ထုတ်ခြင်း

ကမ္မဝါကို ဆေးခန်းဖြင့် အဝါရေးပြီး ပျက်နာပြင်နှစ်ဘက်လုံးကို ရွှေချသည့်အကြောင်းနှင့် ရွှေရည်ဆေးသည့်အကြောင်းတို့ကို အထက်အခန်း၏ တင်ပြခဲ့ပြီးဖြစ်သည်။ ဤသို့ရွှေရည်ဆေးရာမှ ကျလာသောရွှေများကိုလည်းကောင်း၊ ရွှေချစဉ်ကဂွမ်းစဖြင့် ဖိနှိပ်ပွဲတ်သပ်ထားသော ရွှေများကိုလည်းကောင်း မိက်ထုတ်ယူကြရသည်။

မိက်ထုတ် ဆုံးသည်မှာ ပန်းထိမ်လုပ်ငန်း ရွှေချလုပ်ငန်းသမားများလုပ်၍ အလေအလွင်အဖြစ် အစွမ်း ထွက်ကြလာသော ရွှေမှန်ရွှေစများပါသည့် မြေ၊ အဝတ်စ၊ စက္ကာ။ စသည်တို့ကို မီးရှို့၍ ဖြစ်လာသောပြာကို ရေဖြင့်ကျင်ယူခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော အနှစ် ၈၀ ခန့်က ဤသို့ ကမ္မဝါလုပ်ငန်းမှ မိက်ထုတ် ကျင်ယူခြင်းဖြင့်ရသော ရွှေပမာဏမှာ -

၁၂၇၆ ရန်စက် - ရွှေပြာချိန်
ရွှေအထွက်

၇။ သား
၅၃ သား

ဂုမ်းခံပဝါပြာချံနှုန်း	ငှုံးသား
ရွှေအထွက်	ဘင်း၊ ဤူးသား
၁၂၇၇ ခုနှစ်က - ရွှေပြာချံနှုန်း	ငံဝိသား
ရွှေထွက်	ဗြို့ဤူးသား
ဂုမ်းခံပဝါပြာချံနှုန်း	ဦဝိသား
ရွှေထွက်	ဂို့သား
၁၂၇၈ ခုနှစ်က - ရွှေပြာချံနှုန်း	ဂုဏ်ဤူးသား
ရွှေထွက်	ဗြို့ဘုံသား
ဂုမ်းခံပဝါပြာချံနှုန်း	ဗြို့သား
ရွှေထွက်	ဗြို့ဘုံသား

ရှုံးကြောင်းသိရပါသည်။

အထက်ပါတရင်းကို ကြည့်ခြင်းအားဖြင့် ဆက်တိုက် ယင်းသုံးနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ရွှေထွက်ကျသွားကြောင်းသိရပါသည်။ ဤသုံးရွှေထွက်ကျခြင်းမှာ ကမ္မဝါအပ်သူနည်း၏ အလုပ်ရပါသွားခြင်းကြောင့် ဖြစ်ကြောင်း အလွယ်နှင့် သိနိုင်ပါသည်။ ယင်းသုံး ကမ္မဝါအပ်သူနည်းပါသွားရခြင်းမှာလည်း ထိခုနှစ်များဆီက ပုံနှိပ်စက်များဖြူးဖြူးပြီး ပေါ်လာပြီး ဖြစ်ရကား ပုံနှိပ်စက်များက ပုံနှိပ်ကမ္မဝါစာအုပ်များ ထုတ်ဝေလာကြသော ကြောင့် မန်ကျည်းစေကမ္မဝါလုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ် ကျဆင်းသွားရခြင်း ဖြစ်ဖွံ့ဖြိုးသည်။

ဤရွှေမိုက်ထုတ်ခြင်းကို ရွှေပန်းထိမ်နှင့် ရွှေချလုပ်ငန်း လုပ်ကိုင့်သူတိုင်း မလုပ်နိုင်ကြပါ။ ရွှေကျင်သူနှင့် ရွှေမိုက်ထုတ်သူ ပညာသည်များသာ နားလည်သောလုပ်ငန်းဖြစ်သည်။

ပညာရှင်များအား အခြေားငွေ ချီးမြှင့်မှု

ကမ္မဝါထောင်ဆရာများက ကမ္မဝါထုတ်လုပ်ရာတွင်
ကမ္မဝါထောင်ဆရာတိုင်းကိုယ်တိုင်လုပ်နိုင်ကြသည်မဟုတ်ပါ။
ကိုယ်တိုင်မလုပ်နိုင်သော ကမ္မဝါထောင်ဆရာများက ကျေမှုကျင်
သူပညာရှင်များကို အခြေားငွေဖြင့် ရှားရမ်းလုပ်ကိုင်ကြရ^{၁၆}
သည်။ယင်းသို့လုပ်ကိုင်စေရာတွင် ကျေမှုကျင်ပညာရှင်များအား
ချီးမြှင့်သော လုပ်ခန္ဓန်းထားမှာ -

မြန်မာနိုင်ငံ လွှတ်လပ်ရေးမရမီ အကိုလိပ်ကိုလိုနီခေတ်
ကာလက မန်ကျည်းစေ့စာလုံး ကိုးခန်းကမ္မဝါတစ်ဆူ (၁၆ ချပ်)
အတွက် -

ဆေးဒန်းအဝါရေးခ ၁၀ ကျပ်

ငှုံးကိုသစ်စေ့ထပ်ခ ၂၅ ကျပ်

မြန်မာနိုင်ငံလွှတ်လပ်ရေးရပြီးဖဆပလ အစိုးရလက်ထက်
တွင် မန်ကျည်းစေ့စာလုံး ကိုးခန်းကမ္မဝါ (၁၆ ချပ်) တစ်ဆူ
အတွက် -

ဆေးဒန်းအဝါရေးခ ၂၅ ကျပ်

စာလုံးသစ်စေ့ထပ်ခ ၃၀ ကျပ်

ယခု မျက်မှာ်က်ကာလ နိုင်ငံတော်အေးချမ်းသာယာရေး
နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် မန်ကျည်းစေ့
ကမ္မဝါကိုးခန်းတစ်ချပ်အတွက် -

ဆေးဒန်းအဝါရေးခ ၁၅၀ ကျပ်

စာလုံးသစ်စေ့ထပ်ခ ၂၅၀ ကျပ်ပေးရသဖြင့် ၁၆ ချပ်

ပါကိုးခန်းကမ္မဝါတစ်ဆူလုံးအတွက်ဆိုလျှင် -

ဆေးဒန်းအဝါရေးခ ၂၄၀၀ ကျပ်

တလုံးသစ်စေးထပ်ခ ၄၀၀၀ ကျပ်နှုန်းဖြစ်ကြောင်း သိရပါသည်။

ခေတ်အလုံကဗျာမ္မဝါတစ်ဆူ၏ တန်ဖိုး

ကဗျာမ္မဝါတစ်ဆူကို ရောင်းချက်သော ဈေးနှုန်းမှာ ၁၂၅၉၂ဦး
ခေတ်ကာလအလုံက် ကဲပြားမူများရှုပါသည်။

ကိုလိုနိုင်ခေတ် မြန်မာသူ့ရာဇ် ၁၂၇၅ ခနှစ်ခန့်က
၅ × ၂၂ လက်မ ကိုးခန်းကဗျာမ္မဝါ (၁၆ ဧပ်) တစ်ဆူ ၃၀ ကျပ်ခန့်

၁၂၉၂ ခနှစ်ခန့်က ယင်းကဗျာမ္မဝါတစ်ဆူ ၆၀ ကျပ်ခန့်

ယခုခေတ် ကဗျာမ္မဝါများရောင်းချက်အား အဆူးဖြင့် မတွက်ဘဲ
ချပ်ရေဖြင့် ဈေးနှုန်းရောင်းချက်ကြောင်း သိရပါသည်။ ယင်းကဗျာမ္မဝါ
တစ်ချပ်၏ ယခုခေတ်တန်ဖိုးမှာ

၅ × ၂၂ လက်မ မန်ကျည်းစောမ္မဝါတစ်ချပ် ၅၀၀၀ကျပ်

၆ × ၂၄ လက်မ ယင်းကဗျာမ္မဝါတစ်ချပ် ၅၅၀၀ ကျပ်ဖြစ်၍
ယခုခေတ် ရွှေဆုံးဒွေးမှာ ရွှေမျက်ပါး ၁၀၀ ပါ ရွှေဆုံး
တစ်ဆုံး ၃၀၀၀ ကျပ်ပေး၍ ၀၂၀၂၄ကြောင်း သိရပါသည်။

ကဗျာမ္မဝါလုပ်ငန်းသုံးပညာရပ်ဝါဟာရများ

သရီးကိုင် မန်ကျည်းစောမ္မဝါလုပ်ငန်းသည် သရီးပညာ၊
ပန်းခေါ်ပညာ၊ စာလုံးရေးပညာ၊ မျက်နှာဖုံးရေးပညာ၊ ကြိုးနှုန်း
ပညာ၊ ရွှေချေပညာ စသော ပညာရပ်မျိုးစုံ စုပေါင်းအင်အားဖြင့်
ဖြစ်ပေါ်လာရသော မြန်မာရီးရာ လက်မူအနုပညာတစ်ရပ်ဖြစ်
ပါသည်။ ပညာရပ်မျိုးစုံပါဝင်သည့်အားလုံးစွာ ယင်းပညာရပ်
များ၏ ကျမ်းကျင်သောသရီးပညာရှင်၊ ပန်းခေါ်ရေးပညာရှင်၊
အဝါရေးပညာရှင်၊ သစ်စေးထပ်ပညာရှင်၊ ကြိုးခံုံးပညာရှင်၊

မှန်စီရွှေချုပညာရှင် စသော ပညာရှင်ပေါင်းများစွာတို့စေပေါင်း
အကောင်အထည် ဖော်ကြရသောလုပ်ငန်းလည်းဖြစ်သည်။
ထိပညာရှင်တို့၏ မန်ကျည်းစေကမ္မဝါနှင့် ပတ်သက်သော
ပညာရပ်ဝါဟာရတို့လည်း များစွာရှိပေသည်။

ယင်းပညာရပ်သုံးဝါဟာရများကို အဆွဲရာစဉ်၍ ဖော်ပြ
ရပါက ကျောက်စာသည် (ကျောက်တိုက်သည်၊ ကျောက်ရှုပ်
သည်ဟုလည်းခေါ်သည်) ကျောက်စိုးသည်၊ ကြိုးနဲ့ခင်းသည်၊
ဂုမ်းခံပဝါ၊ စာညွင်းစာလုံး၊ တိုက်သွင်းသည်၊ ဓနုကွက်ဖော်သည်၊
နကါးလိမ်ပန်း၊ ပုလဲနား၊ ပေနှီးသုတ်သည်၊ ပန်းနား၊ ပြာတင်း
သည်၊ ဖွဲ့ချေသည်၊ ဘီလူးခေါင်းဆောင်းရှုပ်၊ မန်ကျည်း
စေစာလုံး၊ မျှဉ်းထိုးသည်၊ ရွှေဇာုရေးသည်၊ ရွှေရည်ခံသစ်စေး၊
ရွှေရည်ဆေးသည်၊ လောင်းစာလုံး (အဝါရေးဆေးဒန်းစာလုံးကို
ခေါ်ခြင်း ဖြစ်သည်)၊ သဇ်ခွဲ ကျေးနှင်းရှုပ်၊ သစ်စေးထပ်
သည်၊ အချိုပ် နား၊ အတွင်းတိုကွက်၊ အဝါရေးသည် စသည်တို့
ဖြစ်ပါသည်။ ယင်းပညာရပ်ဝါဟာရများ၏ အဓိပ္ပာယ်ကိုလည်း
အထက် သက်ဆိုင်ရာအခန်းများ၌ ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။

အကယ်၍ မြန်မာဘသာပညာရပ် အဘိုးကုန်များ
ထုတ်ဝေခဲ့လျှင် ဤဝါဟာရများသည် မြန်မာရုံးရာလက်မူ
ပညာ အနုပညာရပ်အပိုင်း၌ နေရာယူသွားကြမည့် ပညာရပ်
ဝါဟာရ များ ဖြစ်ပါသည်။

မန္တလေးမြို့မှ ကမ္မဝါထောင်ဆရာများ

ဤကမ္မဝါလုပ်ငန်းကို ယခုအခါ မန္တလေးမြို့မှ ကစ်ပါး
အားဌားမည်သည့်မြို့ရာများတွင်မှ လုပ်ကိုင်ကြသည်ကို မတွေ့ရ

တော့ပေ။ မန္တလေးတစ်မြီးတည်းသာ မြန်မာနိုင်ငံတွင် တစ်ခု တည်းသော ကမ္မဝါထုတ်လုပ်ရာနှာနှာကြီးဖြစ်ပေသည်။

မန္တလေးမြီးတွင် မြန်မာဘရှင်များလက်ထက်တော်ကပင် သက်ဆိုင်ရာပညာသည်များအား အစုအကွက်ချထား နေထိုင် စေသော အရပ်များကို ကျောက်သွေးတန်း၊ ကျောက်ဆစ်တန်း၊ ဓားတန်း၊ ဆိုင်းတန်း၊ သဘေားတန်း၊ လွှေထောင်တန်း၊ မဲအိုးတန်း စသည်ဖြင့်ခေါ်ဝေါ့ခဲ့ကြပေသည်။ ကမ္မဝါပြုလုပ် ရောင်းချ သော ပညာသည်များအား အကွက်ချထား နေထိုင်စေသော အရပ်ကိုလည်း ကမ္မဝါတန်းဟုခေါ်ပေသည်။ ဤကမ္မဝါတန်း သည် မန္တလေးမြီးတောင်ပြင် ၃၈ လမ်းနှင့် ၇၃ လမ်းဆုံးရှာ တစ်စိုက်တွင် တည်ရှိပေသည်။ ကမ္မဝါလုပ်ငန်း လုပ်ကိုင်ကြ သော ကမ္မဝါထောင်ဆရာနှင့် ကမ္မဝါနှာနှာများသည် ဤနောက်တစ်စိုက် တွင်ပင် တစ်စုတစ်ဝေးတည်းနေထိုင် လုပ်ကိုင်ကြ သည်ကို တွေ့ရသည်။

မန္တလေးမြီးမှ ကမ္မဝါထောင်ဆရာကြီးများ အစဉ်အဆက် ကိုလက်လှမ်းမိသူ့ တင်ပြရလျှင်

ဦးအုန်းဖူး - ဒေါ်ဆင့်ကမ္မဝါလုပ်ငန်း (ဦးအုန်းဖူး - ဒေါ်ဆင့်တို့သည် ရတနာပုံခေတ်က မန္တလေးနှုန်းတွင်းသုံးသွားရှိ ဘုရင်းဝတ်လဲတော် ကမ္မဝါများကို လုပ်ကိုင်ခဲ့ရကြောင်း သိရပါသည်။ ဦးအုန်းဖူး - ဒေါ်ဆင့်တို့၏ ပညာအမွှေကို သားများဖြစ်ကြသော ဦးအင်နှင့် ဦးသန်းတို့က ဆက်ခံကိုင်လုပ်ကိုင်ခဲ့ကြသည်။ ဦးအင်၏ သားဖြစ်သူ ဦးတင်မောင်သည်လည်း ၁၃၂၀ ခုနှစ် လောက်မှ စ၍ မိဘလုပ်ငန်းကို ယနေ့တိုင် ဆက်ခံလုပ်ကိုင် လျက်ရှုံးသည်။

ဦးညိုး၊ ဦးသို့ ကမ္မဝါတို့ကို ယခုသားဖြစ်သူ ဦးအေးကြီးတို့ မိသားစုံမှ အူမွှေဆက်ခံ လုပ်ကိုင်လျက်ရှုံးသည်။

ဦးစိန်၊ သမီး ဒေါခင်သိန်း ကမ္မဝါတိုက်နှင့် ဦးကြင်၊ သမီး တင်တင်ဝင်း ကမ္မဝါတိုက်များ သည်လည်း ယခုတိုင်ဆက်လက် လုပ်ကိုင်လျက်ရှိကြသည်။

ဦးချေစြိုင် ကမ္မဝါလုပ်ငန်း၊ ဆရာလုံး ဒေါညာ ကမ္မဝါ လုပ်ငန်း၊ ဦးငွေ ကမ္မဝါလုပ်ငန်း၊ ဦးစံဖေ ကမ္မဝါလုပ်ငန်းနှင့် ဒေါလှ ကမ္မဝါလုပ်ငန်းများမှာ ယခုအခါ မလုပ်ကိုင်ကြတော့ဟု သိရပေသည်။

ဤသုတေသန ကမ္မဝါလုပ်ငန်းများ အဆက်ပြတ်သွား ရခြင်းမှာ မံဘဏ်ပညာအမွှေကို ဆက်ခံရမည့်သားသမီးများက ခေတ်အလိုက်အတန်းပညာသင် ယူပြီး အစိုးရအလုပ်ကို လုပ်ကိုင်ကြခြင်းဖြင့်လည်းကောင်း အရောင်းအဝယ်ထွန်းကား သော မန္တလေးမြို့ကြီးတွင် ငွေ့ခွင့်သောကုန်သည်လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြခြင်းဖြင့်လည်းကောင်း မံဘတို့၏ရိုးရာပညာအမွှေကို ကျောခိုင်းစွန်းခွာသွား ကြသောကြောင့် ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယခုအခါ မန္တလေးမြို့တွင် ကိုယ်တိုင်လုပ်နိုင်သော ကမ္မဝါထောင်ဆရာ သုံးလေး ဦးမျှသာ ရှုံးတော့ကြောင်းသိရပါသည်။ ဤသုတေသန ရသည်မှာ မြန်မာတို့၏ ဂုဏ်ယူမြတ်နိုးဖွယ်ရာ ရုံးရာလက်မူပညာ တစ်ရပ်၏ နှောင်ရေးအတွက် ရတက်မအေး ရင်လေးဖွယ်ရာ ဖြစ်ရပါတော့သည်။

ဤကမ္မဝါပညာရှင်များ၏ မူလဒေသမှာ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တံခွန်တိုင်ရာဖြစ်သည်။ အမရပူရခေတ် က တံခွန်တိုင်ရာသည် ကမ္မဝါပညာရှင်များနေထိုင်ရာ ကမ္မဝါ တန်းဟု ခေါရမည့်နေရာဖြစ်သည်။ ရတနာပုံခေတ်ရောက သောအခါ နေပြည်တော်တည်ရုံရာ မန္တလေးသုံး မင်းနှင့်အတူ

လိုက်ပါပြောင်းရွှေ့ကြရာမှ မန္တလေးကမ္မဝါတန်းဟု ပေါ်ပေါက်
လာခြင်းဖြစ်ကြောင်း သံရပါသည်။

ယခုထက်တိုင်လည်း တံခွန်တိုင်ရွာတွင် ကမ္မဝါပညာရှင်
လုပ်သားများ စဉ်ဆက်မပြတ်ရှိနေသေးသည်။ သို့ရာတွင်
တံခွန်တိုင်မှာ တော်ရွာကလေးဖြစ်နေသဖြင့် ကမ္မဝါတောင်
လုပ်စား၍ မရတော့ပေါ်။ မန္တလေး ကမ္မဝါတောင်ဆရာများ၏
ကမ္မဝါတိုက်များ၏သာ ပညာရှင်အဖြစ် အခကြေးငွေဖြင့်
လုပ်ကိုင်စားသောက်ရသော အခြေတွင်ရှုပေသည်။

ဦးခန့်ကြီး၊ ဦးအောင်ခင်၊ ဦးသောင်းတင်၊ ဦးကျော်သန်း၊
ဦးချုစ်ချုစ်၊ ဦးချုစ်စိန်း၊ ဦးတော်ရွှေတို့မှာ ယခုတိုင် ကမ္မဝါ ပညာ
ဖြင့် အသက်မွေးလုပ်ကိုင်နေကြသော တံခွန်တိုင်ရွာမှ ကမ္မဝါ
ပညာရှင်များဖြစ်ကြပါသည်။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် မန်ကျည်းစောမွတ်ပါ
အကြောင်းကိုတတ်စွမ်းတမျှလေ့လာစုံဆောင်းလျှက
တန်ဆာဆင်ကာ စိတ်ဝင်စားဖွံ့ယ် ဖတ်ချင်စဖွံ့ယ်ဖြစ်အောင်
တင်ပြရှုပြီးပါပြီ။ ယခုတင်ပြခဲ့သော အပိုင်းကြီးငါးပိုင်းလုံး၏
သက်ဆိုင်ရာအကြောင်းအရာများကို အရေးကြီးသော အစိုက
အချက်များပြည့်စုံရုံးလုံ့ရင်းတိုကျဉ်းမျှသာ တင်ပြထားခြင်းဖြစ်
ပါသည်။ယင်းအပိုင်းကြီးငါးပိုင်းလုံးနှင့်သက်ဆိုင်သမျှအကြောင်း
အချက်များကို အသေးစိတ်တင်ပြမည်ဆိုလျှင် ရေးသားစရာ
အကြောင်းအချက်များစွာ ကျန်ရှိပါသေးသည်။ မဟာကျမ်းကြီး
တစ်စောင်ဖြစ်အောင် ရေးသားမှသာလျှင်ပြည့်စုံနိုင်ပါလိမ့်
မည်။

ယခုတင်ပြခဲ့သော မန်ကျည်းစောမွတ်အက္ခရာ အရေး
အသားများကို ခြိုင်းလေ့လာသောအခါ ရေးသားသော ခေတ်
ကာလရှေးကျလေ နာက်ပိုင်းခေတ်ကမွတ်များထက် ပို့၍
လူပလေကြည့်ကောင်းလေ၊ ပို့၍ကဗျာဆန်းလေ ယဉ်လေ၊ ပို့၍
မြန်မာဆန်းလေ အနုပညာသားပါလေ ဖြစ်သည်ကို သတိထား
မိပါသည်။

ဥပမာနိုင်းခိုင်းရင် နာက်ပိုင်းခေတ်ကျလေ မန်ကျည်း
စောအက္ခရာများသည် အုတ်တိုက်ကိုကြည့်ရသကဲ့သို့ဖြစ်၍၍
ရေးကျသောမန်ကျည်းစောအက္ခရာများသည် စုလစ်မွန်းချုံး
အထွေတ်တင်သော ပြာသာ၏တစ်ဆောင်ကို ကြည့်ရသကဲ့သို့

ခံစားချက်ဖြစ်ပေါ်စေပါသည်။ နောက်တစ်နှည်း ဥပမာပြရ လျှင် နောက်ပိုင်းခေတ်ရေး အက္ခရာများသည် ဘီကိန္ဒိဝတ်စုံ ဝတ်ဆင်ထားသော ကာယအလှမယ် တစ်ယောက်ကိုကြည့်ရသကဲ့သို့ဖြစ်ရ၍ ရှေးကျသောအက္ခရာများသည် ထိုင်မသိမ်း အကျိုး ဝတ်ဆင်ထားသောနှစ်းတွင်းသူ တစ်ယောက်ကို ကြည့်ရသကဲ့သို့ ခံစားရပါသည်။ ဤသို့ကွားမှုရှိသည်ဟု ဆုံးချင် ပါသည်။

ဤမြန်မာရုံးရာ ရှေးဟောင်းအနုပညာပစ္စည်းများနှင့် ပတ်သက်၍ ကျွန်ုတော်၏ ပြောင်းလဲလာသော ခံယူချက်ကို လည်း တင်ပြလိုပါသေးသည်။ ကဗျာဆရာမောင်စွမ်းရည်က သူ၏ “အနိန္ဒင့်အပြာ ” ကဗျာစာအပ်တွင် “ပြတိက်အုပ္ပါယ်တွက် ခဲ့လေ့ ” ဟူသောခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ်ရေးသားခဲ့ပါသည်။

သူ.ကဗျာ၏ ဆိုလိုရင်းများတဲ့လုသိုလ်ပရဂုဏ်မှ မြန်မာစာ ဆရာကြီးများသည် ပြတိက်တွင် ပြသရမည့်ပစ္စည်းအမျိုးအစား ဝင်ရှေးဟောင်းပေစာ၊ ပုရပိုက်စာ၊ ကျောက်စာ၊ နံရုံမင်စာ လေ့လာမှုဖြင့်သာ အချိန်ကုန်မနေစေဘဲ ပြည်သူ.ဘဝ ပြည်သူ. အကျိုးစီးပွားကို ဖော်ဆောင်သော ပြည်သူ.စာပေများကိုလည်း ရေးသားပို့အားထုတ်ကြရန် ကမ္ဘာ့စာပေနှင့် ရင်ပေါင်တန်းနှင့် ရန် ခေတ်စမ်းစာပေကဲ့သို့ စာပေခေတ်သစ်တစ်ရပ်ကို ထူထောင်နိုင်ရန် ကမ္ဘာ့စာပေအယူအဆမည်သို့ ပြောင်းလဲနေသည်။ တိုးတက်နေသည် စသည်များကိုလည်း လေ့လာဖို့ လိုကြောင်း ပြောလိုရင်းဖြစ်သည်ဟု ယူဆမိပါသည်။

ကျွန်ုတော်သည်လည်း သူ.ကဗျာကိုဖတ်မိချိန်က သူ.ကဗျာ နှင့် အယူအဆကို သဘောကျနှစ်ခြိုက်မိသူတစ်ဦး ဖြစ်ပါသည်။ သို့သော် ကျွန်ုတော်နိုင်ငံဝန်ထမ်း ပညာရေးလုပ်သားတစ်ဦး

ဖြစ်လသောအခါ ရှေးဟောင်းစာပေ။ ကုန်ကို တာဝန်ယူရသော စာကြည့်တိုက်မူးတစ်ဦးဖြစ် လာပါတော့သည်။ ထိုအခါက သူ၏ စာပေသြဇာမှ မလွတ်ကင်းသေးသဖြင့် ရှေးဟောင်းစာပေကုန် ကိုင်ရသည်ကို ရှုက်မိသလိုပင်ဖြစ်မိပါသည်။ သို့ရာတွင် ဤသို့ ရှုက်ခြင်းသည် ကြောရှည်မခံပါ။

အဘယ်ကြောင့်ဆိုသော ကျွန်တော်သည် ရှေးဟောင်းမြန်မာစာပေများကို လေ့လာလေလေ ရှေးစာဆိုကျမ်းပြုပုဂ္ဂိုလ်ကျော်တို့၏ ဉာဏ်ပညာကြီးမားမူး၊ လုံးလဝီရိုးယအားကြီးမူး၊ နက်နက်နဲ့နဲ့တွေးကြုံတတ်မူး၊ စိတ်ကူးစိတ်သန်းကောင်းမွန်မူး၊ ဒေါသ၊ ရုက်၊ အလက်၊ ရသ စသော စာရေးခြင်းအတတ်ပညာ၌ ကျွမ်းကျင်ပိုင်နိုင်မူး၊ ရုက်ပကာသနကို မက်ဖော် မဟုတ်ဘဲ ပြည်သူလူထု၏ အသိပညာတိုးတက်ရေးဟူသော ဖြားစွင်သော စေတနာသက်သက်ဖြင့် ပညာပါရမိဖြည့်ဆည်းမှုစသော ရုက်ကျေးဇူးများကို သံရှိလာလေဖြစ်ကာ ရှေးဟောင်းစာပေများ အပေါ် လေးစားမြတ်နံးရုက်ယူသောစိတ်များ ဖြစ်ပေါ်လာသော ကြောင့် ဖြစ်ပါသည်။

သူသည်လည်း သူ့ခေတ်က ရှေ့သို့ခေတ် လုပ်သားပြည်သူ့ ခေတ်ဖြစ်၍ ခေတ်နှင့် အညီ စာပေဝါဒဖြစ်ပေါ်လာသည်နှင့် တူပါသည်။ ကျွန်တော်သည်လည်း ကျွန်တော်ခေတ်က အမျိုးရုက် ကတိရုက်မြင့်မားရေး၊ အမျိုးသားရေးအသိဖြင့် ရုံးရာ အဟောင်းတွေကို ရုက်ယူဝင့်ကြေားစွာ ဖော်ထုတ်နေသော အချိန်၌ ခေတ်နှင့် အညီ အဟောင်းကို ခင်မင်တွယ်တာသောစိတ်၊ မြတ်နံးရုက်ယူသောစိတ်ဖြင့် ကျွန်တော်၏ အဟောင်းမင် စာပေ ဝါဒများဖြစ်ပေါ်ခဲ့သည်ဟု ဆုံးရမလားမသိပါပေ။

ထို့ကြောင့် ယခုအခါ့် စာဟောင်းဖတ်ရသည်ကို မရက
တော့ပါ။ မရကသည့်အပြင် အမျိုးသားရေးအသိဖြင့် စာဟောင်း
မင်ရသည်ကိုပင် ဂုဏ်ယူမိပါသည်။

ဤမန်ကျည်းစောမ္မဝါလုပ်ငန်းသည် ကမ္မဝါတစ်စောင်
ဖြစ်ဖို့လုပ်ငန်းအဆင့်က များပြားလှသဖြင့် လက်ဝင်သည်။
အချိန်ကာလလည်းများစွာယူရသည်။ ကျမ်းကျင်ပညာရှင်များ
သလုပ်နိုင်သဖြင့် ခက်လည်းခက်ခဲသည်။ တစ်ဦးတစ်ယောက်
တည်းလုပ်၍မရ။ သရီးပညာရှင်၊ အဝါရေးဆေးဒန်းပညာရှင်၊
သစ်စေးထပ်ပညာရှင်၊ ကောက်ကြောင်းပန်းချိပညာရှင်၊ ကြိုးနှင့်
ပညာရှင်၊ မှန်စီရွှေချေပညာရှင်စသော ပညာရှင်ပေါင်း
များစွာ စုပေါင်းလုပ်ကိုင်ကြရသဖြင့် အညီအညွတ်စုပေါင်း
အားထုတ်မှု သမဝါယမ သဘောပါမှုလည်းဖြစ်သည်။

ဤမျှခက်ခက်ခဲခဲ စိတ်ရှည်လက်ရည်ဖြင့် အချိန်ယူကာ
စုပေါင်းလုပ်ယူရသော မြန်မာရုံးရာ လက်မှုအနုပစ္စည်းဖြစ်
ကြောင်းကို နှောင်းလူတို့ သိရှိကြပြီးလျှင် ဤမြန်မာမှုအနု
လက်ရာအမွှအနှစ်ပစ္စည်းများအပေါ်၍ မြတ်နိုးဂုဏ်ယူတတ်
သောစိတ် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောင့်လိုသော
စိတ် ဖြစ်ပေါ်လာသည်ဆိုလျှင် ဤကျမ်းစာကို ရေးသားရကျိုး
နပ်ပြီဟု ယူဆရမည်ဖြစ်ပါသတည်း။

နှောက်ဆုံး ပန်ကြားလိုသည်မှာ အများမကင်းတတ်သော
ပုထုဇွှတို့၏ ဓမ္မတာအတိုင်း ကျွန်ုတော်၏ဤကျမ်းစာကို အများ
အယွင်းများပါရှိနိုင်ပါသည်။ အကယ်၍ အများအယွင်းများ
တွေ့ရှိခဲ့သော်

“ဤနာရာ၌။။။” သူက ငါက စာပေရေးသားပြုစုကြသည်
ဆုံးသူမျှသောပညာရှိအပေါင်းတို့သည် ညက်ပညာသတိယွင်းယုံ

၅၈။ သဘောနှလုံးမတွေးတောမီ မဆင်ခြင်မီ၊
 ဆင်ခြင်မီသော်လည်း၊ သဘောမသက်သေးဟူ၍သော်လည်း
 ကောင်း၊ ရှေးသဘောသက်နှင့် ရင်းပင်ရှိသော်လည်း စိကုံးရေး
 သားပြုစုဆဲသောကာလ အရေးအမှတ်ယွင်းယို၍လည်းကောင်း၊
 နောက်သားတို့ရေးကူးမှတ်သားရာတွင် ယိုယွင်းပြန်၍လည်း
 ကောင်း အတိမ်းအယိုမ်းရှိမြဲပင်ဖြစ်တော့သည်”ဟူသော မုံရွှေး
 ဆရာတော်၏ မှတ်ချက်အတိုင်း ခွင့်လွှတ် ကြပါရန်နှင့် အမှား
 ကိုမြင် အမှန်ပြင်ကြပါရန် အနူးအညွတ်ပန်ကြားလိုပါသည်။

**မှိုင်မ်းကိုးကားသော ကျမ်းစာများ
ပါဌီပိဋကတ်ကျမ်းများ**

- ၁။ ရူးလွှေပါဌီ၊ ၅ ကြို့မ်း။ ရန်ကုန်၊ သာသနာရေးဦးစီးဌာန၊ ဘဏ်ဂဇ္ဈား။
- ၂။ ပရိဝါရပါဌီ၊ ၄ ကြို့မ်း။ ရန်ကုန်၊ သာသနာရေးဦးစီးဌာန၊ ဘဏ်ဂဇ္ဈား။
- ၃။ ဗုဒ္ဓယောသ၊ ရှင်မဟာ။ ရူးလွှေပါဌီအန္တကထာ။ ၂ ကြို့မ်း။
ရန်ကုန်၊ သာသနာရေးဦးစီးဌာန၊ ဘဏ်ဂဇ္ဈား။
- ၄။ ဗုဒ္ဓယောသ၊ ရှင်မဟာ။ ပါစီတျာဒံအန္တကထာ။
ရန်ကုန်၊ သာသနာရေးဦးစီးဌာန၊ ဘဏ်ဂဇ္ဈား။
- ၅။ ဗုဒ္ဓသာသနအဖွဲ့။ မဟာဝံဂျာပါဌီတော်မြန်မာပြန်။
ရန်ကုန်၊ ယင်းအဖွဲ့၊ ဘဏ်ဂဇ္ဈား။
- ၆။ မဟာဝံဂျာပါဌီ။ ရန်ကုန်၊ သာသနာရေးဦးစီးဌာန၊ ဘဏ်ဂဇ္ဈား။
- ၇။ သာသနာရေးဦးစီးဌာန။ ပရိဝါပါဌီတော်မြန်မာပြန်၊
၂ ကြို့မ်း။ ရန်ကုန်၊ ယင်းဌာန၊ ဘဏ်ဂဇ္ဈား။
- ၈။ သစ်ဆိမ့်ဆရာတော် (ရှင်ပညာသီဟ) ။ ပရိဝါ
ပါဌီတော် နံသုယာ၊ ၂ ကြို့မ်း။ ရန်ကုန်၊ ကျွောသယ၊ ဘဏ်ဂဇ္ဈား။

မြန်မာစာအုပ်များ

- ၉။ ကုလား၊ ဦးဦး။ ဦးကုလားမဟာရာဇ်ဝင်ကြိုး။ ရန်ကုန်၊
ဟံသာဝတီ၊ ဘဏ်ဂဇ္ဈား။
- ၁၀။ စွမ်းရည်၊ မောင်။ အနီးနှင့် အပြာကဗျာများ။ မန္တလေး၊
သပြေပုံနှင့်တိုက်၊ ဘဏ်ဂဇ္ဈား။

- ၁၁။ ထွန်းညီး၊ ညီး(တွင်းသင်းမင်းကြီး)။ တွင်းသင်းမြန်မာ ရာဇ်ဝင်သစ်၊ ပတ္တဲ့။ ရန်ကုန်း၊ မဂ်လာပုံနှိပ်တိုက်၊ ဘဇ္ဇာ။
- ၁၂။ နတ်ရှင် (ဒရန်)။ မြန်မာရုံးရာလုပ်ငန်းဆယ်ဖုံးပန်း။ ရန်ကုန်း၊ စာပေါ်မာန်၊ ဘဇ္ဇာ။
- ၁၃။ ဖျော်၊ ခင်ကြီး(တောင်တွင်းဆရာတော်)။ သခြား ပူးဟာကျမ်း။ ရန်ကုန်း၊ ဟံသာဝတီ၊ ဘဇ္ဇာ။
- ၁၄။ ဖျော်၊ ခင်ကြီး(တောင်တွင်းဆရာတော်)။ သခြားကြီး ပုံစံစိန့်။ ၃ကြိမ်း။ ရန်ကုန်း၊ လက်ရွှေးစင်စာပေ၊ ဘဇ္ဇာ။
- ၁၅။ မဟာဓမ္မသကြံး။ သာသနာလက်ရစာတမ်း။ ရန်ကုန်း၊ ဟံသာဝတီ၊ ဘဇ္ဇာ။
- ၁၆။ မဟာဝိသုဒ္ဓရာမဆရာတော်။ ကမ္မဝါစန်းသျေမှုသစ်။ ရန်ကုန်း၊ ဟံသာဝတီ၊ ဘဇ္ဇာ (ဘဇ္ဇာ။)
- ၁၇။ မောင်ကိုညီး(သပြည့်)။ မြန်မာရုံးရာ ယွန်းလက်မူ ပညာ။ ရန်ကုန်း၊ စာပေါ်မာန်၊ ဘဇ္ဇာ။
- ၁၈။ မုံရွှေးဆရာတော် (ရှင်အရိယဝံသအာဒိစိရုံးသီ)။ သမန္ဒ စက္ဌာ ဒိပန်း။ ရန်ကုန်း၊ သုဓမ္မဝတီ၊ ဘဇ္ဇာ။
- ၁၉။ မြန်မာစာအဖွဲ့။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း။ ရန်ကုန်း၊ ယင်းအဖွဲ့။ ဘဇ္ဇာ။
- ၂၀။ မြန်မာစာအဖွဲ့။ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ အတွဲငါး။ ရန်ကုန်း၊ ယင်းအဖွဲ့။ ဘဇ္ဇာ။
- ၂၁။ မြန်မာစာအဖွဲ့။ မြန်မာ-အဂ်လိပ်အဘိဓာန်။ ရန်ကုန်း၊ ယင်းအဖွဲ့။ ဘဇ္ဇာ။
- ၂၂။ မြန်မာနိုင်းဘာသာပြန်စာပေအသင်း။ မြန်မာစွဲယုံကျမ်း၊ အတွဲဘာ။ ၂ကြိမ်း။ ရန်ကုန်း၊ စာပေါ်မာန်၊ ဘဇ္ဇာ။

- J၃။ မှန်နှန်းမဟာရာဇ်ဝင်တော်ကြီး၊ ဒုတ္ထဲ၊ ၃ ကြိမ်။ ရန်ကုန်၊
ပြည်ကြီးမဆိုင်၊ ၁၃၂၉ (၁၉၆၇)။
- J၄။ လက္ခဏာ၊ အရှင်။ ကျိုးလွှဲစံဆံတော်ရှင်စေတိသမိုင်းသစ်။
ရန်ကုန်၊ အေးအေးစာပုံနှိပ်တိုက် (ခနှစ်မပါ)။
- J၅။ လယ်တံ့ဆရာတော် (ရှင်ညာဏာ)။ လယ်တံ့ကမွှတ်ပါဒီပန်။
ရန်ကုန်၊ ပတ္တမြားပဒေသာစာပေတိုက်၊ ၁၃၃၅
(၁၉၇၃)။
- J၆။ အဘယရာမဆရာတော် (ရှင်အဂ္ဂဓမ္မာဘိဝံသ)။
အဘိဓနနံသိသုယသစ်။ ရန်ကုန်၊ ရတနဝါဒီပိဋကတ်
စာအုပ်ဆိုင်၊ ၁၉၈၄။


အကိုလိပ်စာအုပ်များ

- J၇။ NASH, John. Practical Calligraphy, by John Nash
and Gerald Fleuss. Newyork, smith mark, 1992.
- J၈။ ZWALF, W. ed. Buddhism Art and Faith. London,
British Museum Publication Ltd. 1985.


ပော့ကျောက်စာနှင့် ကမွှတ်များ

- J၉။ ငွေမျက်ပါးချသရိုးကိုင်စည်းကမွှတ် (တဗ္ဗာသိုလ်များ
ဗဟို စာကြည့်တိုက်)၊ အမှတ်- ၁၇၈၃၈၆၆။
- J၁၀။ ပဋိနှုန်းပါ့ဌ့တော် မင်ရေးပော့ (တဗ္ဗာသိုလ်များဗဟို
စာကြည့်တိုက်)၊ ပေါ်၊ အမှတ် ၆၀၆၃။
- J၁၁။ မင်းစိုင်းကျောင်းကျောက်စာ မင်ကူးမူ (တဗ္ဗာသိုလ်များ
သမိုင်းသုတေသနနှုန်း)။


- ၂။ ရွှေ့မင်းဆရာတော်။သာသနအာယု။ (တက္ကသိုလ်များ
ဗဟို စာကြည့်တိုက်၊ ပေမူ အမှတ်- ၆၄၇၅)။
- ၃။ သရိုးကိုင်ဝတ်လဲတော်မန်ကျည်းစောမွှေဝါ (ရွှေတိဂုံ
စေတီတော် ပိဋကတ်တိုက်၊ အမှတ်- ၉၈၀)။
- ၄။ သီးလုံးဆရာတော် (ရှင်စန္ဒီမာ)။ ကမ္မဝါစာဂဏ္ဍာ။
(တက္ကသိုလ်များဗဟို စာကြည့်တိုက်၊ ပေမူ အမှတ်
၉၅၈၁)။
- ၅။ သခြားများသီးရှင် (သာလွန်မင်းဆရာတော်)။ ကမ္မဝါစာ
နံသုယနှင့် အဓိပ္ပာယ်။ (တက္ကသိုလ်များဗဟို စာကြည့်
တိုက်၊ ပေမူ- အမှတ်- ၁၁၄၁၉)။
- ၆။ အတုလစက္က၊ ရှင်။ သာသနမူလ ပါ၌နံသုယ်။
(တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ပေမူ- အမှတ်
၇၆၆၈)။
- ၇။ အမှတ်မရှိသေးသော အခြားကမ္မဝါစာများ (တက္ကသိုလ်များ
ဗဟိုစာကြည့်တိုက်နှင့် ရွှေတိဂုံပိဋကတ်တိုက်)။




ငွေမျက်ပါးချ တည်င်းကမွတ် (ဥပသမ္ပဒဏ်း)




ကမွတ် ပလ္လာင်ချပ်၏ အပြင်ဘက်မျက်နှာ၌ တွေ့ရသော
နဂါးလိမ်ရပ်အပြောက်အမွမ်းများ




ଗୁଣିକୁଳ: ପ୍ରଦୀପ ଆତ୍ମନ: ହାର୍ଯ୍ୟକୁର୍ମ ତୌ. ରତ୍ନେଶ
ହିଲ୍ଲ: କୋଇନ: ଶୋଇନ: ରୂପାପି ଆଶ୍ରମାମୁଖ: ଭାବ:




ଗୁଣି ଶ୍ରୀ. ପଣ୍ଡିତ ଜ୍ଞାନାନ୍ଦ ଆତ୍ମନ: ହାର୍ଯ୍ୟକୁର୍ମ ତୌ. ରତ୍ନେଶ
ବାର୍ଦ୍ଦିନେ କୋଇନ: ଶୋଇନ: ରୂପାପି ଆଶ୍ରମାମୁଖ: ଭାବ:




ညောင်းရမ်းခေတ်ရေးဟု ယူဆရသော ရေးကျသည်
မန်းကျည်းစောက္မာဝါ




မအူပင်မြို့နယ် မလက်တို့စွာ ဂုဏ်းကျောင်းမှ
ဆင်စွဲယ်မန်ကျည်းစောက္မာဝါ



မင်းတုန်းမင်းတရားကောင်းမူတော် ဉာပရိပဏ္ဍာသပါဌိတော်
မင်ရွှေ့ပော ရှေ့ပည့်ချပ်နှင့် ကျမ်းဖုံးအပြောက်အမွမ်းများ



စမ္မစက္ကပဝဏ္ဍနသုတ် ရေးထားသော ငွေမျက်ပါးချ
သရိုံးကိုင်ပောဏီ စက်စိုင်းပုံအပြောက်အမွမ်းများ



ရှေးကျေသာ မန်ကျည်းစွဲ အက္ခရာရေးပါတီမောက် ပိုင်
(ပေသရိုးကိုင်)

မန်ကျေသာ မန်ကျည်းစွဲ အက္ခရာရေးပါတီမောက် ပိုင်

ပေသရိုးကိုင်

မန်ကျေသာ မန်ကျည်းစွဲ အက္ခရာရေးပါတီမောက် ပိုင်

ပေသရိုးကိုင်

မန်ကျေသာ မန်ကျည်းစွဲ အက္ခရာရေးပါတီမောက် ပိုင်

ပေသရိုးကိုင်

ဟင်ဒီအက္ခရာ ပန်းစာလုံးနမူနာ

၂၀၁၈၊ ဧပြီ / ၂၀၀၀၊ (ကတည်း) / ၁၀၀၀ / တပေ



၁၉၉၉ ခုနှစ် ပရီလ္လာ။ အုံဖော်ပေဆို
သုတေသနတပေဆိုရ
“မန်ကျဉ်းမော်မှုပါပန်းအကွဲ့”
ရေးသူ - ဦးညွှန်မောင်

အဖ ဦးပိုး၊ အမိဒေါက်တို့၏ ၂၄.၁၂.၂၀၉၉ ရက်တွင်
တောင်သာမြို့နယ် နားတဲ့ရွှေ့ဖွံ့ဖွားသည်။ နားတဲ့ရွှေ့ဘုန်းတော်
ကြီးကျောင်းတွင် အခြေခံအရေးအဖတ်ပညာသင်ကြားပြီး တောင်သာ
အထက်တန်းကျောင်းမှ သတ္တုမတန်းအောင်မြင်သည်။ ၁၉၄၉
ခုနှစ်တွင် ပရီလ္လာ။မြို့၌ ရဟန်းဝတ်သည်။ နားတဲ့ရွှေ့မှန် ကျောင်းမှ
အစိုးရပထမငါယ်တန်းနှင့် ပထမလတ်တန်းအောင်မြင်သည်။ ၁၉၅၁
ခုနှစ်တွင် မန္တလေးမြို့၌ အထက်တန်းပိုင့်ကတ်စာပေများ ဆက်လက်
သင်ယူပြီး အစိုးရပထမကြီးတန်း၊ အစိုးရစာချက်နှင့် သကျသီဟ
အောင်မြင်သည်။ ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝို့ကွဲဘွဲ့
(မြန်မာစာ) ရရှိခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စကြည့်တိုက်ပညာ
ဒီပလိုမာဘွဲ့၊ ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်မှစ၍ တက္ကသိုလ်များ ဗဟို
စကြည့်တိုက်၌ အမူထမ်းခဲ့ရာ စကြည့်တိုက်မူး အဆင့် (J) ဖြင့်
အငြင်းစားယူခဲ့သည်။

၁၉၆၉ ခုနှစ်မှစ၍ စာပေများစတင်ရေးသားခဲ့ပြီး အတွေ့အုပ်စု
တစ်စောင်၊ စာပေဆောင်းပါးနှင့် ပညာရပ်ဆောင်းပါး ၁၆ စောင်မျှ
စာနယ်ဇော်းများ၌ ရေးသားခဲ့ဖူးသည်။

နေရပ်လိပ်စာများ ၄၇၅၊ ဗဟိုလမ်း (၃၅) ရပ်ကွက်၊
ဒဂုံးမြို့သစ်မြောက်ပိုင်းဖြစ်သည်။ တက္ကသိုလ်များသမိုင်း သုတေသန
ဣာနှင့် အကြံပေးအရာရှိအဖြစ် အမူထမ်းလျက်ရှိသည်။

အမည်ရင်းများ ဦးညွှန်မောင်ဖြစ်သည်။